

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(မြန်မာအထူးစီးပွားရေးဇုန် နည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၁၅)
၁၃၇၇ ခုနှစ် ဝါခေါင်လဆန်း ၁၂ ရက်
၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၇ ရက်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၉၅ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

- ၁။ ဤနည်းဥပဒေများကို မြန်မာအထူးစီးပွားရေးဇုန် နည်းဥပဒေများဟု ခေါ်တွင်စေရမည်။
- ၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ဖော်ပြပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်-
- (က) ဥပဒေ ဆိုသည်မှာ ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကို ဆိုသည်။
- (ခ) အခွင့်ရလုပ်ငန်း ဆောင်ရွက်မှု ဆိုသည်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်သည့်လုပ်ငန်း၊ အထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်သည့် စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းလည်ပတ်ခြင်း သို့မဟုတ် မွမ်းမံထိန်းသိမ်းရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲမှုကော်မတီ ၏ ခွင့်ပြုမိန့်အရ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆိုသည်။
- (ဂ) စီးပွားရေးလုပ်ငန်း ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆိုသည်။
- (ဃ) မတည်ပစ္စည်း ဆိုသည်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထုတ်လုပ်ရန်လိုအပ်သော အထောက်အကူပြုစက်ရုံ၊ စက်ပစ္စည်း၊ စက်ကိရိယာအစိတ်အပိုင်းများကိုဆိုသည်။ အဆိုပါမတည်ပစ္စည်းတွင် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးမှုအတွက် လိုအပ်သောဆောက်လုပ်ခြင်း၊ ပြန်လည်အစားထိုးခြင်း၊ ခေတ်မီအောင် ဆောင်ရွက်ခြင်း၊ နည်းပညာအဆင့်မြှင့်တင်ခြင်း သို့မဟုတ် ချဲ့ထွင်ခြင်း၊ ပစ္စည်းများ လဲလှယ်ခြင်း၊ ထုပ်ပိုး စက်ကိရိယာများနှင့် ပြင်ဆင်ရန်လိုအပ်သော စက်ကိရိယာများ၊ ကုန်ပစ္စည်းထုပ်ပိုးရာတွင် လိုအပ်သော စက်ပစ္စည်းအစိတ်အပိုင်းများ၊ စမ်းသပ်မှုနှင့် သုတေသနတွင် အသုံးပြုသော စက်ပစ္စည်းများစသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများပါဝင်သည်။

- (င) တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့် ဌာန ဆိုသည်မှာ အထူး စီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမိန့်ပေးခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ သက်ဆိုင်ရာလုပ်ငန်းနှင့်ဆိုင်သော ပြည်ဝင်ဗီဇာထုတ်ပေးခြင်း၊ ပင်ရင်း ဒေသလက်မှတ်ထုတ်ပေးခြင်း၊ အခွန်ကောက်ခံမှုလုပ်ငန်းဆောင်ရွက်ခြင်း၊ အလုပ်သမားပါမစ်နှင့် ခွင့်ပြုချက်ချပေးခြင်း၊ စက်ရုံတည်ဆောက်မှုအတွက် ခွင့်ပြုချက်ပေးခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုမိန့်များကို ပြုလုပ်ပေးနိုင် ရန် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ဖွဲ့စည်းသော သက်ဆိုင်ရာဌာနများ ပူးပေါင်းထားသည့် ဌာန ကိုဆိုသည်။
- (စ) အဆိုပြုလွှာ ဆိုသည်မှာ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက ရည်ရွယ်ထားသော ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမိန့်ရရှိရန် စီမံခန့်ခွဲမှုကော်မတီသို့ တင်သွင်းသည့် လျှောက်လွှာကို ဆိုသည်။
- (ဆ) ပြည်တွင်း အကောက်ခွန်နယ်မြေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အကောက် ခွန်နယ်မြေကို ဆိုသည်။
- (ဇ) တာဝန်ကျအကောက်ခွန်အရာရှိ ဆိုသည်မှာ အထူးစီးပွားရေးဇုန်၏ တစ်နေရာတည်း၌ တစ်စုတစ်စည်း တည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနတွင် တာဝန်ပေးအပ်ထားခြင်းခံရသော အကောက်ခွန်အရာရှိကို ဆိုသည်။
- (ဈ) တာဝန်ခံအကောက်ခွန်အရာရှိ ဆိုသည်မှာ အထူးစီးပွားရေးဇုန်၏ တစ်နေရာတည်း၌ တစ်စုတစ်စည်း တည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနတွင်ရှိ၍ တာဝန်ကျ အကောက်ခွန်အရာရှိများ၏ အကြီးအကဲကို ဆိုသည်။
- (ည) ကုန်ကြမ်း ဆိုသည်မှာ ကုန်ပစ္စည်းထုတ်လုပ်ရာတွင်လိုအပ်သော ပစ္စည်းများဖြစ်ပြီး ယင်းတို့သည် သဘာဝအတိုင်းရှိသော သို့မဟုတ် မပြုပြင်ရသေးသော သို့မဟုတ် မသန့်စင်ရသေးသော ပစ္စည်းများကိုဆို သည်။ ထို့ပြင် ကုန်ချောပစ္စည်းများ ထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ သို့မဟုတ် ကုန် ပစ္စည်းများ၊ အဆင့်မြှင့်တင်ထုတ်လုပ်မည့် ကုန်ချောပစ္စည်းအတွက် အသုံးပြုရသည့် ထုတ်လုပ်ပြီးကုန် ပစ္စည်း သို့မဟုတ် တစ်ပိုင်းတစ်စထုတ်လုပ်ပြီး ကုန်ပစ္စည်းနှင့် ထုပ်ပိုးရာတွင်လိုအပ်သော ပစ္စည်းများ ပါဝင် သည်။ ထိုပစ္စည်းများတွင် မပြုပြင်ရသေးသော သို့မဟုတ် သဘာဝအတိုင်း သို့မဟုတ် ထုတ်လုပ်အသုံးပြုရန် အသင့်ဖြစ်သော အကြမ်းထည်ပစ္စည်းများလည်း ပါဝင်သည်။
- (ဋ) ပြည်ပလုပ်ငန်းရှင် ဆိုသည်မှာ မြန်မာနိုင်ငံ ပြင်ပတွင် အခြေချနေထိုင်၍ အထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်သူကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံပြင်ပ၌ ဖွဲ့စည်းထားသော ကုမ္ပဏီလည်းပါဝင်သည်။
- (ဌ) လုပ်ပိုင်ခွင့်ရကိုယ်စားလှယ် ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခုခု အတွက် လိုအပ်သည့် ကုန်ပစ္စည်းများ သယ်ယူခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း၊ ပြန်လည်တင်ပို့ခြင်းနှင့် အလားတူစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူက တရားဝင်စာဖြင့် လုပ်ပိုင်ခွင့်အပ်နှင်းထားသူကို ဆိုသည်။
- (ဍ) ကုန်ပစ္စည်းထောက်ပံ့သူ ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခုခုအတွက် သော်လည်းကောင်း၊ ပြည်တွင်းအကောက်ခွန်နယ်မြေအတွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခုခုအတွက် သော်

လည်းကောင်း၊ ပြည်ပရှိစီးပွားရေးလုပ်ငန်းတစ်ခုခုအတွက်သော်လည်းကောင်း ကုန်ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုဆောင်ရွက်ရန် လိုအပ်သည့် ကုန်ကြမ်း၊ တစ်ပိုင်းတစ်စထုတ်ကုန်ပစ္စည်း၊ ထုတ်လုပ်ပြီးပစ္စည်းနှင့် နည်းပညာများကို အခကြေးငွေဖြင့်လည်းကောင်း သို့မဟုတ် အခကြေးငွေရယူခြင်း မပြုဘဲ သော်လည်းကောင်း ထောက်ပံ့ပေးသွင်းသူကို ဆိုသည်။

(ဃ) ခွင့်ပြုမိန့် ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း စီးပွားရေးလုပ်ငန်းတစ်ခုခုဆောင်ရွက်ရန် စီမံခန့်ခွဲမှုကော်မတီက ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသို့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုကြောင်း အသိအမှတ်ပြုသည့် တရားဝင်ထုတ်ပြန်သော ရုံးမိန့်ကို ဆိုသည်။

(ဏ) မြန်မာအလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေး စနစ် (Myanmar Automated Cargo Clearance System - MACCS) ဆိုသည်မှာ သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ အကောက်ခွန်လုပ်ငန်းစဉ်များကို သတင်းအချက်အလက်နည်းပညာစနစ်အသုံးပြု၍ ကုန်ပစ္စည်းရှင်းလင်းရေးနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သော ရှင်းလင်းလွယ်ကူသည့် စနစ်ကိုဆိုသည်။

(တ) စုပေါင်းသုံး ကုန်သေတ္တာ ဆိုသည်မှာ မတူညီသော ပိုင်ရှင်များ၏ ကုန်ပစ္စည်းများကို ထည့်သွင်းထား သည့် ကုန်သေတ္တာကိုဆိုသည်။ ယင်းစကားရပ်တွင် ကုန်သေတ္တာဖြင့် တင်သွင်းခြင်းမဟုတ်သော ကုန်ပစ္စည်း များလည်းပါဝင်သည်။

(ထ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများအရ သတ်မှတ်ထားသော ပုံစံကိုဆိုသည်။

အခန်း (၂)

စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ခြင်း

၃။ ဗဟိုအဖွဲ့သည် သက်ဆိုင်ရာ အထူးစီးပွားရေးဇုန် တည်ထောင်ရန် အတည်ပြုချက်ရရှိပြီးသည့် နေ့မှစ၍ ရက် ၃၀ အတွင်း ယင်းအထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၉နှင့်အညီ ဖွဲ့စည်းရမည်။

၄။ ဗဟိုအဖွဲ့သည် စီမံခန့်ခွဲမှုကော်မတီတွင် တာဝန်ပေးအပ်ခြင်းခံရသူအား ယင်း၏ကျွမ်းကျင်မှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ သက်တမ်း ကန့်သတ်ချက်မထားရှိဘဲ တာဝန်ပေးအပ်နိုင်သည်။

၅။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များသည် စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုသော စရိတ်နှင့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးတည်ဆောက်သူများထံမှ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ကြေးအပါအဝင် ဝန်ဆောင်ခများကို လိုအပ်သလို ကောက်ခံနိုင်သည်။

အခန်း (၃)

ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးများကျင်းပခြင်း

၆။ ဗဟိုအဖွဲ့အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် ကျင်းပရမည်။

- ၇။ ဗဟိုအဖွဲ့ အဖွဲ့ဝင်ဦးရေထက်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။
- ၈။ ဗဟိုအဖွဲ့သည် အစည်းအဝေးတက်ရောက်သည့် အဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော်၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်များကို ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေးတက်ရောက်နိုင်ခြင်းမရှိသည့် အဖွဲ့ ဝင်များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်ပြောင်းလဲရန်အဆိုပြုခြင်းတို့ကို ဆောင်ရွက်ခွင့်မရှိ။
- ၉။ ဗဟိုအဖွဲ့သည် လိုအပ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး၊ ဘာသာရပ်ကျွမ်းကျင်သူများနှင့် အခြားလိုအပ်သူများကို အစည်းအဝေးသို့ ဖိတ်ကြားတက်ရောက်စေနိုင် သည်။
- ၁၀။ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံးလေးကြိမ်ကျင်းပရမည်။
- ၁၁။ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌသည် အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ အစည်းအဝေး သို့ ဥက္ကဋ္ဌမတက်ရောက်နိုင်သည့်အခါ ဒုတိယဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌတစ်ဦးဦး မတက်ရောက်နိုင်သည့်အခါ အစည်းအဝေးကျင်းပခြင်း မပြုရ။
- ၁၂။ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်ဦးရေထက်ဝက်ကျော်တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။
- ၁၃။ ဗဟိုလုပ်ငန်းအဖွဲ့သည် အစည်းအဝေးတက်ရောက်သည့် အဖွဲ့ဝင်ဦးရေထက်ဝက်ကျော်၏ သဘောတူ ညီချက်ဖြင့် ဆုံးဖြတ်ချက်များကို ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေးတက်ရောက်နိုင်ခြင်း မရှိသည့် အဖွဲ့ဝင်များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်ပြောင်းလဲရန် အဆိုပြုခြင်းတို့ကို ဆောင် ရွက်ခွင့်မရှိ။
- ၁၄။ ဗဟိုလုပ်ငန်းအဖွဲ့သည် လိုအပ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ ဝန်ကြီး၊ ဘာသာရပ်ကျွမ်းကျင်သူများနှင့် အခြားလိုအပ်သူများကို အစည်းအဝေးသို့ ဖိတ်ကြားတက်ရောက် စေနိုင်သည်။
- ၁၅။ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို တစ်လလျှင် အနည်းဆုံး နှစ်ကြိမ်ကျင်းပရမည်။
- ၁၆။ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌသည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ အစည်း အဝေးသို့ ဥက္ကဋ္ဌမတက်ရောက်နိုင်သည့်အခါ ဒုတိယဥက္ကဋ္ဌကလည်းကောင်း၊ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ တစ်ဦးဦး မတက်ရောက်နိုင်သည့်အခါ အတွင်းရေးမှူးကလည်းကောင်း သဘာပတိအဖြစ် ဆောင်ရွက်ရ မည်။
- ၁၇။ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်ဦးရေထက်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။
- ၁၈။ စီမံခန့်ခွဲမှုကော်မတီသည် အစည်းအဝေးတက်ရောက်သည့် အဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော်၏ သဘော တူညီချက်ဖြင့် ဆုံးဖြတ်ချက်များကို ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေးတက်ရောက်နိုင်ခြင်း မရှိသည့် အဖွဲ့ဝင်များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်ပြောင်းလဲရန်အဆိုပြုခြင်းတို့ကို ဆောင် ရွက်ခွင့်မရှိ။
- ၁၉။ စီမံခန့်ခွဲမှုကော်မတီသည် လိုအပ်လျှင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ ဘာသာ ရပ်ကျွမ်းကျင်သူများနှင့် ပြင်ပမှ အခြားလိုအပ်သူများကိုလည်း အစည်းအဝေးသို့ ဖိတ်ကြားတက်ရောက်စေ နိုင်သည်။

အခန်း (၄)

တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာန

၂၀။ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှု ပေးသည့်ဌာနကို အောက်ပါအစိုးရဌာန၊ အဖွဲ့အစည်းများမှ အရာထမ်းများပါဝင်စေလျက်ဖွဲ့စည်းရမည် -

(က) အကောက်ခွန်ဦးစီးဌာန၊

(ခ) ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊

(ဂ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းနှင့် ကုမ္ပဏီဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးသည့် ဌာန သို့မဟုတ် အဖွဲ့အစည်း၊

(ဃ) ပြည်တွင်းအခွန်များဦးစီးဌာန၊

(င) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊

(စ) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊

(ဆ) စက်မှုဝန်ကြီးဌာနမှ သက်ဆိုင်သည့် ဌာနတစ်ခုခု၊

(ဇ) ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်သည့် ဌာနတစ်ခုခု၊

(ဈ) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊

(ည) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သက်ဆိုင်သည့် ဌာနတစ်ခုခု၊

(ဋ) စီးပွားရေးလုပ်ငန်းလိုအပ်ချက်အရ ထပ်မံဖြည့်စွက်ဖွဲ့စည်းသင့်သည့် အခြားဌာနများ။

၂၁။ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနသည် စီမံခန့်ခွဲမှုကော်မတီ ၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဖြစ်ပြီး ယင်းဌာနကို သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပူးတွဲဖွင့်လှစ် ရမည်။

၂၂။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လိုင်စင်၊ ပါမစ်နှင့်ခွင့်ပြုမိန့်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ခွင့်ပြုမိန့်၊ သဘောထားမှတ်ချက်များ တောင်းခံရန်မလိုအပ်ဘဲ တစ်နေရာ တည်း၌ တစ်စုတစ်စည်းတည်းအလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားလှယ် များက လျင်မြန်ချောမွေ့စွာ ခွင့်ပြုပေးရမည်။ ထိုသို့ခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ယင်းတို့၏ ကိုယ်စားလှယ်များကို ဆုံးဖြတ်ပိုင်ခွင့်နှင့်လက်မှတ်ရေးထိုးခွင့် အပါအဝင်သက်ဆိုင်ရာ လိုင်စင် ပါမစ်နှင့် ခွင့်ပြုမိန့်များ ထုတ်ပေးရန် လုပ်ပိုင်ခွင့်အပ်နှင်းရမည်။

၂၃။ တစ်နေရာ တည်း၌ တစ်စုတစ်စည်းတည်းအလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနသည် စီမံခန့်ခွဲမှုကော်မတီ ၏ လမ်းညွှန်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူများအား အဆင်ပြေချောမွေ့စေရန်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဝန် ဆောင်မှုများကို ပေးနိုင်ရန် အောက်ပါတို့ကို ဆောင်ရွက်ပေးရမည် -

(က) အထူးစီးပွားရေးဇုန်၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်လိုအပ်သော ခွင့်ပြုမိန့်၊ လိုင်စင်နှင့် ခွင့်ပြုချက် များ ထုတ်ပေးခြင်း၊

(ခ) ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဂ) နိုင်ငံခြားသားများနှင့် ယင်းတို့၏ မိသားစုများအတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကိစ္စရပ်များနှင့် ပြည် တွင်းနေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း။

- (ဃ) ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လိုင်စင်နှင့် ပါမစ်ထုတ်ပေးခြင်း၊
- (င) ပင်ရင်းဒေသလက်မှတ် ထုတ်ပေးခြင်း၊
- (စ) အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စအရပ်ရပ်ဆောင်ရွက်ခြင်း၊
- (ဆ) အလုပ်သမားဆိုင်ရာ ကိစ္စများနှင့် အလုပ်သမားမှတ်ပုံတင်ခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဆောင် ရွက်ပေးခြင်း၊
- (ဇ) စက်ရုံတည်ဆောက်ရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် စက်မှုမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင် ရွက်ပေးခြင်း၊
- (ဈ) အဆောက်အအုံ၊ စက်ရုံနှင့်အခြားဆောက်လုပ်ရေးဆိုင်ရာ ခွင့်ပြုချက်များ ထုတ်ပေးခြင်း၊
- (ည) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး ထိန်းသိမ်းကြပ်မတ်ခြင်း၊
- (ဋ) နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နိုင်ရန် ခွင့်ပြုပေးခြင်း၊
- (ဌ) ဆေးဝါး၊ အစားအသောက်စသည်တို့ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကူးစက်ရောဂါမပြန့်ပွားရေးတို့နှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ ခွင့်ပြုမိန့်များ ထုတ်ပေးခြင်း၊
- (ဍ) အကောက်ခွန်နှင့် အခြားအခွန်အခများကို ပြန်လည်ထုတ်ပေးခြင်း၊
- (ဎ) နှောင်းစာရင်းစစ်ဆေးခြင်းအပါအဝင် သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အကောက်ခွန်ရှင်းလင်းခြင်း၊
- (ဏ) အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော ခွင့်ပြုမိန့်၊ လိုင်စင်နှင့်ပါမစ်တို့ကို သက်ဆိုင်ရာ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီဖြင့် ပေါင်းစပ်ညှိနှိုင်းထုတ်ပေးခြင်း၊

အခန်း (၅)

အထူးစီးပွားရေးဇုန် တည်ထောင်ခြင်း

- ၂၄။ (က) ရွေးချယ်ခံရသော ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် တည်ထောင်ရန် ဖွံ့ဖြိုးမှုစီမံကိန်းအသေးစိတ်ကို ရွေးချယ်ခံရသည့်နေ့မှ ခြောက်လအတွင်း စီမံခန့်ခွဲမှုကော်မ တီသို့ ပုံစံ (က) ဖြင့် တင်ပြရမည်။
- (ခ) စီမံခန့်ခွဲမှုကော်မတီသည် ရင်းနှီးတည်ဆောက်သူက အထူးစီးပွားရေးဇုန်တည်ထောင်ရန် အသေးစိတ် စီမံကိန်း တင်ပြသည့်အခါ အဆိုပါစီမံကိန်းကို လက်ခံရရှိသည့်နေ့မှစ၍ ၁၅ ရက်အတွင်း ဗဟိုလုပ်ငန်းအဖွဲ့ သို့ ဆက်လက်တင်ပြရမည်။
- (ဂ) ဗဟိုလုပ်ငန်းအဖွဲ့သည် တင်သွင်းလာသော ဖွံ့ဖြိုးမှုစီမံကိန်းကို စိစစ်ဆောင်ရွက်ပြီးနောက် စီမံခန့်ခွဲမှု ကော်မတီက တင်ပြသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဗဟိုအဖွဲ့သို့ မိမိ၏ သဘောထားမှတ်ချက်ဖြင့် ထောက်ခံတင်ပြရမည်။
- (ဃ) ဗဟိုအဖွဲ့သည် ဗဟိုလုပ်ငန်းအဖွဲ့မှ တစ်ဆင့် တင်ပြလာသည့် စီမံကိန်းအားလက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို ဗဟိုလုပ်ငန်းအဖွဲ့က တင်ပြသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ရမည်။
- ၂၅။ ဗဟိုအဖွဲ့က ရင်းနှီးတည်ဆောက်သူကို အတည်ပြုရွေးချယ်ပြီးသည့်အခါ စီမံခန့်ခွဲမှုကော်မတီသည် စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုမိန့်ကို ပုံစံ (ခ) ဖြင့် ရင်းနှီးတည်ဆောက်သူသို့ ထုတ်ပေးရမည်။

- ၂၆။ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ တစ်ဦးထက်ပိုသော သီးခြားရင်းနှီး
တည်ဆောက်သူများကို ရွေးချယ်ခဲ့လျှင် ရင်းနှီးတည်ဆောက်သူ တစ်ဦးစီသည်အတည်ပြုထားသော အထူး
စီးပွားရေးဇုန်ဧရိယာ အစိတ်အပိုင်းတစ်ခုစီ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရမည်။
- ၂၇။ ရင်းနှီးတည်ဆောက်သူသည် စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ပေးသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရမည့်
အချိန်ကာလသတ်မှတ်ချက် အစီအစဉ်အတိုင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရမည်။
- ၂၈။ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် ရင်းနှီးတည်ဆောက်သူအား ဤနည်းဥပဒေအရ ခွင့်ပြုမိန့် ထုတ်ပေးရာတွင်
စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက် စီးပွားရေးလုပ်ငန်းစတင်ရန် အတည်ပြုထား သော လုပ်ငန်းစဉ်အတိုင်း
ခွင့်ပြုပေးနိုင်သည်။
- ၂၉။ ရင်းနှီးတည်ဆောက်သူသည် စီးပွားရေးလုပ်ငန်းစဉ်အတိုင်း ခွင့်ပြုထားသောကာလ သို့မဟုတ် ခွင့်ပြု ချက်သက်တမ်းကို
တိုးမြှင့်လိုပါက ပုံစံ (ဂ)ဖြင့် စီမံခန့်ခွဲမှုကော်မတီထံလျှောက်ထားရမည်။ စီမံခန့်ခွဲမှုကော် မတီသည်
လိုအပ်သည့်စိစစ်မှုများ၊ ဆောင်ရွက်၍ စီးပွားရေးလုပ်ငန်း ခွင့်ပြုချက်သက်တမ်း တိုးမြှင့်ပေးသင့် ကြောင်းတွေ့ရှိလျှင်
လျှောက်ထားမှုလက်ခံရရှိသည့်နေ့မှစ၍ ၁၅ ရက်အတွင်း တိုးမြှင့်ပေးသည့်ကာလကို ဖော်ပြ၍ ခွင့်ပြုပေးရမည်။ ဤသို့
ခွင့်ပြုပေးခြင်းကို အနီးဆုံးကျင်းပသည့် ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေး သို့ တင်ပြမှတ်တမ်းတင်ရမည်။
- ၃၀။ ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန် တည်ထောင်ရေး စီမံကိန်းတိုးတက်မှုအခြေအနေကို
စီမံခန့်ခွဲမှုကော်မတီသို့ သုံးလတစ်ကြိမ် ပုံစံ (ဃ) ဖြင့် အစီရင်ခံရမည်။

အခန်း (၆)

အထူးစီးပွားရေးဇုန်အတွင်းရှိ ဇုန်နယ်မြေသတ်မှတ်ခြင်း

- ၃၁။ ပို့ကုန်ဦးစားပေး ကုန်ထုတ် စီးပွားရေးလုပ်ငန်းများကို ကင်းလွတ်ဇုန်အတွင်း ဦးစားပေးနေရာချထားရ မည်။ ထို့အပြင်
ပို့ကုန်ဦးစားပေး ကုန်ထုတ်စီးပွားရေးလုပ်ငန်းများကို တိုက်ရိုက်ပံ့ပိုးပေးမည့် အထောက် အကူပြု စက်မှုလက်မှု
လုပ်ငန်းအဆင့်ဆင့်ကိုလည်း ကင်းလွတ်ဇုန်အတွင်း နေရာချထားနိုင်သည် သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းဟု
သတ်မှတ်နိုင်သည်။
- ၃၂။ စီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၅၄ တွင် ဖော်ပြထားသော ဝန်ဆောင်မှုလုပ်ငန်းများထဲမှ သင့် လျော်သည့်
ဝန်ဆောင်မှုလုပ်ငန်းကို ကင်းလွတ်ဇုန်အတွင်း နေရာချထားရန် ခွဲခြား၍ခွင့်ပြုနိုင်သည် သို့မဟုတ်
ကင်းလွတ်ဇုန်လုပ်ငန်းအဖြစ် ခွဲခြား၍ သတ်မှတ်နိုင်သည်။
- ၃၃။ ကင်းလွတ်ဇုန်ဟု ခွဲခြားနေရာချထားသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ပါက ယင်းကင်းလွတ်ဇုန် နေရာကို အနည်းဆုံး
၂၄၀ စင်တီမီတာအမြင့်ရှိသော စည်းရိုးကာရံထားပြီး ထိုစည်းရိုးအပေါ်မှ အနည်းဆုံး ၆၀ စင်တီမီတာရှိသော
သံဆူးကြိုးများ တပ်ဆင်ထားခြင်းဖြင့်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနက သီးခြား သတ်မှတ်ထားသည့်
နည်းလမ်းအတိုင်းဖြစ်စေ ရင်းနှီးတည်ဆောက်သူမှ ကာရံဆောက်လုပ်ရမည်။

- ၃၄။ နည်းဥပဒေ ၃၃ ပါ ကင်းလွတ်ဇုန်၏ ဝင်ပေါက်နှင့် ထွက်ပေါက်ကို အကောက်ခွန်ဦးစီးဌာနက သတ်မှတ်သည့်အတိုင်း ထားရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်ရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနတွင် ပါဝင်သော အကောက်ခွန်ဦးစီးဌာန ဝန်ထမ်း များမှ အပြည့်အဝ စောင့်ကြပ်ရမည်။
- ၃၅။ နည်းဥပဒေ ၃၃ ပါ ကင်းလွတ်ဇုန်အတွင်းသို့ စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုသောပုဂ္ဂိုလ်များသာလျှင် ဝင်ရောက်ခွင့်ရှိသည်။
- ၃၆။ စီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၃၃ ပါ ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းလုပ်ဆောင် သူများအတွက် လိုအပ်ချက်အရ ဝန်ဆောင်မှုပေးရန် ခွင့်ပြုထားသည့် စီးပွားရေးလုပ်ငန်းများမှအပ မည်သည့် လက်လီကုန်ပစ္စည်းရောင်းချမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကိုမျှ ကင်းလွတ်ဇုန်အတွင်း အခြေချ ဆောင်ရွက်ခွင့်မပြုရ။
- ၃၇။ စီမံခန့်ခွဲမှုကော်မတီသည် ပြည်တွင်းဈေးကွက်ကို အခြေပြုထုတ်လုပ်ရောင်းချမည့် အခြားစီးပွားရေး လုပ်ငန်းများကို လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း နေရာချထားခွင့်ရှိသည်။
- ၃၈။ အထူးစီးပွားရေးဇုန်အတွင်း ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်ဟူ၍ ပိုင်းခြားသတ်မှတ်ထား ခြင်းမရှိပါက ကင်းလွတ်ဇုန်လုပ်ငန်းမှအပ ကျန်လုပ်ငန်းများကို လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် တည်ရှိသည့် လုပ်ငန်းများ၏ ခံစားခွင့်အတိုင်း ခံစားခွင့်ပြုရမည်။

အခန်း (၇)

နယ်နိမိတ်သတ်မှတ်ခြင်းနှင့် မြေအသုံးပြုခြင်း

- ၃၉။ အထူးစီးပွားရေးဇုန် တည်ထောင်ရန်နေရာသည် ဧရိယာအကျယ်အဝန်းအားဖြင့် အနည်းဆုံး ဟက်တာ ၁၀၀၀ မှ အများဆုံး ၂၀၅၀၀ ဟက်တာ အတွင်းရှိရမည်။
- ၄၀။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် အထူးစီးပွားရေးဇုန်အဖြစ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည့် မြေအကျယ်အဝန်းကို ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိရေး အတွက် သက်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီထံ လျှောက်ထားရမည်။
- ၄၁။ အထူးစီးပွားရေးဇုန်အတွင်းမှ မြေနေရာကို ရင်းနှီးတည်ဆောက်သူက ရောင်းချပိုင်ခွင့်မရှိစေရ။
- ၄၂။ ရင်းနှီးတည်ဆောက်သူသည် မြေအသုံးပြုခွင့်ကို ခွင့်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြှုပ်နှံသူအား ပေးအပ်ရမည်။
- ၄၃။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် ယင်းတို့ အသုံးပြုခွင့်ရရှိသော မြေကို မြေငှား စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ တစ်ဆင့်ငှားရမ်းခွင့်ရှိသည်။
- ၄၄။ ရင်းနှီးတည်ဆောက်သူသည် မြေထပ်ဆင့်ငှားရမ်းခြင်း နည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခု ဖြင့်ဖြစ်စေ လွှဲပြောင်းခြင်းကို စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ရရှိထားသူ သို့မဟုတ် အဖွဲ့အစည်းနှင့်သာ ဆောင်ရွက်ရမည်။
- ၄၅။ ခွင့်ပြုကာလအတွင်း ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် မြေအသုံးပြုခွင့်ကို အခြားသူသို့ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း ပြုလုပ်နိုင်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် -

(က) ရင်းနှီးတည်ဆောက်သူသည် စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ထားသော ပုံစံဖြင့် ဗဟိုအဖွဲ့၏ ခွင့်ပြုချက် ရယူရမည်။

(ခ) ရင်းနှီးမြှုပ်နှံသူသည် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက် ရယူရမည်။

၄၆။ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် ဇုန်အတွင်းလမ်း၊ ရေပေးဝေရေးစနစ်၊ လျှပ်စစ်မီးဖြန့်ဝေသည့်စနစ် စသည့် အခြေခံအဆောက်အအုံများမရှိသော ပလပ်မြေများတွင် စီးပွားရေးလုပ်ငန်းများအတွက်ဖြစ်စေ၊ ကျောင်း၊ ဆေးရုံ၊ ဟိုတယ်၊ အပန်းဖြေခြင်းနှင့် ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ လူနေအိမ်နှင့် ရုံးခန်းအဆောက် အအုံများစသည့် လူမှုရေးဆိုင်ရာလုပ်ငန်းအတွက်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ရန် မည်သူ့ကိုမျှ ငှားရမ်းခြင်း မပြုရ။ သို့ရာတွင် ယင်းနေရာဖွံ့ဖြိုးရေးအတွက် ရင်းနှီးတည်ဆောက်သူ၏ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်း ဖြစ်သော တစ်ဆင့်ခံ ရင်းနှီးတည်ဆောက်သူကဆောင်ရွက်ခြင်း သို့မဟုတ် တင်ဒါခေါ်ယူ၍ ဆောင်ရွက်ခြင်း သည် ဤကန့်သတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။

အခန်း (၈)

အဆိုပြုလွှာတင်ပြခြင်း

၄၇။ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသူသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိလိုပါက လျှောက်လွှာ ပုံစံ

(င) ငါးစုံဖြင့် သက်ဆိုင်ရာ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသို့ တိုက်ရိုက်လျှောက် ထားနိုင်သည်။ ပုံစံ (င) နှင့်အတူ အောက်ပါတို့နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပူးတွဲတင်ပြရမည် -

(က) အထူးစီးပွားရေးဇုန်အတွင်းရှိ မြေနေရာနှင့် စက်ရုံနေရာလျာထားချက်၊

(ခ) ရေသွယ်ရေးလုပ်ငန်းစဉ်၊

(ဂ) လျှပ်စစ်မီးသွယ်တန်းမည့် လုပ်ငန်းစဉ်၊

(ဃ) အဆောက်အအုံ ဆောက်လုပ်မည့် လုပ်ငန်းစဉ်၊

(င) စက်ပစ္စည်းတပ်ဆင်ရေး လုပ်ငန်းစဉ်၊

(စ) ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ထိန်းသိမ်းရေး လုပ်ငန်းစဉ်၊

(ဆ) အဆိုပြုလုပ်ငန်း၏ စီမံကိန်းအစီရင်ခံစာ အသေးစိတ်၊

(ဇ) အခြားလိုအပ်သော အချက်များ၊

အခန်း (၉)

ခွင့်ပြုမိန့်ထုတ်ပေးခြင်း

၄၈။ စီမံခန့်ခွဲမှုကော်မတီသည် -

- (က) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ရန် အဆိုပြုလွှာကို အထူးစီးပွားရေးဇုန်ဥပဒေနှင့် ဤနည်းဥပဒေ များအရ လိုအပ်သော စာရွက်စာတမ်းနှင့် အချက်အလက်များပြည့်စုံစွာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ခွင့်ပြုသည် သို့မဟုတ် မှတ်ချက်ဖြင့် ခွင့်ပြုသည် သို့မဟုတ် ငြင်းပယ်သည်ဟု ဆုံးဖြတ်ရမည်။
- (ခ) လျှောက်ထားသူ၏ လျှောက်ထားချက်ကို မှတ်ချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုပါက အကျိုးအကြောင်းရေးသားဖော်ပြ၍ လျှောက်ထားသူထံအကြောင်းကြားရမည်။
- ၄၉။ ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်နှင့် အတည်ဖြစ်သည်။
- ၅၀။ စီမံခန့်ခွဲမှုကော်မတီသည် အဆိုပြုလွှာကို ခွင့်ပြုပါက ခွင့်ပြုမိန့် ပုံစံ (စ) ကို ထုတ်ပေးရမည်။ ခွင့်ပြုမိန့် တွင် ကုန်သွယ်ခြင်း သို့မဟုတ် သိုလှောင်ခြင်းအပါအဝင် ထုတ်လုပ်မည့်ကုန်ပစ္စည်း၊ ထုတ်ကုန်ကို ပြည်တွင်းအကောက်ခွန်နယ်မြေတွင် ရောင်းချခြင်းနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုကော်မတီက သတ်မှတ် သော စည်းကမ်းချက်များပါရှိရမည်။
- ၅၁။ စီမံခန့်ခွဲမှုကော်မတီသည် အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်း အမျိုးအစားများကို အထူးစီးပွားရေး ဇုန်အတွင်း ဆောင်ရွက်ခွင့်ပြုနိုင်သည် -
- (က) တားမြစ်ထားသော စီးပွားရေးလုပ်ငန်းများမှအပ အခြားစီးပွားရေးလုပ်ငန်းများ၊
- (ခ) ပြည်ပရှိ ကုန်ပစ္စည်းထောက်ပံ့သူ၏ တာဝန်ခံမှုဖြင့် ကုန်ပစ္စည်းပိုင်ရှင်၏ ညွှန်ကြားချက်နှင့်အညီ ကုန်ပစ္စည်းများ ဖြန့်ဖြူးရန် ထိန်းသိမ်းထားရှိပြီး အဆိုပါကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ် သို့မဟုတ် အမှတ်အသားတပ်၍ ဖြစ်စေ၊ တပ်ခြင်းမပြုဘဲဖြစ်စေ ရောင်းဝယ်မှုပြုခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်မှုမပြုဘဲ ထုပ်ပိုးခြင်းကိုဖြစ်စေ၊ ပြုပြင် ထုပ်ပိုးခြင်းကို ဖြစ်စေ ဆောင်ရွက်ခြင်း၊
- (ဂ) အအေးခန်းအတွင်း သိုလှောင်ရမည့်ပစ္စည်းများ တင်သွင်းသိုလှောင်ခြင်း၊
- (ဃ) ထုတ်လုပ်မှု လုပ်ငန်းစဉ်အလိုက် ပစ္စည်းအစိတ်အပိုင်းအများအပြား တင်သွင်း၍ အပြီးသတ်တပ်ဆင် ခြင်း (Complete Knock-Down) သို့မဟုတ် တစ်ပိုင်းတစ်စတပ်ဆင်ပြီးဖြစ်သော အစိတ်အပိုင်းများကို တင်သွင်း၍ အပြီးသတ် တပ်ဆင်ခြင်း (Semi Knock-Down)။
- ၅၂။ အထူးစီးပွားရေးဇုန်အတွင်း အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ခွင့်မပြုရ -
- (က) လက်နက်၊ လက်နက်ကိရိယာ၊ စစ်သုံးဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်တပ်ဆင်ခြင်းနှင့် စစ်ဘက်ဆိုင် ရာအတွက် ရည်ရွယ်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ၊
- (ခ) သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို အန္တရာယ်ဖြစ်စေနိုင်သော ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊
- (ဂ) ပြည်ပသို့ ဝန်ဆောင်မှုပေးသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းများ၊
- (ဃ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊
- (င) အများပြည်သူ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသဖြင့် နိုင်ငံတကာစည်းမျဉ်းများ သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တားမြစ်ပိတ်ပင်ထားသည့် အဆိပ်သင့်စေသော ဓာတုပစ္စည်းများ၊ အန္တရာယ်ရှိ

ခါတ်ရောင်ခြည်သင့်ပစ္စည်းများ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများနှင့် ဓာတုဆေးဝါးများ ပါဝင် သည့် အခြားပစ္စည်းများ တင်သွင်းခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊

- (စ) နိုင်ငံခြားမှ တင်သွင်းသော အန္တရာယ်ရှိသည့် စက်မှုစွန့်ပစ်ပစ္စည်းများကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများ၊
- (ဆ) အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေနိုင်သော တားမြစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း စီးပွားရေး လုပ်ငန်းများ၊
- (ဇ) ကျောက်ဂွမ်းဖြင့် ပြုလုပ်ထားသည့် ပစ္စည်းထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ရောင်းချခြင်း၊
- (ဈ) အများပြည်သူ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း။

၅၃။ အကယ်၍ အဆိုပြုခဲ့သော စီးပွားရေးလုပ်ငန်းတွင် အောက်ပါအချက်အလက်များနှင့် ငြိစွန်းနေပါက ခွင့်မပြုရ -

- (က) အညစ်အကြေးများ ထိန်းချုပ်ခြင်းနှင့် ပြန်လည် အသုံးပြုခြင်းဆိုင်ရာ စနစ်များနှင့်ပတ်သက်၍ နိုင်ငံ တကာစံချိန်စံညွှန်းနှင့် ကိုက်ညီခြင်းမရှိသော ပလပ်စတစ် သို့မဟုတ် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြု ခြင်း၊
- (ခ) ပြန်လည်အသုံးပြုသော အဝတ်နှင့် အဝတ်အထည်များ သို့မဟုတ် အသုံးပြုပြီးသော အဝတ်အထည် များ၊ အသုံးပြုပြီးသော ချည်မျှင်နှင့်အထည်များ၊ စက်ရုံသုံးအဝတ်စုတ်များ၊ အရည်အသွေးမကောင်းသော သိုးမွေးအစ များ၊ ချည်ခင်များ၊ စောင်များ၊ ပုဝါများကို ပြန်လည်အသုံးပြုခြင်း၊
- (ဂ) ပြည်ပမှအသုံးပြုပြီးသော ပစ္စည်းများအား တင်သွင်း၍ ပြည်တွင်း၌ ပြန်လည်အသုံးပြုရန် ပြုပြင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊
- (ဃ) နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်သော ဓာတုပစ္စည်းများ၊ သက်ရှိသတ္တဝါများ၊ အရာဝတ္ထုများ၊ စက်မှုစက်ပစ္စည်းများနှင့် နည်းပညာများကို တင်ပို့ခြင်းနှင့် တင်သွင်း ခြင်း။

အခန်း (၁၀)

ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှင့် လိုအပ်ချက်များ

၅၄။ အထူးစီးပွားရေးဇုန်များအတွင်း အောက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်သည် -

- (က) ကုန်သွယ်ခြင်း၊
- (ခ) အိမ်ရာ၊ ဟိုတယ်၊ အရောင်းစင်တာများအပါအဝင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း၊
- (ဂ) နည်းပညာနှင့်ဒီဇိုင်း၊
- (ဃ) ကုန်သိုလှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊
- (င) သုတေသနလုပ်ငန်းနှင့် ဖွံ့ဖြိုးရေး ဝန်ဆောင်မှုများ၊
- (စ) ကွန်ပျူတာဆော့ဖ်ဝဲ ဝန်ဆောင်မှု၊
- (ဆ) စီးပွားရေး တွေ့ဆုံဆွေးနွေးသည့်နေရာများ၊ သတင်းအချက်အလက်များ ထုတ်လုပ်ပေးသည့်နေရာ များ၊ လူသားအရင်းအမြစ် ဝန်ဆောင်မှု၊ အာမခံရှင်းလင်းရေးလုပ်ငန်းများ၊ ဥပဒေဆိုင်ရာအချက်အလက်၊ ဆေးပညာဆိုင်ရာမှတ်တမ်း၊ ငွေပေးငွေယူမှတ်တမ်းများ၊ အဝေးထိန်းလုပ်ငန်းများ၊ အခွန်စာရင်းများ၊

အထောက်အကူပြုစင်တာများ၊ ဝက်ဘ်ဆိုက်ဝန်ဆောင်မှု၊ အထူးဖန်တီးချက်နှင့် ဒီဇိုင်းများရေးဆွဲခြင်း စသည့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုပေးသော လုပ်ငန်းများ၊

(ဇ) လက်လီလက်ကားရောင်းချခြင်းများ ပါဝင်သည့် ဖြန့်ချိရေး ဝန်ဆောင်မှု၊

(ဈ) ငွေရေးကြေးရေးဝန်ဆောင်မှု၊

(ည) ဥပဒေနှင့် စာရင်းကိုင် ဝန်ဆောင်မှုမပါ ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှု၊

(ဋ) နှစ်တို၊ နှစ်ရှည်ငှားရမ်းခြင်း ဝန်ဆောင်မှု၊

(ဌ) အကြံပေးလုပ်ငန်းများ အပါအဝင်အခြားဝန်ဆောင်မှုများ၊

(ဍ) ဆောက်လုပ်ရေးနှင့် အခြားသက်ဆိုင်သော ဝန်ဆောင်မှုများ၊

(ဎ) ပညာရေးဝန်ဆောင်မှု၊

(ဏ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများ၊

(တ) ဆေးရုံနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ၊

(ထ) ခရီးသွားလုပ်ငန်းနှင့် ဆက်သွယ်သော ဝန်ဆောင်မှုများ၊

(ဒ) အပန်းဖြေခြင်းနှင့် ဖျော်ဖြေရေး ဝန်ဆောင်မှုများ၊

(ဓ) ယဉ်ကျေးမှုနှင့်အားကစား ဝန်ဆောင်မှုများ၊

(န) သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော ဝန်ဆောင်မှုများ။

၅၅။ ရင်းနှီးမြှုပ်နှံသူသည် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုမိန့်ရရှိရန် -

(က) ရင်းနှီးမြှုပ်နှံရန် အဆိုပြုမြေနေရာအသုံးပြုရေးအတွက် ရင်းနှီးတည်ဆောက်သူထံမှ စာဖြင့်အတည်ပြု ချက်ရရှိထားရမည်ဖြစ်ပြီး စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက်ရရှိသည့်အခါ မြေငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်သဘောတူစာချုပ် ချုပ်ဆိုရမည်။

(ခ) ငှားရမ်းမှု သဘောတူစာချုပ် မိတ္တူတစ်စုံကို ခွင့်ပြုမိန့်ရရှိပြီး ခြောက်လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ ပေးပို့ရမည်။ ဤသို့ ဆောင်ရွက်ရန် ပျက်ကွက်ပါက စီမံခန့်ခွဲမှုကော်မတီသည် ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

(ဂ) လိုအပ်ပါက လျှောက်ထားသူသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လေထုညစ်ညမ်းမှု ထိန်း သိမ်းရေး စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်။

(ဃ) လျှောက်ထားသူသည် မိမိကုမ္ပဏီ၏ ဒါရိုက်တာများ သို့မဟုတ် စီးပွားဖက်အဖွဲ့များမှ ပုဂ္ဂိုလ်များက ပြည်တွင်းတွင်နေထိုင်ကြောင်း အထောက်အထား၊ နိုင်ငံကူးလက်မှတ်နှင့် အခြားလိုအပ်သည့် အထောက် အထားအချက်အလက်များကို စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရမည်။

(င) လျှောက်ထားသူသည် သက်ဆိုင်ရာဌာနများမှ အခွန်ကိစ္စ စိစစ်ဆောင်ရွက်ပြီးကြောင်းအထောက် အထား သို့မဟုတ် ကုမ္ပဏီ၏ လွန်ခဲ့သော သုံးနှစ်အတွက် စာရင်းစစ်ဆေးပြီး လက်ကျန်ရှင်းတမ်းကို တင်ပြ ရမည်။

၅၆။ ပြည်ပရှိ စီးပွားရေးလုပ်ငန်းများသို့ ဝန်ဆောင်မှုပေးသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ -

- (က) မတည်ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများ၊ တစ်စိတ်တစ်ပိုင်း တပ်ဆင်ပြီးပစ္စည်းများ၊ အစိတ်အပိုင်း များ၊ တစ်ဝက်တစ်ပျက် အချောထည်ပစ္စည်းများပါဝင်သော ကုန်ကြမ်းပစ္စည်းများအား ပြည်ပစီးပွားရေးလုပ်ငန်းများမှအခမဲ့ထောက်ပံ့ပေးရမည်။
- (ခ) စီးပွားရေးလုပ်ငန်းများ တည်ထောင်ရန်အတွက် မတည်ပစ္စည်းများကို ချေးငွေစနစ် သို့မဟုတ် ငှားရမ်းခြင်းစနစ်ဖြင့် လုပ်ဆောင်နိုင်သည်။
- (ဂ) ပြည်ပစီးပွားရေးလုပ်ငန်းရှင်သည် ကုန်ချောပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် အကောက်ခွန်မပေးဆောင်မီ ထိန်းသိမ်းထားနိုင်သည့် သိုလှောင်ရုံ (Bonded Warehouse) သို့ လွှဲပြောင်းပေးပို့ခြင်း များကို လိုအပ်ချက်နှင့်အညီ ညွှန်ကြားဆောင်ရွက်နိုင်သည်။
- (ဃ) စီးပွားရေးလုပ်ငန်းသည် ပြည်ပ အဖွဲ့အစည်းများထံမှ ယင်းတို့၏ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ပေး ခြင်းအတွက် ရရှိငွေများကို လဲလှယ်နိုင်သော နိုင်ငံခြားငွေဖြင့် တိုက်ရိုက် လက်ခံခွင့်ရှိသည်။
- (င) ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ကိုယ်ပိုင်စာရင်း၊ သီးခြားစာရင်းများထားရှိ၍ ဆောင်ရွက်ရမည်။
- ၅၇။ ရင်းနှီးမြှုပ်နှံသူသည် အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြု ချက်ရရှိရန် အောက်ပါအချက်များနှင့် ပြည့်စုံရမည်-
- (က) ကင်းလွတ်ဇုန်အတွင်းရှိ ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ကုန်ထုတ်သည့် ကင်းလွတ်ဇုန်လုပ်ငန်းသည် စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့ရမည်။ ယင်း၏ အနည်းဆုံး ထည့်ဝင်ရင်းနှီးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၇၅၀,၀၀၀ နှင့် ညီမျှရမည်။
- (ခ) အထောက်အကူပြု ကင်းလွတ်ဇုန်လုပ်ငန်းသည် စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့မည့် စီးပွားရေးလုပ်ငန်းအား ထောက်ပံ့ရမည်။ ယင်း၏ အနည်းဆုံး ထည့်ဝင် ရင်းနှီးငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ နှင့်ညီမျှရမည်။
- (ဂ) ကင်းလွတ်ဇုန်အတွင်း ကုန်သွယ်မှုလုပ်ငန်းနှင့် ထောက်ပံ့ဖြည့်ဆည်းရေးလုပ်ငန်းများအပါအဝင် ပို့ကုန် နှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အနည်းဆုံးထည့်ဝင်ရင်းနှီးငွေ ပမာဏသည် အမေရိကန် ဒေါ်လာ ၅၀၀,၀၀၀ နှင့် ညီမျှရမည်။
- (ဃ) ကင်းလွတ်ဇုန်အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြခန်း၏ အနည်းဆုံးထည့်ဝင်ရင်းနှီးငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀,၀၀၀,၀၀၀ နှင့် ညီမျှရမည်။
- (င) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ အနည်းဆုံးထည့်ဝင်ရင်းနှီးငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ နှင့်ညီမျှရမည်။
- (စ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်းများ၏ အနည်းဆုံးထည့်ဝင်ရင်းနှီးငွေ ပမာဏ သည် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ နှင့်ညီမျှရမည်။

- (ဆ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း ဆောင်ရွက်သည့် ကုန်တိုက်များ၊ ကွန်ဒိုများ၊ လူနေအိမ်ရာများ တည်ဆောက်ခြင်း အစရှိသည်တို့အပါအဝင် အိမ်ခြံမြေလုပ်ငန်း၏ အနည်းဆုံးထည့်ဝင်ရင်းနှီးငွေ ပမာဏ သည် အမေရိကန်ဒေါ်လာ ၅,၀၀၀,၀၀၀ နှင့်ညီမျှရမည်။
- (ဇ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် ရင်းနှီးမြှုပ်နှံသည့် ဟိုတယ်လုပ်ငန်းသည် အနည်းဆုံး ကြယ် သုံးပွင့်အဆင့် ရှိရမည်။
- (ဈ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ လေ့ကျင့်ရေးကျောင်းများ၊ အသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းများနှင့် စာသင်ကျောင်းများ တည်ထောင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ အနည်းဆုံးထည့်ဝင် ရင်းနှီးငွေ ပမာဏ သည် အမေရိကန်ဒေါ်လာ ၂,၀၀၀,၀၀၀ နှင့်ညီမျှရမည်။
- (ည) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ ဆေးရုံများသည် အနည်းဆုံးကုတင် ၁၀၀ ပါရှိရမည်ဖြစ်ပြီး ခေတ်မီ ဆေးဝါးကုသခြင်း၊ အဆင့်မြင့် စမ်းသပ်စက်နှင့် ကိရိယာများ၊ ဓာတ်ခွဲခန်းများ၊ ခွဲစိတ်ခန်းများ ပါဝင်ရ မည်။
- (ဋ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက စီမံခန့်ခွဲမှုကော်မတီ၏ အကြံပြုချက်ရယူရမည်။
- (ဌ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် ရေနေသတ္တဝါမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက အနည်း ဆုံးမြေဧရိယာ ဟက်တာ ၁၀၀ ရှိရမည်။
- (ဍ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် သစ်တောထွက် ကုန်ပစ္စည်းလုပ်ငန်းများ လုပ်ကိုင်လိုပါက သစ် တောစိုက်ခင်း ထူထောင်လုပ်ကိုင်နိုင်ရန် အနည်းဆုံး မြေဧရိယာဟက်တာ ၅၀၀ ရှိရမည်။
- (ဎ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော ထုတ်ကုန်ပစ္စည်းလုပ်ငန်း များ လုပ်ကိုင်လိုပါက သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ရမည်။
- ၅၈။ သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၅၇ တွင် သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်း များအတွက် လိုအပ်ချက်များမှအပ အခြားလိုအပ်ချက်များသတ်မှတ်လိုပါက ရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်း သတ်မှတ်ရမည်။ ရင်းနှီးမြှုပ်နှံသူက နိုင်ငံတကာ ထုံးစံနှင့်အညီ လိုက်နာရမည့် ကုန်သွယ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အထူးစီးပွားရေးဇုန်ဥပဒေ ပုဒ်မ ၁၁ (စ)အရ ထုတ်ပြန်သတ်မှတ်နိုင်သည်။
- ၅၉။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းများသည် ဘဏ္ဍာနှစ် ကုန်ဆုံးသည့်အခါတိုင်း ယင်းတို့ခန့်အပ်ထား သော စာရင်းစစ် အတည်ပြုထားသည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပို့ကုန် ရောင်းချမှု၊ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းများကို နည်းဥပဒေ ၅၇ နည်းဥပဒေခွဲ (က)၊ (ခ) တို့နှင့် ညီမညီ စိစစ်နိုင် ရန် စီမံခန့်ခွဲမှုကော်မတီသို့ နှစ်စဉ်တင်ပြရမည်။
- ၆၀။ အကယ်၍ အဆိုပါစီးပွားရေးလုပ်ငန်းသည် မည်သည့်ဘဏ္ဍာနှစ်တွင်မဆို နည်းဥပဒေ ၅၉ ပါအတိုင်း တင်ပြရန်ပျက်ကွက်ပါက အဆိုပါ ဘဏ္ဍာနှစ်အတွက် ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ခံစားခွင့်မရှိစေရ။

၆၁။ ရင်းနှီးမြှုပ်နှံသူသည် ကင်းလွတ်ဇုန်လုပ်ငန်းကို လုပ်ငန်းမြှင့်တင်ရေးဇုန် စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲလိုသည့်အခါ ယင်းဘဏ္ဍာနှစ်မကုန်ဆုံးမီ အနည်းဆုံး ရက်သတ္တပတ်လေးပတ်ကြိုတင်၍ စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရမည်။

အခန်း (၁၁)

စီးပွားရေးလုပ်ငန်းများ တည်ထောင်ရန် လုပ်ထုံးလုပ်နည်းများ

၆၂။ စီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၅၅ နှင့် ကိုက်ညီပါက ကုန်ကြမ်းမှ ကုန်ပစ္စည်းအမျိုးမျိုး ထုတ် လုပ်ခြင်း၊ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ခြင်းနှင့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစား ပြောင်းလဲ ခြင်းအစရှိသော အဆိုပြုလွှာများကို ခွင့်ပြုနိုင်သည်။

၆၃။ စီမံခန့်ခွဲမှုကော်မတီသည် ရင်းနှီးမြှုပ်နှံသူက စီးပွားရေးလုပ်ငန်းကို လွှဲပြောင်းလိုကြောင်းတင်ပြလာပါက လွှဲပြောင်းလက်ခံယူလိုသူမှနေ၍ လွှဲပြောင်းမည့် ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်း၏ မတည်ပစ္စည်းများ နှင့် လုပ်ငန်းဆိုင်ရာ ပေးရန်တာဝန်များကို ဆက်လက်ထိန်းသိမ်းပြီး လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ ခွင့်ပြု နိုင်သည်။

၆၄။ နည်းဥပဒေ ၅၀ အရ ခွင့်ပြုမိန့်ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် ကင်းလွတ်ဇုန်အတွင်းတွင်ဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင်ဖြစ်စေ၊ အခြားဇုန်အတွင်းတွင်ဖြစ်စေ၊ ဇုန်နှစ်ခုလုံးအတွင်းတွင်ဖြစ်စေ စီမံခန့်ခွဲမှုကော်မတီ၏ခွင့်ပြုချက်ဖြင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်သည်။

၆၅။ ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုမိန့်ရရှိထားသော စီးပွားရေးလုပ်ငန်းကို တစ်နှစ်အတွင်း မဖြစ်မနေစတင်ရ မည်ဖြစ်ပြီး စီးပွားဖြစ်စတင်လည်ပတ်မည့်ရက် သို့မဟုတ် ကုန်ပစ္စည်းများ စတင်ထုတ်လုပ်မည့်ရက်ကို စီမံ ခန့်ခွဲမှုကော်မတီသို့ တင်ပြရမည်။

၆၆။ ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုထားသည့်တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်း မစတင်နိုင်ပါက ခွင့်ပြုသက် တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ထက်မနည်း ကြိုတင်၍ သက်တမ်းတိုးမြှင့်ပေးရန် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရမည်။ စီမံခန့်ခွဲမှုကော်မတီသည် အဆိုပါတင်ပြချက်အပေါ် အကြောင်းပြချက်ခိုင်လုံသည်ဟု ယူဆပါက နှစ်နှစ်ထက်မပိုသောကာလကို သက်တမ်းတိုးမြှင့်ပေးနိုင်သည်။

၆၇။ အထက်ပါနည်းဥပဒေ ၆၅ နှင့် ၆၆ ပါခွင့်ပြုကာလအတွင်း ကုန်ထုတ်လုပ်ခြင်း ဝန်ဆောင်မှုပေးခြင်းများ စတင်ဆောင်ရွက်ခြင်းမပြုပါက ယင်းသက်တမ်းကုန်ဆုံးသည့်နေ့မှစ၍ အခွင့်ရလုပ်ငန်းဆောင်ရွက်မှုကာလ ကုန်ဆုံးသည်ဟု မှတ်ယူရမည်။ နည်းဥပဒေ ၆၅ နှင့် ၆၆ ပါခွင့်ပြုကာလအတွင်း စတင်ဆောင်ရွက်မည်ဆိုပါ က အဆိုပါစီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် ကာလတစ်လျှောက်လုံးအတွက် ခွင့်ပြုမိန့် ရရှိနိုင်သည်။

၆၈။ ရင်းနှီးမြှုပ်နှံသူသည် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်နှစ်ခုတွင် စီးပွားရေးလုပ်ငန်း လုပ် ဆောင်ပါက သီးခြားငွေစာရင်းဖွင့်လှစ်ထားရှိရမည်။

အခန်း (၁၂)

ကင်းလွတ်ခွင့်နှင့် သက်သာခွင့်

၆၉။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ ခွင့်ပြုထားသော စီးပွားရေးလုပ်ငန်းများသည် အထူးစီးပွားရေးဇုန်အတွင်းသို့ လက်ရှိစီးပွား ရေးလုပ်ငန်းကို ပြောင်းရွှေ့ဆောင်ရွက်ပါက ဥပဒေအရခွင့်ပြုထားသည့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို သတ်မှတ်ကာလအတွင်း ခံစားပြီးဖြစ်လျှင် အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ထပ်မံခံစားခွင့်မရှိစေရ။ အကယ်၍ အထူးစီးပွားရေးဇုန်ဥပဒေအရ ခံစားခွင့်ပြုသည့် ဝင်ငွေ ခွန်ကင်းလွတ်ခွင့်ကာလသည် အခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ယခင်ကခံစားခဲ့သော ကာလထက်ပိုမိုပါက မိမိခံစားပြီးခဲ့သည့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကာလကို ခုနှစ်ကာ ကျန်ရှိသည့်ကာလအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ခံစားခွင့်ရှိသည်။

၇၀။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူသည် အဆိုပါခွင့်ပြုထားသည့် စီးပွားရေး လုပ်ငန်းနှင့် အမျိုးအစားတူလုပ်ငန်းကိုဖြစ်စေ၊ အမျိုးအစားမတူသောလုပ်ငန်းကိုဖြစ်စေ လုပ်ငန်းပြောင်း ရွှေ့ခြင်းမဟုတ်ဘဲ အထူးစီးပွားရေးဇုန်အတွင်း ထပ်မံတိုးချဲ့ဆောင်ရွက်ပါက အထူးစီးပွားရေးဇုန်ဥပဒေနှင့် အညီ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခံစားခွင့်ရှိသည်။

၇၁။ ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးတည်ဆောက်သူတို့သည် ပြည်တွင်းအကောက်ခွန် နယ်မြေမှတင်သွင်းသော ကုန်ပစ္စည်းများ၏ တိကျသောအရေအတွက်နှင့် တန်ဖိုးပါရှိသည့် တစ်နှစ်တာစာရင်းဇယားများကို ပြုစုထား ရမည်။ အဆိုပါစာရင်းဇယားများတွင် ပြည်တွင်း အကောက်ခွန်နယ်မြေမှ တင်သွင်းခဲ့သည့် ကုန်စည်များ၏ ပမာဏနှင့်တန်ဖိုး၊ ယင်းပစ္စည်းများကို အသုံးပြုပြီးသည့် ပမာဏနှင့်တန်ဖိုး၊ ကုန်ပစ္စည်းထုတ်လုပ်မှု၊ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်း၊ အပိုင်းအစ၊ အကြွင်းအကျန်များထွက်ရှိမှု၊ ထုတ်လုပ်ပြီး ပစ္စည်းများကို ပြည်ပသို့တင်ပို့ခဲ့သည့် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန် သို့မဟုတ် ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ပေးပို့ရောင်းချခဲ့သည့်ပမာဏနှင့် ကုန်ပစ္စည်းလက်ကျန်ပမာဏ စသည့် စာရင်းများပါဝင်စေရမည်။

၇၂။ ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးတည်ဆောက်သူတို့သည် နည်းဥပဒေ ၇၁ပါ စာရင်းဇယားများကို သက်ဆိုင် ရာ ဘဏ္ဍာရေးနှစ်မှစ၍ ခုနစ်နှစ်အထိ ထိန်းသိမ်းထားရှိရမည်။

၇၃။ ကုန်သွယ်ရေးလုပ်ငန်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သော ရင်းနှီးမြှုပ်နှံသူသည် ထိုစီးပွား ရေးလုပ်ငန်းများအတွက် သီးခြားမှတ်တမ်းထားရှိရမည်။

၇၄။ ရင်းနှီးမြှုပ်နှံသူသည် သုံးလပတ်စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကို ပုံစံ (ဆ)ဖြင့် စီမံခန့်ခွဲမှု ကော်မတီထံ တင်ပြရမည်။

၇၅။ ရင်းနှီးတည်ဆောက်သူသည် ပြည်တွင်းအကောက်ခွန် နယ်မြေမှကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ လက်ကျန်ပစ္စည်း အသုံးပြုခြင်းဆိုင်ရာအစီရင်ခံစာကို သုံးလလျှင် တစ်ကြိမ် ပုံစံ (ဃ)ဖြင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ခံ အကောက်ခွန်အရာရှိထံ တင်ပြရမည်။

၇၆။ လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ လုပ်ငန်းရှင်များ သို့မဟုတ် ပြည်တွင်းအကောက်ခွန်နယ်မြေအတွင်းရှိ အခြားအထောက်အကူပြု စီးပွားရေးလုပ်ငန်းများအနေဖြင့် ယင်းတို့တင်သွင်းထားသည့် ကုန်ကြမ်းပစ္စည်း ကို အသုံးပြု၍

ထုတ်လုပ်ထားသော ကုန်ချောပစ္စည်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကုန်ချောပစ္စည်းများကို ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းများ သို့မဟုတ် ရင်းနှီး တည်ဆောက်သူထံသို့ တင်ပို့ရာတွင် သို့မဟုတ် ရောင်းချရာတွင် ပြန်လျှော့ အကောက်ခွန် ဆောင်ရွက်ထား သည့် ပို့ကုန်ကြေညာလွှာ မိတ္တူသုံးစောင်နှင့်အတူ သက်ဆိုင်ရာတာဝန်ခံ အကောက်ခွန်အရာရှိ၏ ခွင့်ပြု ထောက်ခံချက် ပူးတွဲတင်ပြရမည်။ ပြည်ပမှတင်သွင်းသည့် သွင်းကုန်ကုန်ကြမ်းများအတွက် သွင်းကုန်ခွန် အား ပြန်လျှော့အကောက်ခွန်အပေါ်တွင် ခုနှိမ်ပြီးကျန်ရှိသည့် သွင်းကုန်ခွန်အား ပေးချေရမည်။

၇၇။ ရင်းနှီးတည်ဆောက်သူများ သို့မဟုတ် ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် အကောက်ခွန်နှင့် အခြားအခွန်အခ ကင်းလွတ်ခွင့် သို့မဟုတ် ပြန်လည်ရွေးနှုတ်ခွင့် ပြန်လျှော့အကောက်ခွန်ခံစား၍ တင်သွင်းလာသော ကုန်ပစ္စည်းများကို ယင်းတို့၏ လုပ်ငန်းများတွင် အသုံးမပြုပါက ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို ပြန်လည်ပေးသွင်းရမည်။

အခန်း (၁၃)

အငြင်းပွားမှုဖြေရှင်းခြင်း

၇၈။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတစ်ဦးဦး သို့မဟုတ် ရင်းနှီးတည်ဆောက်သူနှင့် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူနှင့် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ တစ်ရပ်ရပ်အကြားဖြစ်စေ၊ ရင်းနှီးတည်ဆောက်သူအချင်းချင်းကြားဖြစ် စေ၊ ရင်းနှီးမြှုပ်နှံသူ အချင်းချင်းကြားဖြစ်စေ အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်ပါက ပေါ်ပေါက်လာ သည့် အငြင်းပွားမှုကို ချစ်ကြည်ရင်းနှီးစွာဖြေရှင်း ဆောင်ရွက်ရမည်။

၇၉။ နည်းဥပဒေ ၇၈ အရ ဖြေရှင်းသော်လည်း ပြေလည်မှုမရရှိပါက -

(က) သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်းရှိလျှင် ယင်းသတ်မှတ်ထား သည့် ဖြေရှင်းနည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ခ) သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှု ဖြေရှင်းနည်း သတ်မှတ်ထားခြင်းမရှိလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၈၀။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူတို့သည် ယင်းတို့အချင်းချင်း အငြင်းပွားမှုပေါ် ပေါက်သည့်အခါ ဖြစ်စဉ်အကြောင်းအရာကို ဖော်ပြလျက် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ သတင်းပို့ တင်ပြရမည်။

၈၁။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူတို့သည် အငြင်းပွားမှုဖြေရှင်းရာတွင် လိုအပ်ပါက စီမံခန့်ခွဲမှုကော်မတီက ထုတ်ပေးထားသည့် စာရွက်စာတမ်းအထောက်အထားများကို သက်သေအဖြစ် တင်သွင်းနိုင်သည်။ စီမံခန့်ခွဲမှုကော်မတီနှင့် ပတ်သက်သည့် အခြားအထောက်အထားများလိုအပ်ပါက စီမံ ခန့်ခွဲမှုကော်မတီသို့ တင်ပြလျှောက်ထား တောင်းခံခွင့်ရှိသည်။

၈၂။ စီမံခန့်ခွဲမှုကော်မတီရုံးမှ ဝန်ထမ်းတစ်ဦးဦးအား တရားရုံးတွင် သက်သေအဖြစ် လိုက်ပါဆောင်ရွက်ရမည့် အခြေအနေပေါ်ပေါက်လာပါက ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူတို့သည် စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြခွင့်ပြုချက် တောင်းခံရမည်။

အခန်း (၁၄)

အခွန်အကောက်နှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ

၈၃။ ကင်းလွတ်ခွင့် ကုန်ဆုံးသည့်အချိန်မှစ၍ ကုန်သွယ်လုပ်ငန်းခွင် သို့မဟုတ် တန်ဖိုးဖြည့်အခွန်ကို လစဉ် လဆန်း ၁၀ ရက်နေ့မတိုင်မီ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည်။

၈၄။ ပြည်ပနေ နိုင်ငံခြားသားတစ်ဦးသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းဖွဲ့စည်းထားခြင်းမရှိသော် လည်း အထူးစီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှုနှင့် တီထွင်မှု ပိုင်ဆိုင်ခွင့်ရရှိထား လျှင်-

(က) စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူက နိုင်ငံခြားသားသို့ ငွေပေးချေသည့်အခါ ငွေပေးချေသူက ငွေလက်ခံရရှိသူထံသို့ လွှဲပြောင်းသည့် ငွေအပေါ် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်ကို နုတ်ပယ်၍ တည်ဆဲဝင်ငွေခွန်ဥပဒေအရ သတ်မှတ်ထားသော နှုန်းထားဖြင့် သက်ဆိုင်ရာ အထူးစီးပွားရေး ဇုန်၏ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ငွေလက်ခံရရှိသူ၏ အမည်ဖြင့် ပေးသွင်းရမည်။

(ခ) အထက်ဖော်ပြပါ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်သည် အပြီးသတ်စည်းကြပ်မှု ဖြစ်သည်။

(ဂ) စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူက နိုင်ငံခြားသားသို့ ငွေပေးချေသည့်အခါ ငွေ ပေးချေသူက ငွေလက်ခံရရှိသူထံမှ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်ကို ငှားရမ်းခငွေ သို့မဟုတ် အခြား အလားတူ ဝင်ငွေများမှ နုတ်ပယ်၍ တည်ဆဲဝင်ငွေခွန်ဥပဒေအရ သတ်မှတ်ထားသောနှုန်းထားဖြင့် သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနရှိ ပြည်တွင်း အခွန်များဦးစီးဌာနသို့ ငွေလက်ခံရရှိသူ၏ အမည်ဖြင့် ပေးသွင်းရမည်။

၈၅။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် စီးပွားရေးလုပ်ငန်းများသည် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်သော နိုင်ငံခြားသားအရာရှိများ၊ မန်နေဂျာများ၊ ဝန်ထမ်းများ၊ အလုပ်သမားများ၏ လစာနှင့်အခြားဝင်ငွေများမှ ကျသင့်ဝင်ငွေခွန်ကို နုတ်ယူပြီး သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင် မှုပေးသည့် ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာနတွင် တည်ဆဲဝင်ငွေခွန်ဥပဒေအရ သတ်မှတ်ထားသောနှုန်း ထားဖြင့် ဗဟိုအဖွဲ့မှ ခွင့်ပြုသည့် ငွေကြေးအမျိုးအစားဖြင့် ပေးသွင်းရမည်။ လစဉ်နုတ်ယူသော ဝင်ငွေခွန်စာရင်း ကို နုတ်ယူပြီး ခုနှစ်ရက်အတွင်း တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာနသို့ တင်ပြရမည်။ နှစ်စဉ် လစာနှစ်ချုပ်စာရင်းများကို ဘဏ္ဍာနှစ်ကုန် ဆုံးပြီး သုံးလဖြစ်သော ဧပြီ၊ မေနှင့် ဇွန်လများအတွင်း တင်ပြရမည်။

၈၆။ လစာမှအပပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်ကို ဝင်ငွေခွန်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် စည်းမျဉ်း များနှင့်အညီ သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာနတွင် ပေးသွင်းရမည်။

၈၇။ အထူးစီးပွားရေးဇုန်ဥပဒေပုဒ်မ ၄၉ အရ သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်အရာရှိသည် အခွင့်ရလုပ်ငန်း ဆောင်ရွက်မှုအပေါ်မှရရှိသော အမြတ်ငွေ၏ ဝင်ငွေခွန်ကို ထမ်းဆောင်ပြီးကြောင်း ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူတို့က တင်ပြလာပါက စိစစ်ပြီး ယင်းတို့ရရှိသော အစုရှယ်ယာမှ အမြတ် ဝေစုများအပေါ်တွင် အခွန်ကင်းလွတ်ရန် လျှောက်ထားချက်ကို လက်ခံနိုင်သည်။

၈၈။ အထူးစီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်း တစ်ခုခုကသော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူက သော်လည်းကောင်း အရှုံးများပေါ်ပေါက်သည့်အခါ တရားဝင်ငွေစာရင်းကို လက်မှတ်ရပြည်သူစာရင်းကိုင် တစ်ဦးမှ မှန်ကန်ကြောင်း ထောက်ခံပေးလျှင် ထိုအရှုံးများကို ဝင်ငွေထဲမှ ဘဏ္ဍာနှစ်တစ်ဆက်တည်းငါးနှစ် အထိ သယ်ယူခွန်ခံသွားနိုင်သည်။

၈၉။ ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းတွင် ကျွမ်းကျင်ပြီးလုပ် သားများ၊ ကျွမ်းကျင်မှုမရှိသေးသောလုပ်သားများ၊ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် အခြားဝန်ထမ်းများ အတွက် လုပ်ငန်းဆိုင်ရာ သင်တန်းများကို ပြုလုပ်ပေးပါက ကုန်ကျစရိတ်ကို အထူးစီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၅၂ အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေထဲမှနုတ်ခွင့်ရှိသည်။ သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စု တစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနရှိ ပြည်တွင်းအခွန်များဦးစီးဌာန အခွန်အရာရှိထံသို့ ထိုသင်တန်းများအတွက် ကုန်ကျစရိတ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို သက်သေအထောက် အထားအဖြစ် တင်ပြရမည်။

အခန်း (၁၅)

ဘဏ်နှင့်အာမခံ

၉၀။ စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန်အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ မြန်မာကျပ်ငွေဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေများ ရောင်း ဝယ်ဖောက်ကားသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသည့် ဘဏ် (Authorized Dealer Bank) တွင် ကျပ်ငွေ စာရင်းဖွင့်လှစ်ခွင့်ရှိသည်။

၉၁။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူတို့သည် ငွေလုံးငွေရင်းနှင့် အမြတ်ငွေတို့ကို နိုင်ငံ ခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ လွှဲပို့နိုင်သည်။

၉၂။ နိုင်ငံသားပိုင် အာမခံကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်အာမခံကုမ္ပဏီများ သို့မဟုတ် နိုင်ငံခြားသားနှင့် နိုင်ငံသားဖက်စပ်ဆောင်ရွက်သည့် အာမခံကုမ္ပဏီများသည် လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း မိမိ၏ ကိုယ်စားလှယ်ရုံးများနှင့် အာမခံလုပ်ငန်းများကို ဖွင့်နိုင်သည်။ ကင်းလွတ်ဇုန်၊ လုပ်ငန်းမြှင့်တင်ရေးဇုန်ဟူ၍ မကန့်သတ်ထားပါက အခြားစီးပွားရေးလုပ်ငန်းအနေဖြင့် ကိုယ်စားလှယ်ရုံးများနှင့် အာမခံလုပ်ငန်းများကို ဖွင့်နိုင်သည်။

- ၉၃။ အဆိုပါ ကိုယ်စားလှယ်ရုံးများနှင့် အာမခံလုပ်ငန်းများသည် မြန်မာနိုင်ငံအာမခံလုပ်ငန်းဥပဒေ၊ နည်း ဥပဒေ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ အထူးစီးပွားရေးဇုန်အတွင်း ရှိ ရင်းနှီးမြှုပ်နှံသူ၊ ရင်းနှီးတည်ဆောက်သူနှင့် အခြားဆက်စပ်စီးပွားရေးလုပ်ငန်းများအတွက် အာမခံ ရောင်းချပေးရမည်။
- ၉၄။ အထူးစီးပွားရေးဇုန်အတွင်းရှိ နိုင်ငံခြားအာမခံကုမ္ပဏီရုံးခွဲများသည် အထူးစီးပွားရေးဇုန်ပြင်ပ၌လည်း စာရင်းစစ်၊ ရှေ့နေ၊ စစ်ဆေးသူ၊ လျော်ကြေးတွက်ချက်ညှိနှိုင်းသူများ ခန့်အပ်ထားနိုင်သည်။
- ၉၅။ အထူးစီးပွားရေးဇုန်အတွင်း ကိုယ်စားလှယ်ရုံးများနှင့် အာမခံလုပ်ငန်းများကို ဖွင့်လှစ်လိုသော အာမခံ ကုမ္ပဏီများသည် မြန်မာနိုင်ငံအာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်။
- ၉၆။ အထူးစီးပွားရေးဇုန်အတွင်း ကိုယ်စားလှယ်ရုံးများနှင့် အာမခံလုပ်ငန်းများလုပ်ကိုင်ရန် ဖွင့်လှစ်လို သော မြန်မာနိုင်ငံအာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အာမခံကုမ္ပဏီသည် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုမိန့်ရရှိရန် ပုံစံ (င) ဖြင့် လျှောက်ထားရမည်။

အခန်း (၁၆)

ကင်းလွတ်ဇုန်အတွင်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသို့ ကုန်စည်စီးဆင်းမှု

- ၉၇။ အခွင့်ရလုပ်ငန်းဆောင်ရွက်မှုများအတွက် ပြည်တွင်းအကောက်ခွန်နယ်မြေမှ တင်သွင်းသော သို့မဟုတ် ဝယ်ယူသောကုန်ပစ္စည်းများကို ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းရာတွင် -
- (က) အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူ၏လုပ်ငန်းနယ်မြေ ပရဝဏ် သို့မဟုတ် သတ်မှတ်ထား သောနေရာသို့ ယူဆောင်လာရမည်။ သို့ရာတွင် ရောင်းဝယ်မှုပေါ်မူတည်ပြီး စီးပွားရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းကို ထုတ်လုပ်ဆောင်ရွက်ရန်အတွက် တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းဆောင်ရွက်ပေးသူထံ ပေးပို့ဆောင်ရွက်နိုင်သည်။
 - (ခ) အခွင့်ရလုပ်ငန်းဆောင်ရွက်မှုအတွက် အသုံးပြုရန်လိုအပ်ခြင်းမရှိသော ကုန်ပစ္စည်းများကို စီမံခန့်ခွဲမှု ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ကင်းလွတ်ဇုန်အတွင်းသို့ သယ်ယူခြင်းမပြုရ။ စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုသည့်အခါ ခွင့်ပြုသည့်အကြောင်းရင်းကို မှတ်တမ်းတင်ထားရှိရမည်။
 - (ဂ) ကုန်ပစ္စည်းများကို တင်သွင်းခြင်းမပြုမီ စာရင်းပြုစု၍ စီမံခန့်ခွဲမှုကော်မတီသို့ မှတ်ပုံတင်စာရင်းရေး သွင်းရန် တင်ပြရမည်။
 - (ဃ) အန္တရာယ်ရှိသော ကုန်ပစ္စည်းများကို စီမံခန့်ခွဲမှုကော်မတီက အထူးသတ်မှတ်ထားသောနယ်မြေ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ လုပ်ငန်းအဆောက်အအုံအတွင်း တပ်ဆင်အသုံးပြုမည့်နေရာ၌သာ ထားရှိရ မည်။
- ၉၈။ ကင်းလွတ်ဇုန်အတွင်းသို့ သယ်ဆောင်ခွင့်ပြုသော ကုန်ပစ္စည်းများ၊ ကင်းလွတ်ဇုန်အတွင်းမှ ထုတ်ယူ ခွင့်ပြုသော ကုန်ပစ္စည်းများနှင့်ပတ်သက်သော စာရွက်စာတမ်းများကို သက်ဆိုင်ရာ တာဝန်ကျအကောက် ခွန်အရာရှိထံသို့ တင်ပြရမည်။
- ၉၉။ ကင်းလွတ်ဇုန်လုပ်ငန်းအနေဖြင့် ပြည်တွင်းအကောက်ခွန်နယ်မြေမှ ဝယ်ယူတင်သွင်းလာသော ကုန် ပစ္စည်းများကို နည်းဥပဒေ ၉၇ နှင့် ၉၈ ပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ ဆောင်ရွက်ရမည်။

၁၀၀။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် ကင်းလွတ်ဇုန်အတွင်း သယ်ဆောင်ခွင့်ပြု သော ကုန်ပစ္စည်းများကို အခွင့်ရလုပ်ငန်းဆောင်ရွက်မှု လုပ်ကိုင်ရန်အတွက်သာ အသုံးပြုရမည်။ သို့ရာတွင် အဆိုပါရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူက ကုန်ပစ္စည်းများကို အခွင့်ရလုပ်ငန်းဆောင်ရွက် မှုအတွက်မဟုတ်ဘဲ အခြားစီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျှင်ဖြစ်စေ၊ ကုန်ပစ္စည်းများနှင့်ပတ်သက် ၍ ဤနည်းဥပဒေများပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်ဖြစ်စေ ပြည် တွင်းအသုံးပြုရန် ကုန်ပစ္စည်းများကို ရှင်းလင်းထုတ်ယူသကဲ့သို့ ကျသင့်ခွန်ကို ပေးဆောင်ရမည်။

၁၀၁။ ပြည်တွင်းအကောက်ခွန်နယ်မြေမှ တင်သွင်းသော သို့မဟုတ် ဝယ်ယူရရှိသော ကုန်ပစ္စည်းများကို ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းတွင် အသုံးပြုနိုင်ခြင်းမရှိပါက ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် ကင်းလွတ်ဇုန်အတွင်းရှိအခြားသော စီးပွားရေးလုပ်ငန်းသို့ ယင်းကုန်ပစ္စည်းများကို အခွန်ပေးဆောင်ခြင်း မရှိဘဲရောင်းချခြင်း သို့မဟုတ် ပြည်တွင်းအကောက်ခွန်နယ်မြေရှိ ဝယ်ယူသူက တင်ပြသော သွင်းကုန်ကြေ ညာလွှာပေါ် အခြေခံ၍ ကျသင့်အကောက်ခွန်နှင့် အခြားအခွန်အခများကိုပေးဆောင်ပြီး လိုအပ်သလို အသုံးပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

၁၀၂။ နည်းဥပဒေ ၁၀၀ နှင့် ၁၀၁ ပါ ပြဋ္ဌာန်းချက်များသည် ပြည်တွင်းအကောက်ခွန်နယ်မြေမှ အခွန်လွတ် တင်သွင်းသော သို့မဟုတ် ဝယ်ယူထားသော ကုန်ပစ္စည်းများပေါ်တွင်သာ အကျိုးဝင်သည်။

၁၀၃။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် ကုန်တင်ပို့ခြင်းနည်း လမ်းဖြင့်ဖြစ်စေ၊ ပြည်တွင်းအကောက်ခွန်နယ်မြေတွင် ရောင်းချခြင်း သို့မဟုတ် ထောက်ပံ့ခြင်းဖြင့်ဖြစ်စေ၊ အခြားကင်းလွတ်ဇုန်ရှိစီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသို့ လွှဲပြောင်းခြင်းဖြင့်ဖြစ်စေ အခွန်လွတ်တင်သွင်းထားသည့် သို့မဟုတ် ဝယ်ယူထားသည့် ကုန်ပစ္စည်းများအားလုံး၏ အရေအတွက်နှင့် လက်ကျန်ကို စာရင်းပြုစုထားရှိရမည်။

၁၀၄။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် အခွန်လွတ်တင်သွင်း သော သို့မဟုတ် ဝယ်ယူရရှိသော ကုန်စည်စီးဆင်းမှုစာရင်းအားလုံးတို့ကို ပုံမှန်ထိန်းသိမ်းထားရှိပြီး သက်ဆိုင်ရာတာဝန်ခံအကောက်ခွန်အရာရှိမှ တရားဝင်စစ်ဆေးရန် တောင်းဆိုလျှင် တင်ပြရမည်။

၁၀၅။ ရင်းနှီးမြှုပ်နှံသူသည် ကင်းလွတ်ဇုန်လုပ်ငန်းသို့ သယ်ဆောင်ခွင့်ပြုထားသည့် ကုန်ပစ္စည်းများကို ကင်းလွတ်ဇုန်လုပ်ငန်း ခွင့်ပြုမိန့်ကာလအတွင်းသော်လည်းကောင်း၊ ရင်းနှီးတည်ဆောက်သူဖြစ်ပါက သုံးနှစ်အတွင်း သို့မဟုတ် စီမံခန့်ခွဲမှုကော်မတီမှ တိုးမြှင့်ပေးသည့် ကာလအတွင်းသော်လည်းကောင်း အသုံးပြုခြင်း၊ တင်ပို့ခြင်း၊ စွန့်ပစ်ခြင်း ပြုရမည်။

၁၀၆။ နည်းဥပဒေ ၁၀၅ တွင် ဖော်ပြထားသောကာလအတွင်း ကုန်ပစ္စည်းများအသုံးပြုရန်၊ တင်ပို့ရန် သို့မဟုတ် စွန့်ပစ်ရန်ပျက်ကွက်ပါက ခွင့်ပြုကာလကုန်ဆုံးသည့်နေ့၌ ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ရွှေ့ပြောင်း သကဲ့သို့ ယူဆပြီး အဆိုပါကုန်ပစ္စည်းများအတွက် ကျသင့်ခွန်များကို ပေးဆောင်ရမည်။

၁၀၇။ စီမံခန့်ခွဲမှုကော်မတီသည် ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ယင်းတို့၏ သဘော ဆန္ဒအရ ကုန်ပစ္စည်းများအား အသုံးပြုရန်၊ ပြန်လည်တင်ပို့ရန် သို့မဟုတ် စွန့်ပစ်ရန်သတ်မှတ်ချက်များနှင့် အညီ ခွင့်ပြုနိုင်သည်။

၁၀၈။ ကင်းလွတ်ဇုန်အတွင်းသို့ သယ်ဆောင်ခွင့်ပြုသော အခွန်လွတ်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း၊ ထုတ်လုပ်ထားသော သို့မဟုတ် တစ်ပိုင်းတစ်စ ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို ယင်းကင်း လွတ်ဇုန် သို့မဟုတ် အခြားကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူထံဖြစ်စေ၊ ကင်းလွတ်ဇုန်လုပ်ငန်းထံဖြစ်စေ အောက်ဖော်ပြပါ အခြေအနေများနှင့် ညီညွတ်လျှင် အကောက်ခွန်ပေး ဆောင်ရန်မလိုဘဲ လွှဲပြောင်းပေးခြင်း သို့မဟုတ် ငှားရမ်းခြင်းပြုနိုင်သည်။ -

(က) လွှဲပြောင်းလက်ခံသည့် သို့မဟုတ် ငှားရမ်းလက်ခံသည့် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည် ဆောက်သူသည် ယင်း၏အခွင့်ရလုပ်ငန်းအတွက် အခွန်လွတ်ပစ္စည်းများ လွှဲပြောင်းရယူခြင်း သို့မဟုတ် ဝယ်ယူခြင်းတို့ကို ပြုလုပ်ခွင့်ရှိသူ ဖြစ်ရမည်။

(ခ) လွှဲပြောင်းပေးအပ်ခြင်းနှင့် လက်ခံရယူခြင်းကို ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီး တည်ဆောက်သူတို့သည် လွှဲပြောင်းသောပစ္စည်း သို့မဟုတ် ငှားရမ်း၍ပေးအပ်သော သို့မဟုတ် ရယူသော ကုန်ပစ္စည်းများ၏ စာရင်းကို ထိန်းသိမ်းထားရှိရမည်။

(ဂ) ပြည်တွင်းအကောက်ခွန်နယ်မြေမှ ဝယ်ယူရရှိသော ကုန်ကြမ်းများမှလွဲ၍ လွှဲပြောင်းသော ကုန်ပစ္စည်း များကို လက်ခံရယူသည့် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူမှ တင်သွင်းမှုဟု စာရင်းမှတ် သားပြီး ယင်းပစ္စည်းများ၏ တန်ဖိုးကို လွှဲပြောင်းပေးသူ၏ သွင်းကုန်စာရင်းမှ နုတ်ယူရမည်။

(ဃ) အခြားအထူးစီးပွားရေးဇုန်တွင်းရှိ ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ရင်းနှီးတည်ဆောက်သူများ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသို့ ကုန်ပစ္စည်းများ လွှဲပြောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်းကို သက်ဆိုင် ရာတာဝန်ခံအကောက်ခွန်အရာရှိ၏ ကြိုတင်ခွင့်ပြုချက်နှင့် ချမှတ်ထားသော စည်းကမ်းများနှင့်အညီ ခွင့်ပြု ရမည်။

၁၀၉။ ကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် ပြည်တွင်းအကောက်ခွန် နယ်မြေမှ ဝယ်ယူရရှိထားသော မတည်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများ သို့မဟုတ် အထူးစီးပွားရေး ဇုန်အတွင်းရှိ အဆင့်မမီသော ကုန်ပစ္စည်းများ သို့မဟုတ် စွန့်ပစ်ပစ္စည်းများ သို့မဟုတ် ပစ္စည်းအကြွင်း အကျန်များ အပါအဝင် ရင်းနှီးမြှုပ်နှံသူက တင်သွင်းသောကုန်ပစ္စည်းများ သို့မဟုတ် ထုတ်လုပ်သောပစ္စည်း များကို အကောက်ခွန်ပေးဆောင်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာတာဝန်ခံအကောက်ခွန်အရာရှိထံ အနည်းဆုံး ခုနစ်ရက်ကြိုတင်အသိပေးပြီး ဖျက်ဆီးနိုင်သည်။

၁၁၀။ အဆိုပါဖျက်ဆီးမှုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများ ပြုလုပ်ရန် လိုအပ်ပါက ရင်း နှီးမြှုပ်နှံသူက တာဝန်ယူရမည်။

၁၁၁။ နည်းဥပဒေ ၁၀၉ တွင် ဖော်ပြသော ကုန်ပစ္စည်းများဖျက်ဆီးခြင်းကို အထူးစီးပွားရေးဇုန်အတွင်း ဆောင်ရွက်ရန်မဖြစ်နိုင်ပါက သက်ဆိုင်ရာတာဝန်ခံအကောက်ခွန်အရာရှိ၏ ခွင့်ပြုချက်ဖြင့် အထူးစီးပွားရေး ဇုန်ပြင်ပတွင် တာဝန်ပေးအပ်ခြင်းခံရသော တာဝန်ကျအကောက်ခွန်အရာရှိရှေ့မှောက်တွင် ဆောင်ရွက်ရ မည်။

၁၁၂။ ကုန်ပစ္စည်းများဖျက်ဆီးခြင်းကို တာဝန်ကျအကောက်ခွန်အရာရှိ၏ ရှေ့မှောက်တွင် ဆောင်ရွက်နိုင် ခြင်းမရှိပါက တာဝန်ခံအကောက်ခွန်အရာရှိအနေဖြင့် ရင်းနှီးမြှုပ်နှံသူအား ထိုသို့ကုန်ပစ္စည်းများ ဖျက်ဆီး ပြီးကြောင်း သက်သေပြရန် အခြားသောနည်းလမ်းဖြင့် ဆောင်ရွက်စေရမည်။

၁၁၃။ တန်ဖိုးကြီးမားသော သို့မဟုတ် တစ်စိတ်တစ်ပိုင်း အဖိုးတန်သောကျောက်မျက်ရတနာများနှင့် သတ္တု များကို ဖျက်ဆီးခြင်းမပြုရ။

၁၁၄။ အကယ်၍ ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် အောက်ပါအချက်အလက်များနှင့်ညီညွတ်လျှင် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင် မှုပေးသည့်ဌာနရှိ တာဝန်ခံအကောက်ခွန်အရာရှိ၏ မည်သည့်ထပ်မံခွင့်ပြုချက်ကိုမျှ မလိုအပ်ဘဲ ယင်း၏ စီးပွားရေးလုပ်ငန်းတစ်စိတ်တစ်ပိုင်း သို့မဟုတ် မည်သည့်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကိုမဆို ပြည်တွင်း အကောက်ခွန်နယ်မြေရှိလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသို့ လုပ်ငန်းလွှဲပြောင်းလုပ်ကိုင်နိုင်ရန် နှစ်ချုပ်စာရင်းကို အခြေခံ၍ တစ်ဆင့်ခံစာချုပ် ချုပ်ဆိုနိုင်သည်။

(က) ထပ်မံတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သောကုန်ချောပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးစီး သော ကုန်ပစ္စည်းများကို တစ်ဆင့်ခံစာချုပ်ချုပ်ဆို၍ ကင်းလွတ်ဇုန်ပြင်ပသို့ထုတ်ယူပြီး ရက်ပေါင်း ၁၂၀ အတွင်း သို့မဟုတ် သက်ဆိုင်ရာတာဝန်ခံအကောက်ခွန်အရာရှိက တိုးမြှင့်ပေးသောကာလအတွင်း ပြန်လည် ယူဆောင်လာရမည်ဖြစ်ပြီး ခွင့်ပြုချက်ကာလ တိုးမြှင့်ပေးရသော အကြောင်းရင်းကို မှတ်တမ်းထားရှိရမည်။

(ခ) သက်ဆိုင်ရာ တာဝန်ခံအကောက်ခွန်အရာရှိ၏ ခွင့်ပြုချက်ဖြင့်ပုံစံခွက်များ၊ ကိရိယာတန်ဆာပလာများ၊ စက်ပစ္စည်းများ၊ ချိတ်ဆွဲအသုံးအဆောင်ပစ္စည်းများ၊ ရေးဆွဲထားသော ပုံစံကားချပ်များကို တစ်ဆင့်ခံ တာဝန်ယူထားသော လုပ်ငန်းရှင်ထံသို့ ရွှေ့ပြောင်းနိုင်ပြီး တစ်ဆင့်ခံစာချုပ် ကုန်ဆုံးသည့်နေ့မတိုင်မီ မိမိ စီးပွားရေးလုပ်ငန်းအတွင်းသို့ ပြန်လည်ယူဆောင်လာရမည်။

(ဂ) စက်သုံးဆီမှအပ ကုန်ကြမ်းပစ္စည်းများ၊ အစိတ်အပိုင်းများနှင့် အခြားသုံးကုန်ပစ္စည်းများကို တစ်ပါ တည်းဖြစ်စေ သို့မဟုတ် သီးခြားစီဖြစ်စေ ပေးပို့နိုင်သည်။

၁၁၅။ ကုန်သွယ်မှု သို့မဟုတ် ကုန်လှောင်ရုံ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသော လုပ်ငန်းများသည် ပြည်တွင်းအကောက်ခွန်နယ်မြေအတွင်း ကုန်ပစ္စည်းထုတ်လုပ်ခြင်း သို့မဟုတ် ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းစဉ်ကို တစ်ဆင့်ခံစာချုပ်ချုပ်ဆို လုပ်ကိုင်ခြင်းမပြုရ။

၁၁၆။ တစ်ဆင့်ခံစာချုပ် သဘောတူညီချက်အရ ပစ္စည်းစာရင်းများကို ဖော်ပြသည့်စာရွက်စာတမ်းများ၊ ကုန်ပစ္စည်းဝင်ရောက်ခြင်းနှင့် ထုတ်ပေးခြင်းစာရင်းများကို အခြေခံ၍ ကုန်ပစ္စည်းစီးဆင်းမှုနှင့် ကုန်ပစ္စည်းတစ်ခုခြင်းစီ ထုတ်လုပ်မှုအတွက် အသုံးပြုမည့် ပစ္စည်းအရေအတွက်နှင့် တန်ဖိုးတို့ကို သက်ဆိုင် ရာစီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်သည့် ပုံစံအတိုင်း မှတ်တမ်းထားရှိရမည်။

၁၁၇။ စီမံခန့်ခွဲမှုကော်မတီသည် ထုတ်လုပ်မှုလုပ်ငန်း တစ်စိတ်တစ်ပိုင်း၏ တစ်ဆင့်ခံစီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းကို ပြည်ပတွင်ဆောင်ရွက်ရန်ခွင့်ပြုနိုင်သည်။ ယင်းကဲ့သို့ ခွင့်ပြုချက်အရ ကုန်ပစ္စည်းများကို တစ်ဆင့်ခံတာဝန်ယူဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းနယ်မြေအတွင်းမှ ပြည်ပသို့တင်ပို့သည့်အခါ-

(က) တစ်ဆင့်ခံ တာဝန်ယူဆောင်ရွက်ခြင်း စီးပွားရေးလုပ်ငန်း၏ကုန်ကျစရိတ်များကို ထုတ်ကုန်ကြေးညာ လွှာများ၊ ကုန်တန်ဖိုးစာရင်းများနှင့် အခြားသက်ဆိုင်သောစာရွက်စာတမ်းများတွင် ထည့်သွင်းကြေးညာရ မည်။

(ခ) ပို့ကုန်မှရရှိသောအကျိုးအမြတ်များကို မူလထုတ်လုပ်မှုလုပ်ငန်းအတွက် အပြည့်အဝပြန်လည်ပေးပို့ရ မည်။

၁၁၈။ ရင်းနှီးမြှုပ်နှံသူ၊ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ယင်း၏ကိုယ်စားစီးပွားရေးလုပ်ငန်း ဆောင်ရွက် ခွင့်ရရှိသူသည် အခွင့်ရလုပ်ငန်းဆောင်ရွက်မှုများအတွက် ဝယ်ယူထားသော သို့မဟုတ် အခွန်ကင်းလွတ်ခွင့် ဖြင့် တင်သွင်းထားသော ကုန်ပစ္စည်းများကို ပြည်တွင်းအကောက်ခွန်နယ်မြေသို့ဖြစ်စေ၊ ယင်းကင်းလွတ်ဇုန် အတွင်း သို့မဟုတ် အခြားကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသို့ဖြစ်စေ တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းစဉ်ဆောင်ရွက်ရန် စီမံခန့်ခွဲမှုကော်မတီ၏ ကြိုတင်ခွင့်ပြုချက် သို့မဟုတ် ယင်းကော်မတီက သတ်မှတ်ထားသော စည်းကမ်းချက်များဖြင့် ယာယီရွှေ့ပြောင်းနိုင်သည်။

၁၁၉။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းသည် ထပ်မံတိုးမြှင့်ပြုပြင်ရန်လိုအပ်သော ကုန်ချောပစ္စည်းများ သို့မဟုတ် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများကို တစ်ဆင့်ခံလွှဲပြောင်းလုပ်ကိုင်သူထံ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုအတွက် လွှဲပြောင်းလုပ်ကိုင်ရန် သယ်ယူနိုင်သည်။

၁၂၀။ ထုတ်လုပ်မှုလုပ်ငန်း တစ်စိတ်တစ်ပိုင်းကို ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ -

(က) ရင်းနှီးမြှုပ်နှံသူသည် လိုအပ်ပါက လုပ်ငန်းခွင့်ပြုမိန့်ကို လျှောက်ထားစဉ်က တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းစာချုပ်ချုပ်ဆိုရန် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး ကနဦးလုပ်ငန်းခွင့်ပြုချက်အပေါ်မူတည်၍ သက်ဆိုင်ရာအထူးစီးပွားရေးဇုန်ရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာန၌ တာဝန်ထမ်းဆောင်နေသည့် တာဝန်ခံအကောက်ခွန်အရာရှိ၏ စိစစ်မှုဖြင့်ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်း သို့မဟုတ် ထုတ်လုပ်မှုလုပ်ငန်း တစ်စိတ်တစ်ပိုင်းကို တစ်ဆင့်ခံစာချုပ်ချုပ်ဆိုခြင်း အတွက် ခွင့်ပြုပေးနိုင်သည်။

(ခ) စီးပွားရေးလုပ်ငန်း ခွင့်ပြုသောအချိန်တွင် တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းအတွက် ခွင့်ပြုချက်လျှောက်ထားခဲ့ခြင်းမရှိပါက သို့မဟုတ် ခွင့်ပြုချက်အသစ် လျှောက်ထားရန်လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူသည် တစ်ဆင့်ခံ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူ၏ အမည်၊ လိပ်စာ၊ ပြည်တွင်းအကောက်ခွန်နယ်မြေတွင် ဖြစ်ပါက တစ်ဆင့်ခံ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၏ နေရာအတွင်း လုပ်ကိုင်မည့်စီးပွားရေးလုပ်ငန်းစဉ် များ၏ အသေးစိတ်အချက်အလက်များနှင့် ဖော်ပြပါစီးပွားရေးလုပ်ငန်းစဉ်များအတွက် စီးပွားရေး လုပ်ငန်းရှင် ကိုယ်တိုင်မှန်ကန်ကြောင်းဝန်ခံထားသည့် ကုန်ပစ္စည်းအဝင်အထွက် အသုံးပြုမှုဇယားတို့ကို ဖော်ပြ၍ လျှောက်ထားရမည်။

(ဂ) ဖော်ပြထားသော အသေးစိတ်အချက်အလက်များကို စစ်ဆေးပြီးနောက် သက်ဆိုင်ရာအထူးစီးပွားရေး ဇုန်ရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာန၌ တာဝန်ထမ်းဆောင်နေ သော

တာဝန်ခံအကောက်ခွန်အရာရှိသည် မည်သည့်ထုတ်လုပ်မှုလုပ်ငန်းစဉ် သို့မဟုတ် စီးပွားရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်းကိုမဆို တစ်ဆင့်ခံ စာချုပ်ချုပ်ဆို၍ လုပ်ကိုင်နိုင်ရန်နှစ်အလိုက် ခွင့်ပြုနိုင်သည်။

(ဃ) တင်သွင်းထားသော သို့မဟုတ် ပြည်တွင်းတွင်ဝယ်ယူရရှိသော စက်သုံးဆီမှအပ ကုန်ကြမ်းပစ္စည်း၊ သုံးကုန်ပစ္စည်းနှင့် အစိတ်အပိုင်းပစ္စည်းကို ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ရွှေ့ပြောင်းသောအခါ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းသည် တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းလုပ်ဆောင်ရန် ထုတ်ယူသွားသော ပစ္စည်းများအတွက် ကျသင့်သောအခွန်နှင့်ညီမျှသည့် ဘဏ်အာမခံကို သက်ဆိုင်ရာတာဝန်ခံအကောက်ခွန် အရာရှိထံ တင်ပြရမည်။ သို့ရာတွင် လွန်ခဲ့သည့် နှစ်နှစ်ကာလအတွင်း နာမည်ပျက်မရှိသည့် ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းသည် ဘဏ်အာမခံကို တင်ပြရန်မလိုအပ်စေရ။

(င) သက်ဆိုင်ရာတာဝန်ကျအကောက်ခွန်အရာရှိသည် တစ်ဆင့်ခံစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူထံမှ လက်ခံရယူသောပစ္စည်းများကို လက်ခံရရှိသည့်နောက်ပိုင်းတွင် အဆိုပါကုန်ပစ္စည်းများပေးပို့ခြင်းနှင့် လက်ခံရယူခြင်းတို့ သေချာစေရန် တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၏ နယ်မြေအတွင်း သို့မဟုတ် ကင်းလွတ်ဇုန်ဝင်ပေါက်ဂိတ်တွင် ကုန်ပစ္စည်းများကို သင့်လျော်သလို ရွေးချယ်စစ်ဆေးနိုင်သည်။

(စ) ကင်းလွတ်ဇုန်ရှိ တာဝန်ကျအကောက်ခွန်အရာရှိသည် တစ်ဆင့်ခံစာချုပ်ချုပ်ဆိုလုပ်ဆောင်ပြီးနောက် သတ်မှတ်ဧရိယာသို့ ပြန်လည်ရောက်ရှိလာသော ကုန်ပစ္စည်းများ၏ ကုန်အမှတ်တံဆိပ်၊ အမှတ်အသားများ မှန်ကန်မှုရှိကြောင်း အတည်ပြုစစ်ဆေးရမည်။ ရင်းနှီးမြှုပ်နှံသူ၏ ယခင်ဆောင်ရွက်ချက် သို့မဟုတ် စုံစမ်း သိရှိရသော နောက်ကြောင်းရာဇဝင်အပေါ်အခြေခံ၍ တစ်ဆင့်ခံစာချုပ်ချုပ်ဆိုရန် အရေးကြီးကုန်စည်များ ထုတ်ယူရာတွင် သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်အတွင်းရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာန၌ တာဝန်ထမ်းဆောင်နေသော တာဝန်ခံအကောက်ခွန်အရာရှိသည် လိုအပ်ပါကနမူနာပစ္စည်းများကို သိမ်းဆည်းထားရမည်။

(ဆ) တစ်ဆင့်ခံစာချုပ်ချုပ်ဆိုခြင်းအတွက် ကုန်ပစ္စည်းများပေးပို့ပြီး အဆိုပါ ကုန်ပစ္စည်းထုတ်ယူပြီးရက် ပေါင်း ၁၂၀ အတွင်းဖြစ်စေ၊ သက်ဆိုင်ရာအထူးစီးပွားရေးဇုန်ရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာန၌ တာဝန်ထမ်းဆောင်နေသော တာဝန်ခံအကောက်ခွန်အရာရှိမှ တိုးမြှင့် ခွင့်ပြုထားသည့်ကာလအတွင်းဖြစ်စေ အဆိုပါကုန်ပစ္စည်းများကို ရင်းနှီးမြှုပ်နှံသူထံသို့ ပြန်လည်ပေးပို့ရမည် ဖြစ်ပြီး တိုးမြှင့်ခွင့်ပြုထားသည့် အကြောင်းရင်းကို မှတ်တမ်းပြုစုထားရမည်။

(ဇ) သတ်မှတ်အချိန် ကန့်သတ်ချက်အတွင်း တစ်ဆင့်ခံစာချုပ်ချုပ်ဆိုပြီး ကုန်စည်များအား ရင်းနှီးမြှုပ်နှံသူ ထံပြန်လည်ယူဆောင်ရန် ပျက်ကွက်ပါက အဆိုပါ ကုန်ပစ္စည်းများအပေါ် ကျသင့်ခွန်များကောက်ခံရန် တာဝန်ခံအကောက်ခွန်အရာရှိက ဆောင်ရွက်ရမည်။

၁၂၁။ သက်ဆိုင်ရာတာဝန်ခံအကောက်ခွန်အရာရှိသည် ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းမှ ကုန်ချော ပစ္စည်းများကို တစ်ဆင့်ခံလုပ်ငန်းလုပ်ကိုင်သူ၏ နယ်မြေအတွင်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းကို ခွင့်ပြု ပေးနိုင်သည်။
ထိုသို့ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ -

- (က) တစ်ဆင့်ခံစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူသည် ကင်းလွတ်ဇုန်လုပ်ငန်းလုပ်ကိုင်သူ ဖြစ်ရမည်။
- (ခ) တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၏ နယ်မြေမှပြည်ပသို့ တင်ပို့မည့်ကုန်ချောပစ္စည်းများကို တိုက်ရိုက်တင်ပို့ရမည်။ တတိယပုဂ္ဂိုလ်မှတစ်ဆင့် တင်ပို့ခြင်းမပြုရ။
- (ဂ) မူလလွှဲပြောင်းစဉ် နမူနာကုန်စည်နှင့် ကိုက်ညီမှန်ကန်မှုရှိမရှိ တိုက်ဆိုင်စစ်ဆေးနိုင်ရန် တစ်ဆင့်ခံ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၏ နယ်မြေမှပြည်ပသို့ တင်ပို့မည့်ကုန်ချောပစ္စည်းများ၏ နမူနာကို ချိပ်တံ ဆိပ်ရိုက်နှိပ်ပြီး တာဝန်ခံအကောက်ခွန်အရာရှိထံသို့ ပေးပို့ရမည်။
- (ဃ) အခွန်ကင်းလွတ်ခွင့်ရ ကုန်စည်များအတွက် သင်္ဘောကုန်တင်စာရင်းအား ပြည်ပသို့တင်ပို့မည့် ဆိပ် ကမ်းတွင် သာမန်တင်ပို့သည့်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါစာရင်းတွင် ရင်းနှီးမြှုပ်နှံ သူနှင့် တစ်ဆင့်ခံစာချုပ်ချုပ်ဆိုသူတို့၏ အမည်ရေးသွင်းတင်ပြရမည်။
- (င) တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၏ နယ်မြေမှ ပြည်ပတင်ပို့ရန် ကုန်ပစ္စည်းများကို အကောက်ခွန်အရာရှိထံမှ စစ်ဆေးပြီးစည်းတံဆိပ်ရိုက်နှိပ်၍ထားသည့် တံဆိပ်အမှတ် တင်ပို့ခွင့်ရှိသည်။ တစ်ဆင့်ခံ စီးပွားရေးလုပ်ငန်းကို ပြည်ပတွင် ဆောင်ရွက်ပါက ကုန်ပစ္စည်းများကို မူရင်းစီးပွားရေးလုပ်ငန်း ထံသို့ ပြန်လည်ပေးပို့ရမည် သို့မဟုတ် တစ်ဆင့်ခံစီးပွားရေးလုပ်ငန်း ဆောင်ရွက်သည့်နိုင်ငံ သို့မဟုတ် အခြားတတိယနိုင်ငံတွင်ရှိသော ဝယ်ယူသူများထံသို့ ရောင်းချနိုင်သည်။
- ၁၂၂။ တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၏ နယ်မြေအတွင်းရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ အပိုင်းအစများနှင့် အကြွင်းအကျန်များကို ရင်းနှီးမြှုပ်နှံသူထံ ပြန်လည်ပေး ပို့နိုင်သည် သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက ကျသင့်အခွန်အခများ ပေးဆောင်၍ ရှင်းလင်းဆောင်ရွက်သကဲ့သို့ ယင်းဖော်ပြပါ အကြွင်းအကျန်၊ အပိုင်းအစ၊ စွန့်ပစ်ပစ္စည်းများ တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူက အခွန်ပေးဆောင်၍ ရှင်းလင်းနိုင်သည် သို့မဟုတ် တာဝန်ခံအကောက်ခွန်အရာရှိ၏ စိစစ်မှုဖြင့် တစ်ဆင့်ခံ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၏ နယ်မြေအတွင်း ဖျက်ဆီးစွန့်ပစ်နိုင်သည်။ တစ်ဆင့်ခံစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူနယ်မြေသည် ပြည်ပတွင်တည်ရှိပါက စွန့်ပစ်ပစ္စည်းများ၊ အကြွင်းအကျန်များ၊ အပိုင်းအစများ အား တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူနယ်မြေမှ ရင်းနှီးမြှုပ်နှံသူထံသို့ ပြန်လည်ပေးပို့ခြင်းကိုဖြစ်စေ ပြည်ပတွင်စွန့်ပစ်၊ ဖျက်ဆီးခြင်းကိုဖြစ်စေ ဆောင်ရွက်နိုင်သည်။
- ၁၂၃။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းသည် အဆိုပါကင်းလွတ်ဇုန်ရှိ အခြားသောစီးပွားရေးလုပ်ငန်း၏ ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်း သို့မဟုတ် ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းကို တစ်ဆင့်ခံစာချုပ် ချုပ်ဆိုဆောင်ရွက်နိုင်သည်။ ဤသို့ဆောင်ရွက်သည့်အခါ မတည်ကုန်စည်ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံသူက ဝယ်ယူတင်သွင်းထားသည့် ကုန်ကြမ်းပစ္စည်းများကို အခြားသော ရင်းနှီးမြှုပ်နှံသူထံသို့ အဆိုပါရင်းနှီးမြှုပ်နှံ သူက အသုံးပြုရန် ရည်ရွယ်၍ထုတ်လုပ်ခြင်း သို့မဟုတ် တပ်ဆင်ခြင်းပြုရန် အခြားရင်းနှီးမြှုပ်နှံသူထံ လွှဲ ပြောင်းပေးနိုင်သည်။
- ၁၂၄။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ယင်း၏ကိုယ်စားလှယ်သည် နည်းဥပဒေ ၁၂၀ ပါကင်းလွတ်ဇုန် လုပ်ငန်းတစ်ခု၏ တစ်ဆင့်ခံစာချုပ်ချုပ်ဆိုခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ပါအတိုင်း ပြည်တွင်းအကောက်ခွန်နယ် မြေတွင်ဖြစ်စေ၊ အခြားကင်းလွတ်ဇုန်တစ်ခုတွင်ဖြစ်စေ၊ ကင်းလွတ်ဇုန်လုပ်ငန်းတစ်ခုတွင်ဖြစ်စေ၊ တစ်ဆင့်ခံ စာချုပ်ချုပ်ဆိုခြင်းအတွက်

တူညီသော လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်။ တစ်ဆင့်ခံ စီးပွားရေးလုပ်ငန်းအတွက် ပို့ဆောင်ပေးသည့် ကုန်ပစ္စည်းများအပေါ် ပေးဆောင်ရမည့်အကောက်ခွန်နှင့် ဆက်စပ်၍ ဘဏ်အာမခံတောင်းခံခြင်းကို စီးပွားရေးလုပ်ငန်း အပ်နှံခြင်းခံရသူက ကင်းလွတ်ဇုန်အတွင်းရှိ ကုန်ပစ္စည်းများအား ယာယီရွှေ့ပြောင်းမှု ပြုလုပ်သည့်အခါမှသာ တောင်းခံရမည်။

- ၁၂၅။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် သက်ဆိုင်ရာတာဝန်ခံ အကောက်ခွန်အရာရှိထံမှ နှစ်စဉ်ခွင့်ပြုချက်အပေါ်အခြေခံ၍ ပြည်တွင်းအကောက်ခွန်နယ်မြေအတွင်း ပြည်ပ ပို့ကုန်ဆောင်ရွက်သူ၏ကိုယ်စား တစ်ဆင့်ခံစာချုပ်ချုပ်ဆိုခြင်းကို ဆောင်ရွက်လျှင် -
- (က) တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီး ကုန်စည်များပါဝင်သည့် ကုန်ကြမ်းပစ္စည်းများနှင့် စက်သုံးဆီများ ပါဝင်သည့် သုံးကုန်ပစ္စည်းများကို ပြည်တွင်းအကောက်ခွန်နယ်မြေရှိ ပြည်ပပို့ကုန် ဆောင်ရွက်သူက ထောက်ပံ့ပေးရမည်။
 - (ခ) ကုန်ချောပစ္စည်းများအား ပြည်ပသို့တိုက်ရိုက်တင်ပို့ခြင်းကို ပြည်တွင်းအကောက်ခွန်နယ်မြေမှ ပို့ကုန် ဆောင်ရွက်သူ၏ ကိုယ်စားဆောင်ရွက်ပေးနိုင်သည်။
 - (ဂ) ပြည်တွင်းအကောက်ခွန်နယ်မြေမှ ပြည်ပပို့ကုန်ဆောင်ရွက်သူနှင့် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခုတို့၏ အမည်များကို ပြည်ပပို့ကုန်စာရွက်စာတမ်းတွင် ပူးတွဲဖော်ပြရမည်။
 - (ဃ) ပြည်တွင်းအကောက်ခွန်နယ်မြေမှ ပြည်ပပို့ကုန်စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူသည် ပြန်လျှော့ အကောက်ခွန်စနစ်ဖြင့် ပေးသွင်းထားသော အခွန်များအတွက် ပြန်အမ်းငွေထုတ်ယူခွင့်ရှိရမည်။

အခန်း (၁၇)

သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

- ၁၂၆။ ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည် ဆောက်သူတို့အနေဖြင့် ကုန်ပစ္စည်းများတင်သွင်းရာတွင် သွင်းကုန်လိုင်စင်ရယူရန် မလိုအပ်သော်လည်း တင်သွင်းမည့် ပစ္စည်းများစာရင်းကို စီမံခန့်ခွဲမှုကော်မတီသို့ ကြိုတင်တင်ပြရမည်။ အဆိုပါစာရင်းများကို ဈေးကွက်လိုအပ်ချက်နှင့်အညီ အခါအားလျော်စွာ ပြင်ဆင်နိုင်သည်။
- ၁၂၇။ လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်း တစ်ခုသည် အခွင့်ရလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော ကုန်ပစ္စည်းများကို တင်သွင်းပါက ယင်းတင်သွင်းမည့် ကုန်စည် များ၏ စာရင်းကိုတင်သွင်းခြင်းမပြုမီ စာရင်းရေးသွင်းရန် စီမံခန့်ခွဲမှုကော်မတီထံ တင်ပြရမည်။ အဆိုပါ စာရင်း ရေးသွင်းပြီးသည့် ကုန်စည်များတင်သွင်းခြင်းအတွက် သွင်းကုန်လိုင်စင်မလို။
- ၁၂၈။ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ လုပ်ငန်း သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်းတစ်ခုသည် စီမံခန့်ခွဲ မှုကော်မတီထံ စာရင်းတင်ပြခြင်းမရှိသော ကုန်ပစ္စည်းများကို တင်သွင်းရာတွင် သွင်းကုန်လိုင်စင်လျှောက် ထားရမည်။ စီမံခန့်ခွဲမှုကော်မတီသည် သွင်းကုန်လိုင်စင်ပါအချက်များကို လျှော့ပေါ့ပေးရမည်။

၁၂၉။ စီမံခန့်ခွဲမှုကော်မတီသည် သွင်းကုန်အတွက် အချို့သောအထူးကိစ္စရပ်များတွင် နိုင်ငံတကာမှ ထိန်း သိမ်းကန့်သတ်ရန် အကြံပြုချက်များအရ လိုအပ်သည့် ကုန်ပစ္စည်းများကို စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများသိရှိစေရန် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ ကြိုတင်ထုတ်ပြန်ကြေညာထားရမည်။ ယင်းပစ္စည်းများ တင်သွင်းရာတွင် လိုအပ်မည့်ခွင့်ပြုမိန့်နှင့် လိုင်စင်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်း စပ်ညှိနှိုင်း၍ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသောဌာနတွင် ထုတ်ပေးရမည်။

၁၃၀။ အထူးစီးပွားရေးဇုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မြန်မာအလိုအလျောက်ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS) အကောင် အထည်ဖော်ဆောင်ရွက်ပြီးသည့်နောက်တွင် အဆိုပါစနစ်ဖြင့် ရှင်းလင်းဆောင်ရွက်ရမည်။

၁၃၁။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူတစ်ဦးသည် အောက်ပါနည်းလမ်းများအတိုင်း အထူးစီးပွားရေးဇုန်သို့ ကုန်ပစ္စည်းများကို တိုက်ရိုက်တင်သွင်းနိုင်သည် -

- (က) ဆိပ်ကမ်းများ သို့မဟုတ် လေဆိပ်များမှတစ်ဆင့် တင်သွင်းခြင်း၊
- (ခ) ကုန်းလမ်းအကောက်ခွန်စခန်းများမှ တစ်ဆင့်တင်သွင်းခြင်း၊
- (ဂ) ပြည်တွင်းကုန်သေတ္တာစခန်းများမှ တစ်ဆင့်တင်သွင်းခြင်း၊
- (ဃ) နိုင်ငံခြားစာတိုက်များမှ တစ်ဆင့်ပေးပို့တင်သွင်းခြင်း၊
- (င) လုပ်ကိုင်ခွင့်ရချောပို့လုပ်ငန်းများမှ တစ်ဆင့်တင်သွင်းခြင်း၊
- (စ) စီးပွားရေးလုပ်ငန်းမှ တာဝန်ပေးအပ်ထားသူတစ်ဦးဦးက တာဝန်ယူ၍ ကိုယ်တိုင်သယ်ယူခြင်း။

၁၃၂။ ဆိပ်ကမ်းများ သို့မဟုတ် လေဆိပ်များ သို့မဟုတ် ကုန်းလမ်းအကောက်ခွန်စခန်းများ သို့မဟုတ် ပြည်တွင်းကုန်သေတ္တာစခန်းများမှတစ်ဆင့် တင်သွင်းသော ကုန်ပစ္စည်းများကို အဆိုပါဆိပ်ကမ်းများ သို့မဟုတ် ပြည်တွင်းကုန်သေတ္တာစခန်းများ သို့မဟုတ် ကုန်းလမ်းအကောက်ခွန်စခန်းမှ အထူးစီးပွားရေးဇုန် သို့ ကုန်သေတ္တာအလုံးလိုက်ဖြစ်စေ၊ စုပေါင်းသုံးကုန်သေတ္တာ သို့မဟုတ် အခြားထုတ်ပိုးပုံစံဖြင့်ဖြစ်စေ တိုက်ရိုက်လွှဲပြောင်းခြင်းပြုနိုင်သည်။

၁၃၃။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် ပြည်တွင်းအကောက်ခွန်နယ်မြေအတွင်းရှိ အာမခံသို့လှောင်ရုံမှဖြစ်စေ သို့မဟုတ် မြန်မာနိုင်ငံတွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲများမှ ဖြစ်စေ အခွင့်ရလုပ်ငန်းဆောင်ရွက်မှုများအတွက် လိုအပ်သောကုန်ပစ္စည်းများကို ဝယ်ယူနိုင်သည်။

၁၃၄။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် လုပ်ငန်းမြှင့်တင် ရေးဇုန်ရှိလုပ်ငန်း သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူက တင်သွင်း သောကုန်ပစ္စည်းများကို သက်ဆိုင်ရာဆိပ်ကမ်း သို့မဟုတ် လေဆိပ်တွင် တာဝန်ကျသည့်အကောက်ခွန် အရာရှိများ၏ စစ်ဆေးခြင်းမရှိဘဲ သက်ဆိုင်ရာဆိပ်ကမ်း သို့မဟုတ် လေဆိပ်မှ အထူးစီးပွားရေးဇုန်သို့ လွှဲပြောင်းပို့ဆောင်ခြင်းကို ခွင့်ပြုရမည်။ ထူးခြားသောသတင်း သို့မဟုတ် စုံစမ်းစစ်ဆေး၍သတင်းရရှိပါက အဆိုပါ ကုန်ပစ္စည်းများကို စစ်ဆေးနိုင်သည်။

၁၃၅။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူတင်သွင်းသော ကုန်ပစ္စည်းများကို မှတ်ပုံတင်ထား သော သယ်ယူပို့ဆောင်သူ သို့မဟုတ် ယင်း၏ကိုယ်စားလှယ်မှ အထူးစီးပွားရေးဇုန်သို့ တိုက်ရိုက်ထပ်ဆင့် လွှဲပြောင်းပို့ဆောင်ရမည်။

၁၃၆။ ရင်းနှီးမြှုပ်နှံသူသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများတင်သွင်းမှုအတွက် အောက်ဖော်ပြပါ လုပ်ထုံး လုပ်နည်းများကို လိုက်နာရမည် -

- (က) ရင်းနှီးမြှုပ်နှံသူသည် သွင်းကုန်ကြေညာလွှာ မိတ္တူငါးစောင်တွင် “အထူးစီးပွားရေးဇုန်ကုန်စည်”ဟု တံဆိပ်ရိုက်နှိပ်ဖော်ပြသည့် သွင်းကုန်ကြေညာလွှာ မိတ္တူငါးစောင်ကို သင်္ဘောကုန်တင်တန်ဆာ သို့မဟုတ် လေယာဉ်ကုန်တင်တန်ဆာ၊ ကုန်တန်ဖိုးစာရင်း၊ ကုန်ထုပ်ပိုးစာရင်းများနှင့်အတူ တာဝန်ကျအကောက်ခွန် အရာရှိထံ တင်ပြရမည်။
- (ခ) သွင်းကုန်ကြေညာလွှာ တင်ပြလျှောက်ထားသည့်နေ့တွင် စစ်ဆေးခြင်း မပြုနိုင်ပါက တာဝန်ကျ အကောက်ခွန်အရာရှိမှ ယင်းကိစ္စကို အတည်ပြုရေးသွင်းပြီးလျှင် မှတ်ပုံတင်ထားသော သွင်းကုန်ကြေညာ လွှာပေါ်အခြေခံ၍ ရင်းနှီးမြှုပ်နှံသူထံသို့ ကုန်ပစ္စည်းများကို လွှဲပြောင်းရန် ခွင့်ပြုရမည်။
- (ဂ) မတည်ကုန်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းများကို ထောက်ပံ့ရာ၌ အခမဲ့ သို့မဟုတ် ချေးငှားခြင်း သို့မဟုတ် စာချုပ်ချုပ်ဆိုချေးငှားခြင်းတို့ဖြင့် ဆောင်ရွက်လျှင် သွင်းကုန်ကြေညာလွှာတွင် ရင်းနှီးမြှုပ်နှံသူ နှင့် ထောက်ပံ့ပေးသူ၏ အမည်တို့ကို ပူးတွဲစာရင်းသွင်းရမည်။
- (ဃ) မတည်ကုန်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းများကို ထောက်ပံ့ရာ၌ ပြည်တွင်းထောက်ပံ့သူမှချေးငှားခြင်း သို့မဟုတ် စာချုပ်ချုပ်ဆိုချေးငှားခြင်းတို့ဖြင့် ဆောင်ရွက်လျှင် သွင်းကုန်ကြေညာလွှာတွင် ကင်းလွတ်ဇုန် တစ်ခုရှိ ရင်းနှီးမြှုပ်နှံသူနှင့် ပြည်တွင်းထောက်ပံ့သူ၏ အမည်တို့ကို ပူးတွဲစာရင်းသွင်းရမည်။
- (င) မှတ်ပုံတင်ထားသော သွင်းကုန်ကြေညာလွှာကို အထူးစီးပွားရေးဇုန်ရှိ တာဝန်ကျအကောက်ခွန်အရာရှိ ထံသို့ တင်သွင်းရမည်ဖြစ်ပြီး ထိုသို့တင်သွင်းပြီးပါက ရင်းနှီးမြှုပ်နှံသူကို ကုန်ပစ္စည်းများလွှဲပြောင်းရန် ခွင့် ပြုပေးပြီးဖြစ်သည်ဟု မှတ်ယူရမည်။
- (စ) ချိပ်ပိတ်ထားသော ကုန်သေတ္တာဖြစ်ပါက မှတ်ပုံတင်ထားသော သို့မဟုတ် စိစစ်ပြီးသော သွင်းကုန်ကြေ ညာလွှာပေါ်အခြေခံ၍ ချိပ်တံဆိပ်မှန်ကန်ကြောင်း စစ်ဆေးပြီးနောက် အထူးစီးပွားရေးဇုန်ကုန်သေတ္တာများ ကို အကောက်ခွန်အစောင့်အရှောက်မပါရှိဘဲ လွှဲပြောင်းပေးအပ်ရမည်။
- (ဆ) အခြားသောကုန်စည်ဖြစ်ပါက ကုန်ပစ္စည်းများကို မှတ်ပုံတင်ထားသော သို့မဟုတ် စိစစ်ပြီးသော သွင်း ကုန်ကြေညာလွှာပေါ်တွင်မူတည်ပြီး ကုန်ပစ္စည်းအဆင့်ဆင့် လွှဲပြောင်းခြင်း၊ လုပ်ထုံးလုပ်နည်းအရ အထူး စီးပွားရေးဇုန်သို့ ကုန်ပစ္စည်းလွှဲပြောင်းခြင်းကို ခွင့်ပြုရမည်။
- (ဇ) ကုန်ပစ္စည်းအဆင့်ဆင့် လွှဲပြောင်းခြင်းအတွက် သီးခြားစာရွက်စာတမ်းများ သို့မဟုတ် ကုန်ပစ္စည်း အဆင့်ဆင့်လွှဲပြောင်းမှု ခံဝန်ချက်တင်သွင်းရန် လိုအပ်ခြင်းမရှိဘဲ သွင်းကုန်ကြေညာလွှာ၏ ပဉ္စမမြောက် မိတ္တူပေါ်တွင် လွှဲပြောင်းပို့ဆောင်မှု ခွင့်ပြုချက်တံဆိပ်ရိုက်နှိပ်ရမည်။

- (ဈ) ကုန်သေတ္တာ သို့မဟုတ် ချိပ်ပိတ်ထားသော ကုန်တင်ယာဉ်ဖြင့် ကုန်ပစ္စည်းများရောက်ရှိလာခြင်းဖြစ်ပါက ကိစ္စရပ်ပေါ်မူတည်၍ ကုန်သေတ္တာ သို့မဟုတ် ကုန်တင်ယာဉ်ပေါ်မှ ချိပ်တံဆိပ်၏အမှတ်အသားကို အထူးစီးပွားရေးဇုန်ရှိ တာဝန်ကျအကောက်ခွန်အရာရှိက မှန်ကန်မှုရှိမရှိ စိစစ်ရမည်။
- (ည) စုပေါင်းသုံး ကုန်သေတ္တာ သို့မဟုတ် အခြားထုတ်ပိုးပုံစံဖြင့် ကုန်စည်များ ရောက်ရှိလာပါက ကုန်သေတ္တာအမှတ်တံဆိပ်နှင့် နံပါတ်များ မှန်ကန်မှုရှိမရှိ စိစစ်ခြင်းကို တာဝန်ကျအကောက်ခွန်အရာရှိက ဇုန် ဂိတ်ဝ သို့မဟုတ် ဇုန်အတွင်းရှိ သတ်မှတ်နေရာတွင် သင့်လျော်သလို ရွေးချယ်စိစစ်ရမည်။
- (ဋ) အကယ်၍ အထူးစီးပွားရေးဇုန်အဝင်ဂိတ်တွင် သို့မဟုတ် သတ်မှတ်နေရာတွင် စစ်ဆေးဆောင်ရွက်ခြင်း မပြုလုပ်နိုင်ပါက ကုန်ပစ္စည်းများကို အထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူ၏ စီးပွားရေးလုပ်ငန်းနေရာများ သို့ တိုက်ရိုက်သယ်ဆောင်၍ အဆိုပါနေရာများ၌ စိစစ်ပေးရမည်။
- (ဌ) ရင်းနှီးမြှုပ်နှံသူသည် သက်ဆိုင်ရာတာဝန်ကျအကောက်ခွန်အရာရှိက ကုန်ပစ္စည်းများကို လက်ခံရရှိ ကြောင်း အတည်ပြုရေးသွင်းထားသော သွင်းကုန်ကြေညာလွှာ၏ ပဉ္စမမြောက်မိတ္တူကို ယင်းကုန်ပစ္စည်း ဆိုက်ရောက်ခဲ့သည့်လေဆိပ် သို့မဟုတ် ဆိပ်ကမ်း သို့မဟုတ် ပြည်တွင်းကုန်သေတ္တာစခန်း သို့မဟုတ် စာတိုက် သို့မဟုတ် အကောက်ခွန်ကုန်လှောင်ရုံများရှိ တာဝန်ခံအကောက်ခွန်အရာရှိထံသို့ ကုန်ပစ္စည်းရှင်းလင်းဆောင်ရွက်သည့်နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း တင်သွင်းရမည်။ ရင်းနှီးမြှုပ်နှံသူက ထိုသို့တင် သွင်းရန် ပျက်ကွက်လျှင် ကိစ္စရပ်အလိုက် အဆိုပါလေဆိပ် သို့မဟုတ် ဆိပ်ကမ်း သို့မဟုတ် ပြည်တွင်း ကုန် သေတ္တာစခန်း သို့မဟုတ် စာတိုက် သို့မဟုတ် အကောက်ခွန်ကုန်လှောင်ရုံများရှိ တာဝန်ခံအကောက်ခွန် အရာရှိသည် ကုန်ပစ္စည်းတင်သွင်းသည့် ရင်းနှီးမြှုပ်နှံသူထံမှ အခွန်အခများ ကောက်ခံရန်အတွက် သက်ဆိုင်ရာအထူးစီးပွားရေးဇုန်ရှိ တာဝန်ခံအကောက်ခွန်အရာရှိထံ အကြောင်းကြားရမည်။
- (ဍ) စုပေါင်းသုံးကုန်သေတ္တာ သို့မဟုတ် အခြားထုတ်ပိုးပုံစံဖြစ်ပါက ကုန်ပစ္စည်းအမှတ်အသားနှင့် အရေ အတွက်အား စစ်ဆေးပြီးကြောင်း ဌာနဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်းအလုံးစုံ ဝန်ဆောင် မူပေးသောဌာန၌ တာဝန်ကျအကောက်ခွန်အရာရှိမှ ထောက်ခံချက်ပေးပြီးသည့်အချိန် သို့မဟုတ် ကုန် သေတ္တာအလုံးလိုက် သို့မဟုတ် ချိပ်ပိတ်ကုန်တင်ယာဉ်ဖြစ်ပါက ချိပ်ပိတ်အမှတ်အသားအား စစ်ဆေးပြီး ကြောင်း အကောက်ခွန်မှ ထောက်ခံချက်ပေးပြီးသည့် အချိန်တွင် ယင်းကုန်ပစ္စည်းများကို ရင်းနှီးမြှုပ်နှံသူထံ သို့ လွှဲပြောင်းပေးရမည်။ ယင်းကုန်ပစ္စည်းကို ရင်းနှီးမြှုပ်နှံသူထံသို့ လွှဲပြောင်းပြီးသည့်အချိန်၌ ယင်းကုန် ပစ္စည်းများ တင်သွင်းခြင်းနှင့် ပတ်သက်သည့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများပြီးဆုံးသည်ဟု မှတ်ယူနိုင် သည်။
- ၁၃၇။ အကောက်ခွန်ဦးစီးဌာနမှ လာရောက်စစ်ဆေးရန် လိုအပ်သည်ဟု ယူဆသည့်အခါတွင် မည်သည့်ကုန်စည်စစ်ဆေးခြင်းကိုမဆို ရင်းနှီးမြှုပ်နှံသူ၏ လုပ်ငန်းခွင်နေရာများတွင် ဆောင်ရွက်ရမည်။
- ၁၃၈။ နည်းဥပဒေ ၁၃၆ တွင် မည်သို့ပင်ပါရှိစေကာမူ အကောက်ခွန်ဦးစီးဌာနသည် နှောင်းစာရင်းစစ်ဆေး ခြင်းဆောင်ရွက်ပိုင်ခွင့်ကို ကျင့်သုံးပိုင်ခွင့်ရှိသည်။

၁၃၉။ လုပ်ငန်းမြှင့်တင်ရေးဇုန် သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် အခြားလုပ်ငန်းတစ်ခုခု ရင်းနှီး မြှုပ်နှံသူသည် ပြည်တွင်းအကောက်ခွန်နယ်မြေမှ ကုန်ပစ္စည်းများတင်သွင်းခြင်း၊ ဝယ်ယူခြင်းတို့ကို ဆောင် ရွက်သည့်အခါ ရင်းနှီးတည်ဆောက်သူက အလားတူကိစ္စများတွင်ကျင့်သုံးသည့် အကောက်ခွန်ရှင်းလင်း ခြင်း လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။

၁၄၀။ ရင်းနှီးတည်ဆောက်သူသည် အခွင့်ရလုပ်ငန်းဆောင်ရွက်မှုများအတွက် အကောက်ခွန်နှင့် အခြား အခွန်အခများကို ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များခံစားလျက် အထူးစီးပွားရေးဇုန်ပြင်ပမှ ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်သွင်းနိုင်သည် သို့မဟုတ် ရယူနိုင်သည်။

၁၄၁။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် အခွင့်ရလုပ်ငန်းဆောင်ရွက်မှုလုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိပြီးသောအခါ ထိုအခွင့်ရလုပ်ငန်းဆောင်ရွက်မှုအတွက် လိုအပ်သောဆောက်လုပ်ရေး အသုံး အဆောင်ပစ္စည်းများ၊ ယာဉ်ယန္တရားများ၊ ကိရိယာတန်ဆာပလာများနှင့် စက်ပစ္စည်းများပါဝင်သော ကုန် ပစ္စည်းစာရင်းများနှင့် ဝန်ဆောင်မှုစာရင်းများကို စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထား၍ ခွင့်ပြုမိန့်ရယူရ မည်။

၁၄၂။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် အထူးစီးပွားရေးဇုန်အတွင်း ကုန်ပစ္စည်းသို့ လှောင်သည့်နေရာကို တာဝန်ခံအကောက်ခွန်အရာရှိထံသို့ ကြေညာရမည်။

၁၄၃။ အထူးစီးပွားရေးဇုန်အတွင်း ကင်းလွတ်ဇုန်ပြင်ပတွင် သိုလှောင်ထားရှိပါက လုံခြုံမှုအတွက် လိုအပ် သောအစောင့်အကြပ်များကို တာဝန်ခံအကောက်ခွန်အရာရှိက သတ်မှတ်ခွင့်ပြုသည့်အတိုင်း လိုက်နာကျင့် သုံးရမည်။

၁၄၄။ ရင်းနှီးတည်ဆောက်သူသည် အခွင့်ရလုပ်ငန်းဆောင်ရွက်မှုများအတွက် အထူးစီးပွားရေးဇုန် ပြင်ပမှ တင်သွင်းထားသော သို့မဟုတ် ရယူထားသော ကုန်ပစ္စည်းများကို အသုံးမပြုမီ တာဝန်ကျအကောက်ခွန် အရာရှိ၏ စစ်ဆေးခြင်းကို ခံယူရန် သတ်မှတ်ထားသောနယ်မြေတွင် ထိန်းသိမ်းထားရမည်။

၁၄၅။ ရင်းနှီးတည်ဆောက်သူသည် မည်သည့်နေရာမျှမဆို ကုန်ပစ္စည်းများ တင်သွင်းခြင်း သို့မဟုတ် ရယူ ခြင်း၊ ကုန်ပစ္စည်းများ သုံးစွဲခြင်းနှင့် အသုံးပြုခြင်းများ၏ ပုံမှန်စာရင်းများကို ထိန်းသိမ်းထားရှိ၍ အစီရင်ခံ စာကို စီမံခန့်ခွဲမှုကော်မတီသို့ သုံးလလျှင်တစ်ကြိမ် ပုံစံ (ဃ) ဖြင့် တင်ပြရမည်။

၁၄၆။ ရင်းနှီးတည်ဆောက်သူသည် တာဝန်ခံအကောက်ခွန်အရာရှိ၏ ခွင့်ပြုချက်ရရှိသည့်ကိစ္စမှတစ်ပါး ကုန် ပစ္စည်းများကို ယင်းနှင့်သက်ဆိုင်သော အခွန်ပေးဆောင်ပြီးမှသာ အထူးစီးပွားရေးဇုန်မှ ပြည်တွင်း အကောက်ခွန်နယ်မြေသို့ ရွှေ့ပြောင်းခြင်းပြုရမည်။

၁၄၇။ ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်မှုလုပ်ငန်းများနှင့် ပတ်သက် သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများတင်သွင်းခြင်း၊ ဝယ်ယူခြင်း၊ လက်ခံဆောင်ရွက်ခြင်း၊ ကုန်စည်ရှင်း လင်းခြင်းတို့ကို ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံသူ လိုက်နာရသော လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင် ရွက်ရမည်။ သို့သော် ရင်းနှီးတည်ဆောက်သူက ပြည်တွင်းအကောက်ခွန်နယ်မြေမှ ဝယ်ယူတင်သွင်းသော ပစ္စည်းများကို အခွင့်ရလုပ်ငန်းဆောင်ရွက်မှု လုပ်ကိုင်ရန်အလို့ငှာ အထူးစီးပွားရေးဇုန်အတွင်းရှိ နေရာတိုင်း သို့ ရွှေ့ပြောင်းအသုံးပြုနိုင်သည်။

၁၄၈။ စီမံခန့်ခွဲမှုကော်မတီသည် ရင်းနှီးတည်ဆောက်သူက ပြည်တွင်းအကောက်ခွန်နယ်မြေမှ တင်သွင်း ထားသော သို့မဟုတ် ရယူထားသောကုန်ပစ္စည်းများ အသုံးပြုခြင်းကို စောင့်ကြပ်ကြည့်ရှုရမည်။

၁၄၉။ ရင်းနှီးတည်ဆောက်သူသည် ပိုလျှံနေသော သို့မဟုတ် အသုံးမပြုတော့သော တည်ဆောက်ရေးကိရိယာများအပါအဝင် အရန်ပစ္စည်းများနှင့် မတည်ကုန်ပစ္စည်းများကို စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ကို ရယူပြီး အခြားသော ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူထံ တင်ပို့ပေးနိုင်သည် သို့မဟုတ် လွှဲပြောင်းပေးနိုင်သည်။

၁၅၀။ ကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် အကောက်ခွန်ဖြစ်စေ၊ အခြားအခွန်အခများဖြစ်စေ၊ နှစ်မျိုးလုံး ကိုဖြစ်စေ ကင်းလွတ်၍ ရွှေ၊ ငွေ၊ ပလက်တီနမ်၊ ကျောက်မျက်၊ လက်ဝတ်ရတနာ အစရှိသော တန်ဖိုးကြီး ကုန်ပစ္စည်းများကို လုပ်ပိုင်ခွင့်ရကိုယ်စားလှယ်တစ်ဦးဦးအား တာဝန်ပေးအပ်၍ ပြည်ပမှတင်သွင်းနိုင်သည်။ ထိုသို့ တင်သွင်းသည့်အခါ-

(က) တန်ဖိုးကြီးကုန်ပစ္စည်းများကို သယ်ယူလာသော လုပ်ပိုင်ခွင့်ရကိုယ်စားလှယ်သည် သွင်းကုန်ကြေညာ လွှာ မိတ္တူမှန်တစ်စုံနှင့်အတူ လေဆိပ်ဆိုက်ရောက်ခန်းမတွင် တာဝန်ကျသော အကောက်ခွန်အရာရှိထံ ကြေညာရမည်။

(ခ) လုပ်ပိုင်ခွင့်ရကိုယ်စားလှယ်သည် ကုန်တင်သွင်းသည့် ရင်းနှီးမြှုပ်နှံသူ၏အမည်နှင့် လိပ်စာဖော်ပြပါရှိ သော ကုန်ပစ္စည်းများကို လေဆိပ်ကုန်သိုလှောင်ရုံတွင် ထိန်းသိမ်းရန် လေဆိပ်တွင် တာဝန်ကျသော အကောက်ခွန်အရာရှိထံ ကုန်တန်ဖိုးစာရင်း၊ ကုန်ထုတ်ပိုးစာရင်းများအား လက်ခံပြေစာနှင့်အတူ လွှဲပြောင်း ပေးရမည်။

(ဂ) လေဆိပ်ရှိ အကောက်ခွန်အရာရှိသည် ကုန်ပစ္စည်းများကို ထိန်းသိမ်းထားရှိကြောင်း ပြေစာဖြတ်ပိုင်း ထုတ်ပေးရမည်။

(ဃ) ရင်းနှီးမြှုပ်နှံသူသည် သွင်းကုန်ကြေညာလွှာကို ကုန်တန်ဖိုးစာရင်း၊ ကုန်ထုတ်ပိုးစာရင်းမိတ္တူတစ် စောင်၊ လေဆိပ်အကောက်ခွန်မှ ကုန်ပစ္စည်းထိန်းသိမ်းထားကြောင်း ထုတ်ပေးသည့် ပြေစာအမှတ်တို့နှင့် အတူ တာဝန်ကျအကောက်ခွန်အရာရှိထံ တင်ပြရမည်။

(င) တာဝန်ကျအကောက်ခွန်အရာရှိသည် သွင်းကုန်ကြေညာလွှာကို စိစစ်ပြီးနောက် သွင်းကုန်ကြေညာလွှာ မူရင်းကို သိမ်းဆည်းထားရမည်။ ကုန်ပစ္စည်းထိန်းသိမ်းထားသည့် လေဆိပ်ကုန်သိုလှောင်ရုံတွင် တာဝန်ကျ သော အကောက်ခွန်အရာရှိထံ တင်ပြ၍ ကုန်ပစ္စည်းထုတ်ယူရန်အတွက် သွင်းကုန်ကြေညာလွှာမိတ္တူများကို ရင်းနှီးမြှုပ်နှံသူ၏ကိုယ်စားလှယ်အား ပေးအပ်ရမည်။ လေဆိပ်ကုန်သိုလှောင်ရုံတွင် တာဝန်ကျသော အကောက်ခွန်အရာရှိမှနေ၍ သွင်းကုန်ကြေညာလွှာ မိတ္တူသိမ်းဆည်းထားသည့် လက်ခံပြေစာမူရင်းနှင့် ကိုယ်စားလှယ်လွှဲစာတို့ကို လက်ခံရရှိပြီးနောက် ကုန်လှောင်ရုံမှတံပုံတင်စာအုပ်နှင့် လက်ခံပြေစာမှတံပုံတင် စာအုပ်တို့တွင် ဖြည့်စွက်ပြီး ကုန်ပစ္စည်းများကို ရှင်းလင်းထုတ်ယူခွင့်ပြုရမည်။

(စ) ကုန်ပစ္စည်းများကို ထုတ်ယူခွင့်ပြုပြီးနောက် အဆိုပါကုန်ပစ္စည်းများအား အကောက်ခွန်အစောင့် အရှောက်ဖြင့် ရင်းနှီးမြှုပ်နှံသူထံ လွှဲပြောင်းပေးခြင်းဖြစ်စေ သို့မဟုတ် ချိပ်တံဆိပ်ခတ်နှိပ်ပြီး ရင်းနှီးမြှုပ်နှံသူ ၏ လုပ်ပိုင်ခွင့်ရကိုယ်စားလှယ်ထံ လွှဲပြောင်းပေးခြင်းဖြစ်စေ ဆောင်ရွက်ရမည်။

(ဆ) ကုန်ပစ္စည်းများကို အထူးစီးပွားရေးဇုန်ရှိ ကင်းလွတ်ဇုန်၏ ဂိတ်ဝင်ပေါက်ရှိ တာဝန်ကျအကောက်ခွန် အရာရှိက ကုန်အမှတ်တံဆိပ်နှင့်ထုတ်ပိုးထားသော ကုန်ပစ္စည်းအရေအတွက် မှန်ကန်ကြောင်း စစ်ဆေးပြီး နောက် လုပ်ငန်းခွင်သို့ ယူဆောင်ခွင့်ပြုရမည်။

၁၅၁။ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ယင်းတင်ပို့ထားသော ကုန်ပစ္စည်းတွင် မှားယွင်းမှု သို့မဟုတ် ထိခိုက် ပျက်စီးမှုရှိနေကြောင်း ပြည်ပဝယ်ယူသူကတွေ့ရှိလျှင်ဖြစ်စေ၊ ပြည်ပဝယ်ယူသူက သယ်ဆောင်လွှဲပြောင်း ရယူမသွားလျှင်ဖြစ်စေ၊ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်သွားပြီးနောက် သဘောတူစီစဉ်ထားသကဲ့သို့ ငွေပေးချေခြင်းမရှိလျှင်ဖြစ်စေ၊ ဝယ်ယူသူများက ဈေးကွက်အခြေခံအကြောင်းတရားများ ပြောင်းလဲခြင်း ကြောင့် ကုန်စည်များကို ပြန်လည်ပေးအပ်လျှင်ဖြစ်စေ အောက်ဖော်ပြပါ အခြေအနေများနှင့်ညီညွတ်လျှင် ယင်းကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းနိုင်သည်။ -

(က) ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းသည့်အချိန်တွင် မူလကုန်ပစ္စည်းများဖြစ်ကြောင်း သက်သေပြ နိုင်ရမည်။

(ခ) ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းခြင်းသည် အာမခံပေးသော အချိန်ကာလအတွင်းဖြစ်စေ၊ ထိန်း

သိမ်းပြုပြင်ပေးမည့် စာချုပ်သက်တမ်းအတွင်းဖြစ်စေ၊ သို့မဟုတ် တင်ပို့သည့်နေ့မှ တစ်နှစ်တာကာလ အတွင်း ဖြစ်စေ နောက်အကျဆုံးဖြစ်သော နေ့ရက်အတွင်းဖြစ်ရမည်။

၁၅၂။ တင်သွင်းထားသော ကုန်ပစ္စည်းများမှားယွင်းမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုကို တွေ့ရှိလျှင် ယင်းကုန် ပစ္စည်းများ အစားထိုးရန်အတွက် ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း၊ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းမှ တင်သွင်းခြင်း သို့မဟုတ် နိုင်ငံတော်အတွင်း ပြည်ပမှ ကုန်ပစ္စည်းပေးပို့သူ၏ လုပ်ကိုင်ခွင့်ရကိုယ်စားလှယ်မှ တစ်ဆင့် မူလတင်သွင်းသည့် ကုန်ပစ္စည်းများနှင့် အစားထိုးလဲလှယ်ခြင်းကို ကုန်ပစ္စည်းများ၏ မှန်ကန်မှုကို ဖော်ပြစေလျက် ခွင့်ပြုရမည်။

၁၅၃။ ပြည်တွင်းအကောက်ခွန်နယ်မြေရှိ ကုန်ပစ္စည်းထောက်ပံ့သူသည် ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေး လုပ်ငန်းတစ်ခု သို့မဟုတ် ရင်းနှီးတည်ဆောက်သူတစ်ဦး၏ အခွင့်ရလုပ်ငန်းဆောင်ရွက်မှု လည်ပတ်ဆောင် ရွက်ခြင်းအတွက် လိုအပ်သောကုန်ပစ္စည်းများကို ထောက်ပံ့ရာတွင် တင်ပို့သော ကိစ္စရပ်များအတွက် ပေးသွင်းထားသောအခွန်များကို ပြန်အမ်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အဆိုပါ ကုန်စည်များအပေါ် ကျသင့် ခွန်များ ပေးဆောင်ပြီးဖြစ်ကြောင်း စာရွက်စာတမ်းအထောက်အထားများ တင်ပြတောင်းခံရမည်။

၁၅၄။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည် ဆောက်သူက ပြည်တွင်း အကောက်ခွန်နယ်မြေ သို့မဟုတ် ပြည်ပမှ ဝယ်ယူတင်သွင်းထားသော ကုန်ပစ္စည်း များအား အခွန်ကင်းလွတ်ခွင့်ပြု၍ ကင်းလွတ်ဇုန်အတွင်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းများသို့ ဝင် ရောက်ခွင့်ပြုနိုင်သည်။

၁၅၅။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းတစ်ခု သို့မဟုတ် ရင်းနှီးတည် ဆောက်သူတစ်ဦးမှနေ၍ ပြည်တွင်းအကောက်ခွန်နယ်မြေမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ယင်းကုန်ပစ္စည်း ထောက်ပံ့သူမှသော်လည်းကောင်း၊ ဝယ်ယူသူကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန် လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူမှနေ၍ ပြည်တွင်းအကောက်ခွန်နယ်မြေရှိ ကုန်ပစ္စည်းရောင်းချ သူကိုယ်စားအဖြစ်သော်လည်းကောင်း ကုန်ပစ္စည်းမရောက်မီ သွင်းကုန်ကြေညာလွှာကို သက်ဆိုင်ရာတာဝန် ကျအကောက်ခွန်အရာရှိထံ တင်ပြလျှောက်ထားရမည်။

၁၅၆။ သွင်းကုန်ကြေညာလွှာကို လက်ခံစစ်ဆေးခြင်းမပြုမီ ကုန်ပစ္စည်းများ ရောက်ရှိလာပါက တာဝန်ခံ အကောက်ခွန်အရာရှိမှ သတ်မှတ်ထားသောနေရာတွင် အဆိုပါကုန်ပစ္စည်းများကို ထိန်းသိမ်းထားရမည်။

သွင်းကုန်ကြေညာလွှာတစ်ရပ်ကို လျှောက်ထားပြီး စစ်ဆေးလက်ခံခြင်းပြီးဆုံးမှသာလျှင် ကင်းလွတ်ဇုန် သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူထံသို့ လွှဲပေးရမည်။

၁၅၇။ ကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူထံ ကုန်ပစ္စည်းများအကြိမ်ကြိမ်ပေးပို့လျှင် ယင်းကုန်ပစ္စည်းများ အားလုံးအတွက် ပြည့်စုံသော သွင်းကုန်ကြေညာလွှာကို တာဝန်ကျအကောက်ခွန်အရာရှိက အတည်ပြု ဆောင်ရွက်ပေးရမည်။

၁၅၈။ တာဝန်ကျအကောက်ခွန်အရာရှိမှ ကင်းလွတ်ဇုန် သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီး တည်ဆောက်သူ၏ စီးပွားရေးလုပ်ငန်းအတွင်းသို့ ခွင့်ပြုသောကုန်ပစ္စည်းများ ရောက်ရှိပြီးဖြစ်သည်ဟု အတည်ပြုထားသော သွင်းကုန်ကြေညာလွှာ မိတ္တူတစ်စောင်အား ပြည်တွင်းအကောက်ခွန်နယ်မြေ ထောက် ပံ့သူအပေါ်တွင် စည်းကြပ်ပိုင်ခွင့်ရှိသော စည်းကြပ်အရာရှိထံသို့ ရက်ပေါင်း ၄၅ ရက်အတွင်း လွှဲပြောင်းရ မည်။ ယင်းသို့ပြုလုပ်ရန် ပျက်ကွက်ခဲ့ပါက သက်ဆိုင်ရာ စည်းကြပ်အရာရှိသည် ပြည်တွင်းအကောက်ခွန် နယ်မြေထောက်ပံ့သူအား အခွန်ပေးဆောင်ရန် တောင်းဆိုရမည်။

၁၅၉။ ပေးသွင်းထားသောအခွန်များကို ပြန်အမ်းစနစ်ဖြင့်ရယူရန် အမှုတွဲဖွင့်လှစ်ထားသည့် သွင်းကုန်ကြေညာလွှာအတွက် ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် တာဝန်ခံအကောက်ခွန်အရာရှိထံ တင်ပြလျှောက်ထားတောင်းခံရမည်။ ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည် ဆောက်သူမှ ပြန်လျော့အကောက်ခွန်ဆိုင်ရာ အကျိုးခံစားခွင့်ကို ပြည်တွင်းအကောက်ခွန်နယ်မြေ ထောက်ပံ့ သူထံသို့ ပေးအပ်နိုင်သည်။

၁၆၀။ ပို့ကုန်ကြေညာလွှာကို အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေးမှုခံယူရမည်။ ယင်းသို့ စစ်ဆေးမှုခံယူရာတွင် ကင်းလွတ်ဇုန်တစ်ခု သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူ၏ အခွင့်ရလုပ်ငန်း ဆောင်ရွက်မှုများအတွက် အမှန်တကယ်လိုအပ်သော ကုန်ပစ္စည်းများ ဟုတ်-မဟုတ်ကို စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုထားသည့် ကုန်ပစ္စည်းများစာရင်း အထောက်အထားအရဖြစ်စေ၊ ခွင့်ပြုချက်ရစာရွက်စာတမ်း အထောက်အထားအရ ဖြစ်စေ သီးခြားစစ်ဆေးရမည်။

၁၆၁။ ပြည်တွင်းအကောက်ခွန်နယ်မြေမှ ရယူသောကုန်ပစ္စည်းများသည် ကင်းလွတ်ဇုန်၏ဝင်ပေါက် သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း၏ စီးပွားရေးလုပ်ငန်းနယ်မြေများသို့ ရောက်ရှိလာသည့်အခါ တာဝန်ကျ အကောက်ခွန်အရာရှိသည် ကုန်တန်ဖိုးစာရင်း၊ ပို့ကုန်ကြေညာလွှာနှင့် ထုပ်ပိုးကုန်စာရင်းများတွင် ဖော်ပြ ထားသော ကုန်ပစ္စည်းအသေးစိတ်ဖော်ပြချက်၊ အရေအတွက်၊ ကုန်အမှတ်အသားများနှင့် အခြားသက်ဆိုင် သော အကြောင်းအရာများကို စစ်ဆေးရမည့်အပြင် ပို့ကုန်တင်သွင်းပိုင်ခွင့်တစ်ရပ်ဖြင့် တောင်းဆိုမှုအရ ကုန်ပစ္စည်းများကို ရယူသည့်အခါတွင် ပို့ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ချမှတ်ထားသော စစ်ဆေးခြင်းဆိုင် ရာစံနှုန်းများနှင့်လည်း စစ်ဆေးရမည်။

၁၆၂။ ကင်းလွတ်ဇုန်ရှိစီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက် သူ၏ နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေစာရင်းမှ ကုန်ပစ္စည်းဝယ်ယူမှုအတွက် တိုက်ရိုက်ပေးချေခြင်း ဖြစ်ပါက

ပြည်တွင်းအကောက်ခွန်နယ်မြေရှိ ထောက်ပံ့ပေးသူက အခွန်များကိုပြန်အမ်းစနစ်ဖြင့် ကုန်ပစ္စည်း များရောင်းချခြင်းအား ခွင့်ပြုနိုင်သည်။

၁၆၃။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည် ဆောက်သူမှ လက်ခံရရှိပြီးဖြစ်ကြောင်း တာဝန်ကျအကောက်ခွန်အရာရှိ၏ အတည်ပြုချက်ပါရှိသော ပို့ကုန် ကြေညာလွှာ မိတ္တူတစ်စောင်ကို ပို့ကုန်သက်သေခံအဖြစ် မှတ်ယူနိုင်သည်။

၁၆၄။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည် ဆောက်သူတို့သည် ကုန်ပစ္စည်းများကို ယင်းဆန္ဒအရ အခွန်ကင်းလွတ်ခွင့်နှင့် ပြန်လျော့အကောက်ခွန်ရယူ ခြင်းမရှိဘဲ ထောက်ပံ့သူမှထုတ်ပေးသော ကုန်တန်ဖိုးစာရင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စာရွက် စာတမ်းများအပေါ်အခြေခံ၍ ပြည်တွင်း အကောက်ခွန်နယ်မြေမှ ကုန်ပစ္စည်းများကို ရယူနိုင်သည်။

၁၆၅။ အဆိုပါထောက်ပံ့မှုများအတွက် ကင်းလွတ်ခွင့်နှင့် ပြန်လျော့အကောက်ခွန်ခံစားခွင့် ရယူခြင်းမရှိ ကြောင်းကို ကုန်တန်ဖိုးစာရင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေး စာရွက်စာတမ်းတွင်အတည်ပြု ဖော်ပြရ မည်။

၁၆၆။ အာမခံအကောက်ခွန်ကုန်လှောင်ရုံမှ ကုန်ပစ္စည်းရယူရေးအတွက် လုပ်ထုံးလုပ်နည်းများမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က) အာမခံအကောက်ခွန်ကုန်လှောင်ရုံမှ ကုန်စည်များကို ရယူရာတွင် ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း တစ်ခု သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူတို့သည် သွင်းကုန်ကြေညာလွှာ ကို တာဝန်ကျအကောက်ခွန်အရာရှိထံ တင်ပြရမည်။

(ခ) ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက် သူတို့က တာဝန်ကျအကောက်ခွန်အရာရှိမှ စိစစ်ထားသော သွင်းကုန်ကြေညာလွှာကို ကုန်ပစ္စည်းများရယူ မည့် အာမခံကုန်လှောင်ရုံ၏ တာဝန်ကျအကောက်ခွန်အရာရှိထံ တင်ပြပြီး ကုန်ပစ္စည်းများကို ရယူရမည်။

(ဂ) အာမခံအကောက်ခွန်ကုန်လှောင်ရုံ၏ တာဝန်ခံအကောက်ခွန်အရာရှိသည် တာဝန်ကျအကောက်ခွန် အရာရှိမှ စိစစ်ထားသော သွင်းကုန်ကြေညာလွှာအပေါ် အခြေခံ၍ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူတို့ထံ ထောက်ပံ့ရန် ရည်ရွယ်သည့် အာမခံအကောက်ခွန်ကုန်လှောင်ရုံမှ ကုန်ပစ္စည်းများကို အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ ရှင်းလင်းခွင့်ပြုရ မည်။

(ဃ) တာဝန်ကျအကောက်ခွန်အရာရှိမှ အတည်ပြုရေးထိုးထားသော ကုန်ပစ္စည်းပေးပို့ပြီး အသိအမှတ်ပြု လက်မှတ်ကို ကုန်လှောင်ရုံမှ ကုန်ပစ္စည်းများရှင်းလင်းဆောင်ရွက်သည့်နေ့မှ ရက်ပေါင်း ၄၅ ရက်အတွင်း အာမခံအကောက်ခွန်ကုန်လှောင်ရုံ၏ တာဝန်ခံအကောက်ခွန်အရာရှိမှ လက်ခံရရှိခြင်းမရှိသေးပါက ထောက်ပံ့သူထံမှ သင့်လျော်သော အကောက်ခွန်ကို ပေးဆောင်စေရန် ဆက်လက်ဆောင်ရွက်ရမည်။

၁၆၇။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည် ဆောက်သူတို့သည် နည်းဥပဒေ ၁၆၆ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ -

(က) နိုင်ငံတော်အတွင်းကျင်းပမည့် အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲများမှ ကုန်ပစ္စည်းများကို ရယူနိုင် သည်။

- (ခ) အကောက်ခွန်ပေးဆောင်ခြင်းမပြုဘဲ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန် လုပ်ငန်းထံမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ရယူနိုင်သည်။
- ၁၆၈။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည် ဆောက်သူတို့သည် အောက်ပါအခြေအနေပေါ်မူတည်၍ အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသော အခြား ကင်းလွတ်ဇုန်လုပ်ငန်းမှဖြစ်စေ၊ အခြားအထူးစီးပွားရေးဇုန်ရှိ ကင်းလွတ်ဇုန်လုပ်ငန်းမှဖြစ်စေ ကုန်စည်နှင့် ဝန်ဆောင်မှုကို ရယူနိုင်သည်။
- ထိုသို့ရယူသည့်အခါ-
- (က) လက်ခံရယူသော စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် စိစစ်ဆောင်ရွက်ရန် ကုန်တန်ဖိုးစာရင်း၊ ထုပ်ပိုးကုန်စာရင်းနှင့် ကုန်ပစ္စည်းအမျိုးအစား ဖော်ပြချက်စာရင်းမိတ္တူငါးစောင်တို့ကို သွင်းကုန်ကြေညာလွှာနှင့်အတူ တာဝန်ကျအကောက်ခွန်အရာရှိထံ တင်ပြရမည်။
- (ခ) အဆိုပါစိစစ်ပြီးသော သွင်းကုန်ကြေညာလွှာကို အခြေခံ၍ သင်္ဘောလွှဲပြောင်း တင်ခွင့်ပါမစ်အရ ကုန်ပစ္စည်းလက်ခံမည့် စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူထံ ကုန်ပစ္စည်းများကို လွှဲပြောင်းခွင့်ပြုရမည်။
- (ဂ) ကုန်ပစ္စည်းများ သင်္ဘောလွှဲပြောင်းတင်ပို့ရာတွင် အခြားစာရွက်စာတမ်း သို့မဟုတ် ခံဝန်ချက်များတင်ပြ ရန်မလိုဘဲ သင်္ဘောလွှဲပြောင်းတင်ဆောင်ခွင့်ပါမစ်ကို သွင်းကုန်ကြေညာလွှာပေါ်တွင် တံဆိပ်ရိုက်နှိပ် အသိ အမှတ်ပြုပေးရမည်။
- (ဃ) ထောက်ပံ့သောစီးပွားရေးလုပ်ငန်းသည် ကုန်ပစ္စည်းလွှဲပြောင်းပေးပို့လက်မှတ်ကို ယင်းထောက်ပံ့ခြင်း စီးပွားရေးလုပ်ငန်းအပေါ် စည်းကြပ်ပိုင်ခွင့်ရှိသော တာဝန်ခံအကောက်ခွန်အရာရှိထံ ၄၅ ရက်အတွင်း တင်ပြ ရမည်။
- ထိုသို့တင်ပြရန် ပျက်ကွက်ပါက ထောက်ပံ့သောစီးပွားရေးလုပ်ငန်းအပေါ် စည်းကြပ်ခွင့်ရှိသည့် တာဝန်ခံအကောက်ခွန်အရာရှိသည် ကုန်ပစ္စည်းလက်ခံသည့်လုပ်ငန်းထံ အခွန်တောင်းခံရန် ယင်းပစ္စည်း လက်ခံသော စီးပွားရေးလုပ်ငန်းအပေါ် စည်းကြပ်ခွင့်ရှိသည့် တာဝန်ခံအကောက်ခွန်အရာရှိထံ စာရေးသား အကြောင်းကြားရမည်။
- (င) ထောက်ပံ့ခြင်းနှင့် လက်ခံရယူခြင်းပြုလုပ်သော စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူ တို့သည် အထူးစီးပွားရေးဇုန်တစ်ခုတည်းတွင် တည်ရှိပါက နည်းဥပဒေခွဲ (က) မှ (ဃ) ပါပြဋ္ဌာန်းချက်များ ကို လိုက်နာရန်မလိုအပ်ဘဲ ကုန်ပစ္စည်းရွှေ့ပြောင်းခွင့်ပေးရမည်။ ထိုသို့သော လွှဲပြောင်းမှုကို လက်ခံရယူထား သော စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူအနေဖြင့် ပုံမှန်စာရင်းစာအုပ်များတွင် စာရင်း ရေးသွင်းရမည်။

အခန်း (၁၈)

ပို့ကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ

- ၁၆၉။ အထူးစီးပွားရေးဇုန်မှ ပို့ကုန်တင်ပို့မှုအတွက် ပို့ကုန်လိုင်စင်မလိုအပ်စေရ။
- ၁၇၀။ နိုင်ငံတကာမှ ထိန်းသိမ်းကန့်သတ်ရန် အကြံပြုထားသည့် အထူးဓာတုဗေဒပစ္စည်းများ၊ အပင်နှင့် တိရိစ္ဆာန်များ၊ ပစ္စည်းကိရိယာများ၊ တန်ဆာပလာနှင့် နည်းပညာများတင်ပို့ရာ၌ နိုင်ငံ၏တည်ဆဲဥပဒေများ နည်းဥပဒေများနှင့်

မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် များတွင် ဖော်ပြထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်။

၁၇၁။ အထူးစီးပွားရေးဇုန်ရှိ ပို့ကုန်လုပ်ငန်းစဉ်များကို မြန်မာအလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေး စနစ် (Myanmar Automated Cargo Clearance System – MACCS) အကောင်အထည်ဖော်ပြီး နောက် အဆိုပါစနစ်ဖြင့် ရှင်းလင်းဆောင်ရွက်ရမည်။

၁၇၂။ စီးပွားရေးလုပ်ငန်းသည် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအရ တားမြစ်ထား သော ကုန်ပစ္စည်းများမှအပ စိုက်ပျိုးရေးသုံးပစ္စည်း၊ တစ်စိတ်တစ်ပိုင်းထုတ်လုပ်ထားသော ကုန်စည်၊ တစ် ပိုင်းတစ်စတပ်ဆင်ထားမှုများ အစိတ်အပိုင်းများအပါအဝင် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ခွင့်ပြုမိန့် တွင် ဖော်ပြထားသည့် စည်းကမ်းများနှင့်အညီ တင်ပို့နိုင်ပြီး ထုတ်လုပ်ရေးလုပ်ငန်းသည် ထုတ်ကုန်ပစ္စည်း များ၊ ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းများ၊ အလေအလွင့်ပစ္စည်းများနှင့် အပိုင်းအစများကို တင်ပို့နိုင်သည်။

၁၇၃။ ကွန်ပျူတာဆော့ဝဲလ်လုပ်ငန်းနှင့် ဆက်စပ်သောစီးပွားရေးလုပ်ငန်းသည် သတင်းအချက်အလက် ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့်သော်လည်းကောင်း၊ ပစ္စည်းတင်ပို့ခြင်းနည်းလမ်းဖြင့်သော်လည်း ကောင်း၊ အမြန်ချော စာဝန်ဆောင်မှုလုပ်ငန်းမှ တစ်ဆင့်သော်လည်းကောင်း ကွန်ပျူတာဆော့ဝဲများနှင့် ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ဝန်ဆောင်မှုများကို တင်ပို့နိုင်သည်။

၁၇၄။ ထပ်မံပြုပြင်ပြင်ဆင်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းလုပ်ငန်းများ မပြုလုပ်ဘဲ ပြည်တွင်းမှရယူထား သော ကုန်ကြမ်းပစ္စည်းများ တင်ပို့ခြင်းမှတစ်ပါး ပို့ကုန်ပစ္စည်းများအပေါ်တွင် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ် ခြင်းများမပြုရ။

၁၇၅။ စီးပွားရေးလုပ်ငန်းသည် ဖယောင်း သို့မဟုတ် ငွေ သို့မဟုတ် တန်ဖိုးမြင့်မားခြင်းမရှိသည့် သတ္တုစပ် သို့မဟုတ် ရာဘာစသည့်တို့ဖြင့် ပြုလုပ်ထားသော ပုံစံခွက် အပါအဝင်အခမဲ့ပေးပို့သည့် ပို့ကုန်နမူနာပစ္စည်း များကို ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုထားသည့် မည်သည့်နည်းလမ်းဖြင့်မဆို အရေအတွက်ကန့်သတ်ခြင်းမရှိ ဘဲတင်ပို့နိုင်သည်။

၁၇၆။ ပြည်တွင်းအကောက်ခွန်နယ်မြေမှ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ် ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူ၏ အခွင့်ရစီးပွားရေးလုပ်ငန်းများသို့ ထောက်ပံ့မှုများသည် အထူး စီးပွားရေးဇုန်ဥပဒေနှင့် ဤနည်းဥပဒေအရ ပို့ကုန်အကျိုးကျေးဇူးများ ခံစားနိုင်သည်။

၁၇၇။ အထူးစီးပွားရေးဇုန်မှ လေဆိပ် သို့မဟုတ် ဆိပ်ကမ်း သို့မဟုတ် ပြည်တွင်း ကုန်သေတ္တာစခန်း သို့မဟုတ် ကုန်သေတ္တာပို့ဆောင်ရေးစခန်း သို့မဟုတ် ချောစာပို့လုပ်ငန်း သို့မဟုတ် ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးတို့မှတစ်ဆင့် တင်ပို့ခြင်းအတွက် လုပ်ထုံးလုပ်နည်းမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကုန်ပစ္စည်းတင်ပို့သူသည် တာဝန်ကျအကောက်ခွန်အရာရှိထံ သဘောတူစာရွက်စာတမ်းမိတ္တူလေး စောင်နှင့်အတူ ပို့ကုန်ကြေညာလွှာ၊ ကုန်ပစ္စည်းတန်ဖိုးစာရင်း၊ ထုပ်ပိုးကုန်စာရင်းနှင့် ကုန်တင်ပို့သည့် နည်း လမ်းများအလိုက် လိုအပ်သော စာရွက်စာတမ်းများကို တင်ပြရမည်။

- (ခ) သင်္ဘောကုန်တင်တန်ဆာ သို့မဟုတ် လေကြောင်းကုန်ပို့လွှာကို ထပ်ဆင့်အသိအမှတ်ပြုလက်မှတ် တစ်စုံတစ်ရာလိုအပ်မှုမရှိဘဲ လွတ်လပ်စွာသင်္ဘောကုန်တင်တန်ဆာအရ တင်ပို့သည့်ကိစ္စရပ်အတိုင်း လွတ် လပ်စွာဆောင်ရွက်စေပြီး တာဝန်ကျအကောက်ခွန်အရာရှိမှ သင်္ဘောကုန်တင်တန်ဆာကို စိစစ်လက်ခံ၍ စာရင်းသွင်းမှတ်ပုံတင်ခြင်း၊ အမှတ်စဉ်တပ်ခြင်း ဆောင်ရွက်ရမည်။
- (ဂ) တာဝန်ကျအကောက်ခွန်အရာရှိသည် ကုန်ပစ္စည်းများကို စီးပွားရေးလုပ်ငန်း၏ လုပ်ငန်းခွင်ပရဝဏ် တွင် စစ်ဆေးပြီး ချိပ်တံဆိပ်ခတ်နိုင်ရမည်။ ဝန်ဆောင်မှုများကို ရုပ်ဝတ္ထုမဟုတ်သည့် ပုံစံဖြင့် တင်ပို့သည့် အခါစီးပွားရေးလုပ်ငန်း တစ်ခုသည် ပို့ကုန်တန်ဖိုးကို ကိုယ်တိုင်သတ်မှတ်တင်ပြရမည်။
- (ဃ) တာဝန်ကျအကောက်ခွန်အရာရှိက ချိပ်တံဆိပ်ခတ်နိုင်ထားသည့် ကုန်ပစ္စည်းများကို ဆိပ်ကမ်း သို့မဟုတ် လေဆိပ် သို့မဟုတ် ပြည်တွင်းကုန်သေတ္တာစခန်းတွင် ထပ်မံစစ်ဆေးခြင်းမပြုရ။ သို့ရာတွင် အထူးသတင်းပေးချက်အရ စစ်ဆေးရန်လိုအပ်ပါက အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် တာဝန်ကျအကောက်ခွန်အရာရှိက စစ်ဆေးနိုင်သည်။
- (င) တင်ပို့သူသည် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသော ကုန်သေတ္တာစခန်း သို့မဟုတ် အခြားမည်သည့်လေဆိပ် သို့မဟုတ် ဆိပ်ကမ်း သို့မဟုတ် ပြည်တွင်းကုန်သေတ္တာစခန်းမှမဆို တင်ပို့နိုင်သည်။ အထူး စီးပွားရေးဇုန်မှ ကုန်စည်ပစ္စည်းပမာဏအများအပြားအား တစ်ဆက်တည်းသင်္ဘောတင်ရန် မဖြစ်နိုင်သော အခြေအနေတွင် စီးပွားရေးလုပ်ငန်းတစ်ခုသည် ရက်ပေါင်း ၉၀ အတွင်း တင်ပို့မည်ဖြစ်ကြောင်း ခံဝန်ချက် ဖြင့် ကုန်စည်တင်ပို့မှုကို တာဝန်ခံအကောက်ခွန်အရာရှိက ခွင့်ပြုနိုင်သည်။ မတင်ပို့ဖြစ်သည့် ကုန်ပစ္စည်း များအတွက် ခံဝန်ချက်တွင် ပါရှိသည့်အတိုင်း ကျသင့်သော ပမာဏကို ပေးဆောင်စေရမည်။
- (စ) နည်းဥပဒေခွဲ (ဃ) တွင် မည်သို့ပင်ဆိုစေကာမူ စီးပွားရေးလုပ်ငန်း နယ်မြေများတွင် တာဝန်ကျ အကောက်ခွန်အရာရှိမှ ကုန်ပစ္စည်းများကို စစ်ဆေးချိပ်တံဆိပ်ခတ်နိုင်ထားခြင်းမပြုပါက အဆိုပါ ကုန်ပစ္စည်းများကို ဆိပ်ကမ်း သို့မဟုတ် လေဆိပ် သို့မဟုတ် ပြည်တွင်းကုန်သေတ္တာစခန်းတို့ရှိ တာဝန်ကျ အကောက်ခွန်အရာရှိက စစ်ဆေးရမည်။
- ၁၇၈။ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ တင်ပို့မှုအတွက် အောက်ပါလုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာရမည် -
- (က) သင်္ဘောကုန်တင်တန်ဆာ၊ ကုန်ပစ္စည်းတန်ဖိုးစာရင်း၊ ကုန်ထုပ်ပိုးစာရင်းတို့ကို တာဝန်ကျအကောက် ခွန်အရာရှိထံ တင်ပြရာတွင် အောက်ပါအချက်များပါဝင်ရမည် -
- (၁) ပစ္စည်းအမျိုးအစား၊ အရေအတွက်၊
- (၂) ရွှေ၊ ငွေ၊ ရွှေဖြူ၊ စိန်၊ ပတ္တမြား၊ နီလာ၊ ဥဿဖရားစသည့် အဖိုးတန်ပစ္စည်း၊ ရတနာပစ္စည်းများ၏ အလေး ချိန်နှင့် သန့်စင်မှုရာခိုင်နှုန်း၊ ကာရက်၊
- (၃) ကျောက်မျက်ရတနာအမျိုးအစားအလိုက် တစ်ခုချင်းစီ၏ သင်္ဘောပေါ်ရောက်တန်ဖိုး၊ အရေအတွက် နှင့် စုစုပေါင်းတန်ဖိုး၊

- (ခ) စီးပွားရေးလုပ်ငန်းတစ်ခုသည် ကျောက်မျက်ရတနာကို အသိအမှတ်ပြုထားသောအဖွဲ့မှ နိုင်ငံတော်၏ အသိအမှတ်ပြုနှုန်းပေါ်တွင် အခြေခံ၍ ထုတ်ပေးသည့် ဈေးနှုန်းဖြင့် တင်ပို့နိုင်သည်။ ယင်းဈေးနှုန်းသည် လက်ရှိဖြစ်ပေါ်နေသော ရွှေဈေးနှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာကို မြန်မာကျပ်ငွေဖြင့် လဲလှယ်သောနှုန်း ထားတို့အပေါ်တွင် အခြေခံရမည်။ သို့သော် အသိအမှတ်ပြုထားသောအဖွဲ့မှ ထုတ်ပေးသည့် ဈေးနှုန်း အတည်ပြုလက်မှတ်အား သဘောတင်ပို့မှုရက်ထက် ရုံးဖွင့်ရက်သုံးရက်စော၍ ထုတ်ပေးခြင်းမပြုရ။ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ သတ်မှတ်ထုတ်ပြန်ထားသောရက်အတိုင်း ဖြစ်ရမည်။
- (ဂ) စီးပွားရေးလုပ်ငန်း တစ်ခုသည် ကုန်ပစ္စည်းတင်ပို့မှုကို နိုင်ငံခြားစာတိုက်လုပ်ငန်း သို့မဟုတ် ချောပို့ လုပ်ငန်းမှ တစ်ဆင့်စာတိုက်တင်ပို့မှု သို့မဟုတ် ချောပို့လုပ်ငန်း လုပ်ထုံးလုပ်နည်းအရ တင်ပို့နိုင်သည်။
- (ဃ) စီးပွားရေးလုပ်ငန်းတစ်ခုသည် အခြားသောစီးပွားရေးလုပ်ငန်း သို့မဟုတ် ကုန်တင်ပို့သူ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းမှတစ်ဆင့် အောက်ပါအခြေအနေများနှင့်အညီ ကုန်ပစ္စည်းများတင်ပို့ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်-
- (၁) ကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများသည် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းတွင် ထုတ် လုပ်ထားခြင်း သို့မဟုတ် တိုးချဲ့မွမ်းမံထားခြင်း ဖြစ်ရမည်။
- (၂) စီးပွားရေးလုပ်ငန်းတစ်ခုသည် အခွင့်ရလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စည်းကမ်းချက်များကို ဆက်လက်လိုက်နာရမည်။
- (၃) ပို့ကုန်အမှာစာများ ရရှိပါက ဤနည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး ကုန်ပစ္စည်းများကို စီးပွားရေးလုပ်ငန်းခွင်မှ လေဆိပ် သို့မဟုတ် ဆိပ်ကမ်းသို့ တိုက်ရိုက်လွှဲပြောင်း ပေးရမည်။
- (င) ကုန်တင်ပို့သည့် စီးပွားရေးလုပ်ငန်းမှတစ်ဆင့် တင်ပို့မှုအတွက် ပို့ကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ အောက်ပါအတိုင်းဖြစ်သည် -
- (၁) ကုန်ပစ္စည်းများကို အထူးစီးပွားရေးဇုန်မှ တိုက်ရိုက် သို့မဟုတ် အခြားဆိပ်ကမ်းမှတစ်ဆင့် တင်ပို့ရာ တွင် သိုလှောင်ရုံတစ်ခုမှ အခြားသိုလှောင်ရုံတစ်ခုသို့ ကုန်ပစ္စည်းများ ရွှေ့ပြောင်းသကဲ့သို့ အထူးစီးပွားရေး ဇုန်မှ အဆိုပါဆိပ်ကမ်းသို့ တိုက်ရိုက်ရွှေ့ပြောင်းနိုင်သည်။
- (၂) ပို့ကုန်စာရွက်စာတမ်းတွင် စီးပွားရေးလုပ်ငန်းအမည်နှင့် တင်ပို့သူကုန်သည်၏ အမည်ပါရှိရမည်။
- (စ) ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် အခြားသော ကင်းလွတ်ဇုန် ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းထံသို့ ကုန်ပစ္စည်းများကို အောက်ပါလုပ်ထုံးလုပ် နည်းများအရ လွှဲပြောင်းပေးနိုင်သည်။ ယင်းကုန်ပစ္စည်းများတွင် ပြည်ပမှတင်သွင်းထားသော ကုန်ပစ္စည်း များနှင့် ပြည်တွင်းအကောက်ခွန်နယ်မြေမှ ဝယ်ယူထားသော ကုန်ပစ္စည်းများလည်း ပါဝင်သည် -
- (၁) လက်ခံသည့်လုပ်ငန်းနှင့် ထောက်ပံ့ပေးသည့်လုပ်ငန်းသည် မတူညီသောအထူးစီးပွားရေးဇုန်တွင် တည် ရှိပါက ယင်းတို့အကြား ကုန်ပစ္စည်းများလွှဲပြောင်းရာတွင် ချိတ်ပိတ်ကုန်သေတ္တာ သို့မဟုတ် ချိတ်ပိတ်မော် တော်ယာဉ်ဖြင့် သယ်ဆောင်လွှဲပြောင်းရမည်။

- (၂) ထောက်ပံ့ပေးသည့်လုပ်ငန်းသည် ကုန်အရောင်းအဝယ်စာချုပ်၊ ကုန်ပစ္စည်းလွှဲပြောင်းခြင်း အကြောင်းအရင်းဖော်ပြရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ၊ ကုန်ပို့လွှာနှင့် ကုန်ထုပ်ပိုးစာရင်းတို့ ကို ယင်းတည်ရှိသော အထူးစီးပွားရေးဇုန်ရှိ တာဝန်ကျအကောက်ခွန်အရာရှိသို့ တင်ပြရမည်။ တာဝန်ကျ အကောက်ခွန်အရာရှိမှ ကုန်ပစ္စည်းလွှဲပြောင်းမှု ခွင့်ပြုစာထုတ်ပေး၍ ကုန်ပစ္စည်းတင်ပို့မည့် ကုန်သေတ္တာ သို့မဟုတ် မော်တော်ယာဉ်အား ချိတ်ပိတ်ကာ ကုန်ပစ္စည်းများကို အခြားအထူးစီးပွားရေးဇုန်သို့ လွှဲပြောင်း ခွင့်ပြုရမည်။
- (၃) လက်ခံသည့်လုပ်ငန်းသည် ကုန်အရောင်းအဝယ်စာချုပ်၊ ကုန်ပစ္စည်းလွှဲပြောင်းခြင်းအကြောင်းအရင်း ဖော်ပြရန် လိုအပ်သည့်စာရွက်စာတမ်းများ၊ ကုန်ပို့လွှာနှင့် ကုန်ထုပ်ပိုးစာရင်းနှင့် ထောက်ပံ့မည့်လုပ်ငန်း တည်ရှိသည့် အထူးစီးပွားရေးဇုန်ရှိ တာဝန်ကျအကောက်ခွန်အရာရှိ၏ ကုန်ပစ္စည်းလွှဲပြောင်းမှုခွင့်ပြုစာတို့ ကို ယင်းတည်ရှိသော အထူးစီးပွားရေးဇုန်ရှိ တာဝန်ကျအကောက်ခွန်အရာရှိထံသို့ တင်ပြရမည်။
- (၄) လက်ခံသည့်လုပ်ငန်းမှ တင်ပြလာသည့် စာရွက်စာတမ်းများကို တာဝန်ကျအကောက်ခွန်အရာရှိမှ စိစစ်၍ လွှဲပြောင်းကုန်ပစ္စည်းများကို အကောက်ခွန်ရှင်းလင်းပေးရမည်။
- (၅) လက်ခံသည့်လုပ်ငန်းမှနေ၍ ကုန်ပစ္စည်းလက်ခံလက်မှတ်ကို ထောက်ပံ့သည့်လုပ်ငန်းတည်ရှိသည့် အထူးစီးပွားရေးဇုန်၏ တာဝန်ကျအကောက်ခွန်အရာရှိထံသို့ လက်ခံရရှိပြီး ၄၅ ရက်အတွင်း တင်ပြရမည်။ ပျက်ကွက်ပါက ထောက်ပံ့သည့်လုပ်ငန်း၏ တာဝန်ကျအကောက်ခွန်အရာရှိသည် လက်ခံသည့်လုပ်ငန်း အပေါ် ဆုံးဖြတ်ပိုင်ခွင့် (စည်းကြပ်ခွင့်)ရှိသည့် အကောက်ခွန်အရာရှိထံ ယင်းပျက်ကွက်မှုကို ဆက်သွယ် အကြောင်းကြား၍ လက်ခံသည့်လုပ်ငန်းမှ ကျသင့်သော အခွန်ပေးဆောင်စေရန် တင်ပြရမည်။
- (၆) အကယ်၍ ထောက်ပံ့သည့်လုပ်ငန်းနှင့် လက်ခံသည့်လုပ်ငန်းသည် တူညီသော အထူးစီးပွားရေးဇုန် တွင်ရှိပါက ကုန်ကြမ်းပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများ လွှဲပြောင်းမှုအတွက် လွှဲပြောင်းလက်ခံမှု စာ ရင်းများထားရှိ၍ အခြားစာရွက်စာတမ်းများတင်ပြရန် မလိုအပ်ဘဲ ကုန်ပစ္စည်းများ ရွှေ့ပြောင်းမှုကို ခွင့်ပြုရ မည်။

အခန်း (၁၉)

အထူးစီးပွားရေးဇုန်မှ ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ရွှေ့ပြောင်းနိုင်သော ကုန်ပစ္စည်းများ တင်ပို့ဖြန့်ဖြူးခြင်းနှင့် သက်ဆိုင်သောစည်းကမ်းချက်များ

၁၇၉။ ကင်းလွတ်ဇုန်အတွင်းရှိ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများအား ယင်းတို့ကိုယ်တိုင် ထုတ်လုပ်ထားသော ကုန်ချောပစ္စည်းတန်ဖိုး၏ အများဆုံး ၂၅ ရာခိုင်နှုန်း သို့မဟုတ် ယင်းတို့ကိုယ်တိုင် ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းထားသော မည်သည့်ကုန်ပစ္စည်းကိုမဆို လုပ်ငန်းမြှင့်တင်ရေးဇုန်အပါအဝင် ပြည်တွင်းဈေးကွက်သို့ ရောင်းချခွင့်ပြုသည်။ လုပ်ငန်းမြှင့်တင်ရေးဇုန် သို့မဟုတ် ပြည်တွင်းဈေးကွက်ရှိ ကုန်ပစ္စည်းဝယ်ယူသူက ဝယ်ယူသည့် ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းသကဲ့သို့ အခွန်အခများ ပေးဆောင်ရမည်။

၁၈၀။ ကင်းလွတ်ဇုန်လုပ်ငန်းမှ ထုတ်လုပ်သော ကုန်ချောပစ္စည်းများကို ပြည်တွင်းဈေးကွက်သို့ ရောင်းချမှု အတွက် နည်းဥပဒေ ၁၇၉ ပါအတိုင်း ဆောင်ရွက်ရမည်။

၁၈၁။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းမှ တင်သွင်းထားသည့် ကုန်ပစ္စည်းများကို ပြည်တွင်းအကောက် ခွန်နယ်မြေရှိ တစ်ဦးဦးအား ပြန်လည်ရောင်းချခြင်း၊ ကုန်ပို့လွှာ ပြန်လည်ထုတ်ခြင်း၊ ပြန်လည်တင်ပို့ခြင်း ပြုလုပ်ပါက နည်းဥပဒေ ၁၇၉ ပါအတိုင်း ဆောင်ရွက်ရမည်။

၁၈၂။ ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်းမှ ကုန်ထုတ်လုပ်စဉ် ထွက်ရှိ သော လေလွင့်ပစ္စည်းများ၊ ဖြတ်စဉ်ပစ္စည်းများ၊ ဘေးထွက်ပစ္စည်းများ၊ ပယ်ချပစ္စည်းများအပါအဝင် ကုန် ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်တွင်းအကောက်ခွန်နယ်မြေတွင် ရောင်းချပါက အကောက် ခွန်ပေးဆောင်မှုကို ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းမှ တင်သွင်းသော သို့မဟုတ် ထုတ်လုပ်သော ကုန်ပစ္စည်းများအား ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ရောင်းချသည့်အခါ မြန်မာနိုင်ငံအတွင်းသို့ အလားတူကုန်ပစ္စည်းများ တင်သွင်းလျှင် ဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ရမည်။

၁၈၃။ ပြည်တွင်းအကောက်ခွန်နယ်မြေမှ ရယူပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းမပြုဘဲ ရောင်းချသောကုန်စည်များအတွက် သွင်းကုန်လိုင်စင်မလိုအပ်ပါ။

၁၈၄။ အထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ ရင်းနှီးတည်ဆောက်သော လျှပ်စစ်ဓာတ်အားပေးစက် ရုံမှ ပိုလျှံထွက်လာသော လျှပ်စစ်စွမ်းအင်ကို လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် အခြားလုပ်ငန်းများမှအပ ပြည်တွင်းအကောက်ခွန်နယ်မြေသို့ လွှဲပြောင်းရောင်းချပါက လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရာ၌ သုံးစွဲသော သုံးကုန်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအပေါ် အခွန်အခပေးဆောင်ရမည်။

၁၈၅။ ပိုလျှံထွက်ရှိလာသော လျှပ်စစ်စွမ်းအင်ကို ရောင်းချရန် စီမံခန့်ခွဲမှုကော်မတီမှ လက်ခံရရှိသော အဆို ပြုလွှာကို လိုအပ်ပါက အဆိုပါကော်မတီက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်ပင်ဆွေးနွေးစစ်ဆေးရမည်။ အကယ်၍တူညီသော အထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အားရောင်းချမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်ပင်ဆွေးနွေးမှုထပ်မံပြုလုပ်ရန်မလို။

၁၈၆။ အထူးစီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခုမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအတွက် စံသတ်မှတ်ချက်များကို စီမံခန့်ခွဲမှုကော်မတီက အတည်ပြုသတ်မှတ်ပေးရမည်။

၁၈၇။ တူညီသော အထူးစီးပွားရေးဇုန် သို့မဟုတ် အခြားအထူးစီးပွားရေးဇုန်ရှိ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများသို့ ပိုလျှံသော လျှပ်စစ်စွမ်းအင်ရောင်းချရာတွင် အခွန်အခပေးဆောင်ရန်မလို။

၁၈၈။ ပြည်တွင်းအကောက်ခွန်နယ်မြေများသို့ လျှပ်စစ်စွမ်းအင်ရောင်းချမှုအတွက် စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူရန်လိုအပ်သည်။

၁၈၉။ ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ရောင်းချသော ပိုလျှံလျှပ်စစ်စွမ်းအင်အတွက် အခွန်အခများကို ဤနည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပေးဆောင်ရမည်။

၁၉၀။ ပြည်တွင်းသုံးစွဲမှုအတွက်ဝယ်ယူသော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ -

- (က) ပြည်တွင်းအကောက်ခွန်နယ်မြေမှ ဝယ်ယူသူသည် သွင်းကုန်ကြေညာလွှာတွင် ကုန်ပစ္စည်းနှင့်ပတ် သက်သော ဖော်ပြချက်၊ မော်ဒယ်နံပါတ်၊ အမှတ်စဉ်နံပါတ်တို့ကို ဖော်ပြပြီးကုန်တန်ဖိုးစာရင်း၊ ထုတ်ပိုးကုန် စာရင်းများနှင့်အတူ တာဝန်ကျအကောက်ခွန်အရာရှိထံ တင်ပြရမည်။
- (ခ) ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းတစ်ခုသည်လည်း ယင်းကုန် ပစ္စည်းများနှင့် စပ်လျဉ်း၍ ပြည်တွင်းအကောက်ခွန်နယ်မြေမှ ဝယ်ယူသူ၏ ခွင့်ပြုချက်ဖြင့် ယင်းကိုယ်စား သွင်းကုန်ကြေညာလွှာကို တာဝန်ကျအကောက်ခွန်အရာရှိထံ တင်ပြနိုင်သည်။
- ၁၉၁။ ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ရှင်းလင်းထုတ်ယူသည့် ကုန်ပစ္စည်းများ တန်ဖိုးသတ်မှတ်ခြင်းကို တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ကျင့်သုံးသည့်အကောက်ခွန်ဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်ရမည်။
- ၁၉၂။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန် လုပ်ငန်းသည် ပြည်တွင်းအကောက်ခွန် နယ်မြေမှ ဝယ်ယူရရှိသော ကုန်ပစ္စည်းများကို ပြည်တွင်းအကောက်ခွန်နယ်မြေသို့ မူလပုံစံအတိုင်း သို့မဟုတ် သိသာသောပြောင်းလဲထုတ်လုပ်ခြင်းမပြုလုပ်ဘဲ ပြန်လည်ပေးပို့ပါက ပြန်လည်တင်သွင်းသော ကုန်ပစ္စည်း များဟု မှတ်ယူပြီး မြန်မာနိုင်ငံပြင်ပမှ ပြန်လည်တင်သွင်းသော တင်ပို့မှုများအပေါ် ကျင့်သုံးသည့် လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်။ ယင်းကုန်ပစ္စည်းများအတွက် သွင်းကုန်ခွန်ပေးဆောင်ရန်မလို။ ယင်းပစ္စည်းများအတွက် ကုန်တင်ပို့မှုအကျိုးအမြတ်ကိုလည်း ပေးရန်မလို။ ယင်းပစ္စည်းများ ပြန်လည်တင် သွင်းခြင်းကို ကုန်ပို့လွှာအပေါ်အခြေခံ၍ ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ပြန်လည်တင်သွင်းခွင့်ပြုနိုင်ပြီး အဆိုပါကိစ္စရပ်များတွင် သွင်းကုန်ကြေညာလွှာမလို။
- ၁၉၃။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် အထူးစီးပွားရေးဇုန် အတွင်းရှိ အခွင့်ရလုပ်ငန်းဆောင်ရွက်မှုအတွက် တင်သွင်း၍ အသုံးပြုခဲ့သောမတည်ပစ္စည်းများကို ပြည် တွင်းအကောက်ခွန်နယ်မြေသို့ တင်သွင်းရာတွင် မူလအခွန် ကင်းလွတ်ခွင့်ရခဲ့သည့် အကောက်ခွန်ပမာဏကို ပေး ဆောင်၍ ရွှေ့ပြောင်းနိုင်သည်။
- ၁၉၄။ ကင်းလွတ်ဇုန်ရှိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ရသော ကုန်သွယ်ရေးလုပ်ငန်း သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းက တင်သွင်းသောမတည်ပစ္စည်းများကို ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ရောင်းချသောကိစ္စရပ်များ၌ လိုအပ်ပါက တင်သွင်းချိန်တွင် အခွန်ကောက်ခံနိုင်သည်။
- ၁၉၅။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းမှ ပြည်တွင်းအကောက်ခွန်နယ် မြေသို့ အခွန်ပေးဆောင်၍ ထောက်ပံ့ထားသော ကုန်ပစ္စည်းများကို ပြင်ဆင်ရန်ရည်ရွယ်၍ ရှင်းလင်းဆောင် ရွက်သည့်နေ့ရက်မှ ခြောက်လအတွင်းဖြစ်စေ၊ တာဝန်ခံအကောက်ခွန်အရာရှိက ခွင့်ပြုသော သက်တမ်းတိုး ကာလ သို့မဟုတ် အာမခံကာလအတွင်းဖြစ်စေ၊ ယင်းတို့အနက် နောက်အကျဆုံးသော အချိန်ကာလအတွင်း ဖြစ်စေ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းထံသို့ တာဝန်ခံအကောက်ခွန် အရာရှိက တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများကို မှန်မမှန်စစ်ဆေး၍ ကျေနပ်မှုရှိပါက ပြင်ဆင်မှုတန်ဖိုးပေါ်တွင် အခွန်ပေးဆောင်၍ ယူဆောင်နိုင်သည်။
- ၁၉၆။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် အောက်ဖော်ပြပါကုန် ပစ္စည်းများကို ပြည်တွင်းအကောက်ခွန်နယ်မြေသို့ အခွန်ပေးဆောင်ရန်မလိုဘဲ ယာယီရွှေ့ပြောင်းနိုင်သည်။ -

- (က) ကာလတိုအတွက် ဆောက်လုပ်ရေးသုံးတန်ဖိုးကြီး စက်ပစ္စည်းနှင့် ကိရိယာတန်ဆာပလာများ၊
- (ခ) ပြင်ဆင်ရန် ပြန်ပို့မည့် မတည်ပစ္စည်းနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ၊
- (ဂ) နမူနာပြသရန် သို့မဟုတ် ပို့ကုန်ဖြင့်တင်ရန်အတွက် ကုန်စည်ပြပွဲတွင်ပြသပြီး ပြန်လည်တင်ပို့မည့် ပစ္စည်းများ၊
- (ဃ) စမ်းသပ်ခြင်း၊ ပြင်ဆင်ခြင်း၊ သန့်စင်ခြင်း စံကိုက်ချိန်ညှိခြင်းများ ဆောင်ရွက်ပြီး ပြန်လည်တင်ပို့မည့် ပစ္စည်းများ၊
- (င) အထူးစီးပွားရေးဇုန်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးတည်ဆောက်သူတို့၏ တရားဝင်ဝန်ထမ်းများ ၏ ကွန်ပျူတာနှင့် ကွန်ပျူတာကဲ့သို့ အသုံးပြုနိုင်သောပစ္စည်းများ သို့မဟုတ် တစ်ကိုယ်ရည်သုံး ပစ္စည်းများ၊
- (စ) စီမံခန့်ခွဲမှုကော်မတီ၏ ကြိုတင်ခွင့်ပြုချက် ရရှိပြီးသော ပစ္စည်းများ၊
- ၁၉၇။ ကင်းလွတ်ဇုန်မှ ပြည်တွင်း အကောက်ခွန်နယ်မြေ သို့မဟုတ် ပြည်ပသို့ပြင်ဆင်ရန် သို့မဟုတ် အစား ထိုးရန် သို့မဟုတ် အရည်အသွေးစစ်ဆေးရန် သို့မဟုတ် သုတေသနပြုလုပ်ရန် သို့မဟုတ် အရည်အသွေးဖြင့် တင်ရန် သို့မဟုတ် စံကိုက်ချိန်ညှိရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းထားသော ကုန်ပစ္စည်းများကို ရွှေ့ပြောင်း လိုပါက တာဝန်ခံအကောက်ခွန်အရာရှိထံ တင်ပြ၍ သတင်းပေးပို့မှတ်တမ်းတင်ထားရှိပြီး ရွှေ့ပြောင်းနိုင် သည်။
- ၁၉၈။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် ကုန်ပစ္စည်းများကို အရည်အသွေးစစ်ဆေးရန် သို့မဟုတ် သုတေသနပြုလုပ်ရန် သို့မဟုတ် နည်းပညာဖြင့်တင်ရန်ရည်ရွယ်၍ အသိအမှတ်ပြုခံထားရသော ဓါတ်ခွဲခန်း သို့မဟုတ် အဖွဲ့အစည်းသို့ ရွှေ့ပြောင်းရာတွင် အခွန်ပေးဆောင်ရန် မလိုဘဲ သက်ဆိုင်ရာ တာဝန်ကျ အကောက်ခွန်အရာရှိထံ အဆိုပါပစ္စည်းများကို ပြန်လည်ယူဆောင်လာပါ မည်ဟူသော ခံဝန်ကတိဖြင့် ရွှေ့ပြောင်းနိုင်သည်။ အဆိုပါကုန်ပစ္စည်းများကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း၌ အသုံးပြုစဉ်နှင့် အရည်အသွေးဖြင့်တင်ရေး ဆောင်ရွက်စဉ်တွင် ကုန်ဆုံးခြင်းနှင့် ပျက်စီးမှုများ ဖြစ်ပေါ်လာပါက အဆိုပါဓါတ်ခွဲခန်း သို့မဟုတ် အဖွဲ့အစည်းမှ ထောက်ခံချက်အား ကင်းလွတ်ဇုန်ရှိ စီးပွား ရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းက တာဝန်ခံအကောက်ခွန်အရာရှိထံ တင်ပြရမည်။
- ၁၉၉။ နည်းဥပဒေ ၁၉၆ မှ ၁၉၇ အထိ ပြဋ္ဌာန်းချက်များအရ ကုန်ပစ္စည်းများ ရွှေ့ပြောင်းသည့်ကိစ္စရပ်များ တွင် ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း၊ ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် အုပ်ချုပ်မှုဒါရိုက်တာ သို့မဟုတ် ကုမ္ပဏီပိုင်ရှင် သို့မဟုတ် ကုမ္ပဏီအတွင်းရေးမှူး သို့မဟုတ် ယင်းတို့၏ တရားဝင်ကိုယ်စားလှယ်က မှန်ကန်ကြောင်း အတည်ပြုထားသည့် အမှတ်စဉ်နံပါတ်ပါရှိသော စာရွက်စာတမ်းများအပေါ် အခြေခံ၍ ဆောင်ရွက်ရမည်။
- ၂၀၀။ မှန်ကန်ကြောင်း အတည်ပြုထားသည့် အမှတ်စဉ်နံပါတ်ပါရှိသော စာရွက်စာတမ်းများကို အသုံးမပြုမီ တာဝန်ကျအကောက်ခွန်အရာရှိထံသို့ အဆိုပါအမှတ်စဉ်များကို ကြိုတင်တင်ပြ ကြေညာရမည်။
- ၂၀၁။ ကုန်ပစ္စည်းများကို စမ်းသပ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် တိုင်းတာခြင်းလုပ်ငန်းတွင် အသုံးပြုပြီးနောက် ပြန်လည်လက်ခံရရှိသော ပစ္စည်းများ၏ အမှတ်အသားများ၊ မော်ဒယ်နံပါတ်များ၊ အမှတ်စဉ်နံပါတ်များနှင့် အခြားသော ဖော်ပြချက်များသည် ပြည်တွင်းအကောက်ခွန်နယ်မြေသို့ ထုတ်ယူစဉ် က တာဝန်ကျအကောက်ခွန်အရာရှိက လက်မှတ်ရေးထိုးထားပြီး ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ်

ရင်းနှီးတည်ဆောက်သူ၏ တရားဝင်ကိုယ်စားလှယ်ကတင်ပြ သော မှန်ကန်ကြောင်းအတည်ပြုထားသည့် နံပါတ်စဉ်ပါရှိသော စာရွက်စာတမ်းတွင် ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိရမည်။

၂၀၂။ အဆိုပါကင်းလွတ်ဇုန်မှ ယူဆောင်သွားမည့်ပစ္စည်းများသည် စတင်ယူဆောင်သွားရန် ခွင့်ပြုသည့်နေ့မှ စ၍ ရက်ပေါင်း ၁၂၀ အတွင်း သို့မဟုတ် တာဝန်ခံအကောက်ခွန်အရာရှိက တိုးမြှင့်သတ်မှတ်ပေးထားသော ကာလအတွင်း ပြန်လည်ယူဆောင်လာရမည်။

၂၀၃။ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်း သို့မဟုတ် ရင်းနှီးတည် ဆောက်သူသည် နည်းဥပဒေ ၂၀၂ တွင် ဖော်ပြထားသည့် ကာလအတွင်း ယင်းပစ္စည်းများကို ပြန်လည်ယူ ဆောင်လာရန် ပျက်ကွက်ပါက အဆိုပါယူဆောင်သွားသည့် ကုန်ပစ္စည်းများအတွက် ကျသင့်ခွန်များကို ပေးဆောင်စေရမည်။

၂၀၄။ နည်းဥပဒေ ၂၀၃ အရ ကင်းလွတ်ဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းမှ မတည်ပစ္စည်းအပါအဝင်ကုန်ပစ္စည်းများကို ယင်းကင်းလွတ်ဇုန်အတွင်းရှိ အခြားသောလုပ်ငန်း သို့မဟုတ် ပြည်တွင်းအကောက်ခွန်နယ်မြေ၌ စီးပွားရေးလုပ်ငန်းတစ်ခုသို့ စမ်းသပ်ရန် သို့မဟုတ် ပြင်ဆင်ရန် သို့မဟုတ် တိုင်းတာစစ်ဆေးရန် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် သို့မဟုတ် ပြန်လည်သယ်ဆောင်ရန် ရွှေ့ပြောင်းနိုင်သည်။ ထိုကဲ့သို့တူညီသော အထူးစီးပွားရေးဇုန်အတွင်း လွှဲပြောင်းသော ကိစ္စရပ်များ၌ လွှဲ ပြောင်းခြင်းကို ပေးပို့လက်ခံသည့် နေရာများ၌ မှတ်တမ်းများထားရှိ၍ ဆောင်ရွက်နိုင်သည်။

အခန်း (၂၀)

ကူးစက်ရောဂါစစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

၂၀၅။ ကူးစက်ရောဂါများ စစ်ဆေးရန်လိုအပ်ပါက သက်ဆိုင်ရာအထူးစီးပွားရေးဇုန်၏ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ တာဝန်ခံအကောက်ခွန်အရာရှိသည် ယင်းဌာနရှိ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူထံ အကြောင်းကြားရမည်။

၂၀၆။ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူသည် ပုံမှန်စစ်ဆေးမှုကို ဆောင်ရွက်နိုင်သည်။

၂၀၇။ အသေးစိတ်စစ်ဆေးရန် လိုအပ်ပါက စီမံခန့်ခွဲမှုကော်မတီသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ သက်ဆိုင်ရာကျွမ်းကျင်သူများကို အဆိုပါစစ်ဆေးမှုဆောင်ရွက်ပေးရေးအတွက် တစ်နေရာတည်း၌ တစ်စု တစ်စည်းတည်းအလုံးစုံ ဝန်ဆောင်မှုပေးသည့် ဌာနသို့ ခေါ်ယူကာ စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက် စေရမည်။

၂၀၈။ စီမံခန့်ခွဲမှုကော်မတီသည် စစ်ဆေးတွေ့ရှိချက်အရ တစ်စုံတစ်ရာ ဆက်လက်အရေးယူ ဆောင်ရွက်ရန် လိုအပ်လာပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

အခန်း (၂၁)

အလုပ်သမား၊ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ

၂၀၉။ စီမံခန့်ခွဲမှုကော်မတီသည် အထူးစီးပွားရေးဇုန်အတွင်း အလုပ်သမားနှင့် သက်ဆိုင်သောကိစ္စများတွင် အောက်ပါအတိုင်းဆောင်ရွက်ရမည် -

(က) အလုပ်ခန့်အပ်ခြင်း သဘောတူညီချက်များကို တည်ဆဲအလုပ်သမားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကြီးကြပ်ရမည်။ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အလုပ်ခန့်အပ်ခြင်းသဘောတူညီချက်တွင် အလုပ်သမားအခွင့်အရေးနှင့် တာဝန်များကို ညှိနှိုင်းဖော်ပြရမည်။ ထို့အပြင် အနိမ့်ဆုံးလုပ်အားခ၊ လစာ၊ ခွင့်ရက်၊ ပိတ်ရက်၊ အချိန်ပိုကြေး၊ အလုပ်ရပ်စဲမှုနစ်နာကြေး၊ အလုပ်သမားလျော်ကြေးများ ရရှိရေးအတွက် လည်း တည်ဆဲအလုပ်သမားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရမည်။ ရင်းနှီး မြှုပ်နှံသူများနှင့် ရင်းနှီးတည်ဆောက်သူတို့သည် အလုပ်သမားခန့်အပ်ရေးဆိုင်ရာ ဌာနတွင်း စည်းမျဉ်းများ ကိုရေးဆွဲ၍ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြထားရမည်။

(ခ) အလုပ်သမားများ၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများ၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာမှုမရှိစေရန် နှင့် ကာကွယ်ရန်စစ်ဆေးကြီးကြပ်ရမည်။ စီမံခန့်ခွဲမှုကော်မတီသည် စစ်ဆေးရေးပြုလုပ်လိုပါက ရင်းနှီးမြှုပ် နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူကို ၂၄ နာရီကြိုတင် အသိပေးရမည်။ ဤသို့စစ်ဆေးရာတွင် သက် ဆိုင်ရာအထူးစီးပွားရေးဇုန်၏ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာန ရှိ အလုပ်သမားဝန်ကြီးဌာန၏ ကိုယ်စားလှယ်များနှင့်အတူ စစ်ဆေးရမည်။

၂၁၀။ အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် မိမိကိုယ်တိုင် ပြုစုထားသော အလုပ်ခန့်အပ်မှုဆိုင်ရာ စည်းကမ်းများကို အသုံးပြုလိုပါက သက်ဆိုင်ရာအထူးစီးပွားရေး ဇုန်၏ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရမည်။ အလုပ်သမားခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အထူး စီးပွားရေးဇုန်များအလိုက် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများက လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၂၁၁။ နိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားကို သင့်လျော်သော ရာထူးတာဝန်တွင် ခန့်အပ်ရန် ရင်းနှီးတည် ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူနှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက်အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းစွာအသိပေးပြီး ချုပ်ဆိုရမည်။

၂၁၂။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံခြားကျွမ်း ကျင်သူအတတ်ပညာရှင်များကို ဥပဒေပုဒ်မ ၇၅ တွင် ပြဋ္ဌာန်းထားသည့် အရေအတွက်ထက်ပိုမို၍ ထပ်မံခန့် ထားလိုပါက စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရမည်။

၂၁၃။ စီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၂၁၂ အရ လျှောက်ထားမှုကို လက်ခံရရှိသည့်အခါ အောက်ပါ အချက်များအား စိစစ်၍ လျှောက်ထားမှုကိုခွင့်ပြုနိုင်သည် -

(က) ခန့်ထားသည့် နိုင်ငံခြားသားအား တာဝန်ပေးအပ်မည့် လုပ်ငန်းတာဝန်ကို မြန်မာနိုင်ငံသားများက တာဝန်ယူဆောင်ရွက်နိုင်ခြင်းရှိ-မရှိ။

(ခ) ခန့်ထားမည့် နိုင်ငံခြားသားအား ပေးအပ်မည့်တာဝန်သည် ခွင့်ပြုထားသည့်လုပ်ငန်းနှင့် ဆီလျော်မှု ရှိ-မရှိ။

- ၂၁၄။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန်ရှိ နိုင်ငံခြားသားများ အတွက် အလုပ်လုပ်ခွင့်ပါမစ်ကို လုပ်ငန်းမစတင်မီ သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ အလုပ်သမားဝန်ကြီးဌာန၏ ကိုယ်စားလှယ်ထံမှ ကြိုတင်ရယူရမည်။
- ၂၁၅။ နိုင်ငံသားနှင့် နိုင်ငံခြားသားအလုပ်သမား မှတ်ပုံတင်ခြင်းကို လုပ်ငန်းမစတင်မီ သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနမှ ဆောင်ရွက်ရမည်။
- ၂၁၆။ အထူးစီးပွားရေးဇုန်အတွင်းရှိ လုပ်ငန်းရှင်သည် မိမိအလုပ်သမားနှင့် ဝန်ထမ်းများ၏ အလုပ်ခွင်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ စီမံခန့်ခွဲရေးကျွမ်းကျင်မှုဆိုင်ရာ တိုးတက်မှုအတွက် လိုအပ်သည့်သင်တန်းများကို စီစဉ်ပံ့ပိုးပေးရန် တာဝန်ရှိသည်။ စီမံခန့်ခွဲမှုကော်မတီသည် အလုပ်သမားများအတွက် လုပ်ငန်းရှင်များ၏ အခါအားလျော်စွာ စီစဉ်မည့် သင်တန်းများ၊ အစီရင်ခံစာများကို တင်ပြရန် တောင်းခံရမည်။
- ၂၁၇။ အထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများသည် ဗီဇာသက်တမ်းတိုးခြင်း၊ နေထိုင်ခွင့်ဆိုင်ရာ ခွင့်ပြုမိန့်လျှောက်ထားခြင်းစသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် လျှောက်ထားနိုင်သည်။
- ၂၁၈။ အထူးစီးပွားရေးဇုန်အတွင်း အလုပ်ရှင်နှင့်အလုပ်သမား၊ အတတ်ပညာရှင်၊ ဝန်ထမ်းများအကြား အငြင်းပွားမှုဖြစ်ပေါ်ပါက အလုပ်ရှင်သည် အငြင်းပွားမှုဖြစ်ပွားသည့် အချိန်မှစတင်၍ ၂၄နာရီ အတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ အသိပေးတင်ပြရမည်။

အခန်း (၂၂)

အထွေထွေ

- ၂၁၉။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည်မိမိ၏ ကုမ္ပဏီအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းများကို ဆန္ဒအလျောက်ရပ်ဆိုင်းခြင်း သို့မဟုတ် စာရင်းဖျက်သိမ်းခြင်း သို့မဟုတ် မတည်ငွေရင်း လျှော့ချခြင်းပြုလုပ်လိုပါက သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ အသိပေးတင်ပြရမည်။
- ၂၂၀။ သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် အထူးစီးပွားရေးဇုန်ရှိ ကင်းလွတ်ဇုန်သို့ ပုံမှန်ဝင်ရောက်သူ လုပ်ငန်းရှင်များနှင့် ယင်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် ခန့်အပ်ထားသောဝန်ထမ်းများအား သက်တမ်း ငါးနှစ်ရှိသော စိစစ်ရေးကတ်ပြားကို ပုံစံ (ဇ)ဖြင့် ထုတ်ပေးရမည်။
- ၂၂၁။ အဆိုပါ စိစစ်ရေးကတ်ပြားကိုင်ဆောင်သူသည်-
- (က) မိမိလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရပ်ဆိုင်းသွားသည့်အခါ ရပ်ဆိုင်းသည့်နေ့မှစ၍ စိစစ်ရေး ကတ်ပြားများကို ပြန်လည်အပ်နှံစေရမည်။
 - (ခ) မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းတွင် သို့မဟုတ် ရင်းနှီးတည်ဆောက်သူထံတွင် ဆက်လက်လုပ်ကိုင်ခြင်းမရှိပါက ယင်းနေ့မှစ၍ စိစစ်ရေးကတ်ပြားကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ ပြန်လည်အပ်နှံ ရမည်။

- ၂၂၂။ သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် ကင်းလွတ်ဇုန်အတွင်း လာရောက်သည့်ကန်ထရိုက်တာများနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်များအား စိစစ်ရေးကတ်ပြားကို ပုံစံ (ဇ)ဖြင့် ထုတ်ပေးရမည်။ ကင်းလွတ် ဇုန်ဂိတ်တွင်လည်း အဝင်အထွက်စာရင်းများကိုမှတ်တမ်းဖြင့် ထိန်းသိမ်းရမည်။
- ၂၂၃။ ဤနည်းဥပဒေများတွင် သီးခြားသတ်မှတ်ထားခြင်းမရှိပါက ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် ကုန်ပစ္စည်းများကို အထူးစီးပွားရေးဇုန်အတွင်းသို့ တင်သွင်းခြင်း၊ အထူးစီးပွားရေးဇုန် မှတင်ပို့ခြင်းများအတွက် ကိုယ်တိုင်ကြေညာခြင်း ပြုလုပ်ရမည်။ သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ သီးခြားအမိန့်မရှိလျှင် ယင်းကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ပုံမှန်စစ်ဆေးခြင်းပြုရန်မလို။
- ၂၂၄။ အထူးစီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် စီမံခန့်ခွဲမှုကော်မတီသည် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖြင့်လည်းကောင်း၊ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ကိုယ်စားလှယ်များ၊ အခြားသင့်လျော် သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါဝင်၍လည်းကောင်း အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်း နိုင်သည်။ ဤသို့ဖွဲ့စည်းရာတွင် လိုအပ်ပါက မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ သို့မဟုတ် အထူးကုမ္ပဏီ အက်ဥပဒေ သို့မဟုတ် ယင်းဥပဒေများကို ဆက်ခံသောဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းနိုင်သည်။
- ၂၂၅။ ဤနည်းဥပဒေ ထုတ်ပြန်ပြီးနောက်တွင် ရင်းနှီးတည်ဆောက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင် ရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ လျှောက်ထားရမည်။

ပြည်ထောင်စုဝန်ကြီး

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

----- Attachment -----

- [ပူးတွဲဖော်ပြသော စာရင်း ၁] 01 ပုံစံ (က)အထူးစီးပွားရေးဇုန် တည်ဆောက်ရန်လျှောက်လွှာ(နည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ (က))
- [ပူးတွဲဖော်ပြသော စာရင်း ၂] 02 ပုံစံ (ခ)အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်သူအတွက် ခွင့်ပြုမိန့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ(နည်းဥပဒေ ၂၅)
- [ပူးတွဲဖော်ပြသော စာရင်း ၃] 03 ပုံစံ (ဂ)လုပ်ငန်းကာလသက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားခြင်း(နည်းဥပဒေ ၂၉)
- [ပူးတွဲဖော်ပြသော စာရင်း ၄] 04 ပုံစံ (ဃ)စီမံခန့်ခွဲမှုကော်မတီသို့ ရင်းနှီးတည်ဆောက်သူက တင်ပြရမည့်သုံးလပတ်အစီရင်ခံစာ(နည်းဥပဒေ ၃၀)
- [ပူးတွဲဖော်ပြသော စာရင်း ၅] 05 ပုံစံ (င)အထူးစီးပွားရေးဇုန်တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လျှောက်လွှာပုံစံနည်းဥပဒေ ၄၇
- [ပူးတွဲဖော်ပြသော စာရင်း ၆] 06 ပုံစံ (စ)ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခွင့်ပြုမိန့်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနည်းဥပဒေ ၅၀

(မြန်မာအထူးစီးပွားရေးဇုန် နည်းဥပဒေများ)

[ပူးတွဲဖော်ပြသော စာရင်း ၇] ၀၇ ပုံစံ (ဆ)စီမံခန့်ခွဲမှုကော်မတီသို့ ရင်းနှီးမြှုပ်နှံသူက တင်ပြရမည့်သုံးလပတ်

ဆောင်ရွက်မှုအစီရင်ခံစာနည်းဥပဒေ ၇၄

[ပူးတွဲဖော်ပြသော စာရင်း ၈] ၀၈ ပုံစံ (ဇ)စိစစ်ရေးကတ်ပြား (ID Card)နည်းဥပဒေ ၂၂၀

Myanmar Law Information System (MLIS)